



၂၀၀၈ ခုနှစ်စာပေါ်မာန်စာမူဆု

ဘာပဒေသာ တတိယခုရ

**ပါးချောင်းပက်ပစ္စတဲ့ နှုန်းမှုနှင့်
ကိုယ်ဖွေဖြစ်ရပ်များ**

ရေးသူ - မောင်စိုးထိုက် (သုံးဆယ်)

အဖ ဦးထွန်း၊ အမိ အော်အုန်းရိတ္တုမှ ၁၃၁၂ ခုနှစ်၊ နယ်နှစ်လဆန်း ၁ ရက်နေ့တွင် သုံးဆယ်ဖြူ၍ တောင်ပန်းဆဲရွှေ့၍ မွေးဇားသည်။ သုံးဆယ် မြို့ ကြပ်ချောင်းရွှာ အထက်တန်းကျောင်းနှင့် မရမ်းကုန်း အထက (၄) တို့တွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၇၃ ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ ပိုးလေဝသွားနှင့် အထည် အလိပ်လုပ်ငန်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားဘဝက ပန်းချို့ စာစိစာကုံး၊ သံချုပ်နှင့် ကျေပန်းစကားပြောဖြိုင်ပွဲတို့တွင် ဆုပေါင်း တစ်ရာကျော်ရရှိခဲ့သည်။

စာပေါ်မာန်စာမူဆု (၄) ကြိမ်ရရှိခဲ့ပြီး၊ ပခုံးလုပ်ခံးအုံးဖော်ပေါ်ဆု (၂) ကြိမ် ရရှိခဲ့ပါသည်။


တပ်မတော်နေ့ စာပေပြိုင်ပွဲများတွင် ဆ (၆) ကြိမ်ရရှိခဲ့ပြီး မူးယဉ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး စာပေပြိုင်ပွဲတွင် ဆ (၅) ကြိမ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စာပေပြိုင်ပွဲတွင် ဆ (၃) ကြိမ် ရရှိခဲ့ပါသည်။

စာပေစွမ်းဆောင်ရည်ဆုများအဖြစ် ၁၉၉၈ ခုနှစ်တွင် ပထမ၊ ၂၀၀၂ ခုနှစ်တွင် ပထမဆုများ ရရှိခဲ့ပါသည်။

နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးဘွဲ့တံ့ခါပ်များအဖြစ် ၂၀၀၀ ပြည့်နှစ် လွှတ်လပ်ရေးနေ့တွင် လူမှုထူးခွဲန် (ပထမဆင့်) တံ့ခါပ်၊ ၂၀၀၅ ခုနှစ် လွှတ်လပ်ရေးနေ့တွင် သာသနာတော်ဆိုင်ရာ သုဓမ္မမဏီ ကောတရေ ဘွဲ့တံ့ခါပ်တော်၊ ၂၀၀၇ ခုနှစ်တွင် လူမှုထူးခွဲန် (၁၀၈) ကြိမ်မြောက် သွေးလျှောင်နှင့် ၂၀၀၈ ခုနှစ်တွင် (၁၁၁) ကြိမ်မြောက် သွေးလျှောင် ဂုဏ်ထူးဆောင်တံ့ခါပ်များ ရရှိခဲ့ပါသည်။

အမည်ရင်းမှာ ဦးစိုးရှိန် ဖြစ်သည်။

နေရပ်လိပ်စာ - အမှတ် (၃၇၇) (၅၄) ရပ်ကွက်၊ ဒဂုံးမြို့သစ် တောင်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။



၂၀၀၈ ခုနှစ်၊ စာပေပီမာန် စာများ
စာပဒေသာ တတိယဆု

ငါးစွာင်းလက် ဖမာဏုံး နှင့်ဗုံးမူ

နှင့်

ကိုယ်ဝတ္ထု·ဖြစ်ရပ်များ

မောင်စီးထိုက် (သုံးဆပ်)

စီစဉ်တည်းဖြတ်သူ - ဒေါ်ခင်ဝါဆွေ (ဝါဝါ-အင်းစိန်)

စာတည်း



စာပေပီမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်

၂၀၁၀ ခုနှစ်၊ ပထမအကြိမ်၊ အုပ်ရေး-၁၀၀၀

တန်ဖိုး (၅၀၀) ကျပ်

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း
စာပေပါမာန် စာတည်းမှုးချုပ်က
မှတ်ပုံတင်အမှတ် ၀၇၉၉၂ ဖြင့် ပုံနှိပ်၍
မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။

ဒို့တာဝန်အရေးသုံးပါး

- * ပြည်ထောင်စု မြို့ကွဲရေး ဒို့အရေး
- * တိုင်းရင်းသားစည်းလုံးညီညွတ်မှု မြို့ကွဲရေး ဒို့အရေး
- * အချုပ်အခြာအာဏာ တည်တဲ့ဆိုင်မြှုပ်ရေး ဒို့အရေး

ပြည်သူ့သဘောထား

- * ပြည်ပအားကိုး ပုလိန်းရှိုး အဆိုးမြင်ဝါဒများအား ဆန့်ကျင်ကြ။
- * နိုင်ငံတော် တည်းပြုမြှင့်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နောင့်ယုက်ယျက်ဆီးသူများအား ဆန့်ကျင်ကြ။
- * နိုင်ငံတော်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နောင့်ယုက် သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
- * ပြည်တွင်းပြည်ပ အယျက်သမားများအား ဘုရားရန်သူအဖြစ်သတ်မှတ် ချေမှန်းကြ။

နိုင်ငံရေးဦးတည်ချက် (၄) ရပ်

- * နိုင်ငံတော်တည်ပြုမှုများ၊ ရပ်စွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးဝိုးရေး။
- * အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး။
- * နိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး။
- * ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ စောင့်မြှုပြု တိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး။

စီးပွားရေးဦးတည်ချက် (၄) ရပ်

- * စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- * ဈေးကွက်စီးပွားရေးစနစ် ပို့ပြင်စွာ ဖြစ်ပေါ်လာရေး။
- * ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ပော်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- * နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး။

လူမှုရေးဦးတည်ချက် (၄) ရပ်

- * တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္ထမြင့်မားရေး။
- * အမျိုးဂုဏ်၊ အတိဂုဏ်၊ မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွှအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပေါ်ပျက်အောင် ထိန်းသိမ်း စောင့်ရောက်ရေး။
- * မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်ပြောက်ရေး။
- * တစ်မျိုးသားလုံး ကျွန်းမာကြုံနိုင်ရေးနှင့် ပညာရည်မြင့်မားရေး။

မာတိကာ

စဉ်	ခေါင်းစဉ်	စာမျက်နှာ
၁။	ငါးချောင်းလက်ပမာထုံး နှုလုံးမှု	၁
၂။	ဟယ်မှာ ကွဲပွေ့ကွဲပွေ့ကွဲပွေ့ကွဲပွေ့ ဘယ်မှာလ	၃၂
၃။	ယာဉ်မောင်းမကျမ်း ခရီးသည်လွမ်းပေရော	၄၇
၄။	တစ်ယောက်အမှား၏ နောက်ကွယ်တွင်	၅၃
၅။	ရမ်းသူကြောင့် ချာချာလည်မောက်ကွမ်းသူကြောင့် လိုရာခရီးရောက်	၁၀၃
၆။	သေမင်းနဲ့ပြုင် အနှစ်ယူမောင်း ကံကောင်းလို့မသေ	၁၂၃
၇။	တာဝန်ကိုယ်စိရှိပါသည်	၁၅၁

၏၊ ၁၉၃၆။

“သွားပါများ ခရီးရောက်”ဟူသော စာဆိုကို ကျွန်တော်
တို့ ငယ်ငယ်က မောင်ပေါက်ကျိုင်းအကြောင်း သင်ကြရင်း
ရင်းနှီးခဲ့ကြပါသည်။

လူဘဝတွင် လူသားတိုင်း လမ်းလျှောက်တတ်သည့်မှ စ၍
ခရီးသွားနေကြသည်။ ဘယ်အချိန်ကာလများတွင် ခရီးသွား
ကြပါသနည်းဟု လေ့လာကြည့်သောအခါ ထိုင်နေချိန်၊ နာမကျွန်း
ဖြစ်၍ အိပ်ရာထဲလဲနေချိန် သေဆုံးချိန်မှအပ ကျွန်အချိန်များ
တွင် ခရီးသွားလာနေကြမြဲဖြစ်သည်။ မည်သူမျှ အကြောင်းမှာ
မသွားကြ၊ အကြောင်းတစ်ခုခုကို အကြောင်းပြု၍ သွားကြသည်
ချည်းဖြစ်သည်။

ဥပမာ။။ ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်း
သို့ စာသင်ရန် သွားသည်။ ကျောင်းမှစာသင်ချိန်ကုန်၍ အိမ်ကို
ပြန်သည်။

ဝန်ထမ်းများ အလုပ်သွားသည် အလုပ်ပြီး၍ ပြန်သည်။ အပန်းဖြေခရီးသွားကြသည် သွားပြီးပြန်လာကြသည်။ ဘုရားဖူးများ ဘုရားဖူးသွားသည်၊ ဘုရားဖူးပြီး ပြန်သည်။ ဆရာတော်များ ဆွမ်းခံကြသည်၊ ဆွမ်းခံပြီး ကောင်းသို့ ပြန်ကြသည်စသဖြင့် နေ့စဉ် နိစ္စဓုတ္ထသွားကြလာကြသည်။ သွားပါများ၍လည်း ခရီးရောက် ခရီးပေါက်ကြသည်။ မိမိအတွက် အများပြည်သူ အတွက် နိုင်ငံတော်အတွက် အနည်းဆုံးအများ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

ကျွန်တော်သည် စာပေကလောင်ရှင် ဖြစ်ပါသည်။ ခရီးသွားသည့်အတွက် အနည်းဆုံး ဆောင်းပါးတစ်ပုဒ်တော့ရလေ့ရှိသည်။ မိမိအတွက် ပိတိဖြစ်ဖွယ်၊ ကြည်နှုန်းဖွယ်၊ သင်ခန်းစာ ယူဖွယ်၊ နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်များ တွေ့ရလှုပ် မူဝေခံစားလိုသောစိတ်ဖြင့် ဆောင်းပါးရေးမိလေ့ရှိသည်။

စာပေသမားတို့သည် စာပေများအား စီးပွားရေး၊ စားဝတ်နေရေးကို အကြောင်းပြု၍ ရေးသားကြသူ နည်းပါးကြသည်။ မိမိဆောင်းပါး စာမူကြောင့် တစ်ဦးတစ်ယောက်ဖြစ်စေ နိုင်ငံတော်အတွက်ဖြစ်စေ အထောက်အပံ့ အကျိုးတရား တစ်စုံတစ်ရာ ရရှိသွားသည်ဟု ကြားသိရလှုပ် နှစ်သုဒ္ဓါ စားရသည့်နှယ် ကျေနပ်သွားကြသူချည်း ဖြစ်ပါသည်။

လောကအလှ သဘာဝရှုခင်းတွေကို ကိုယ်တိုင်မြင်ဖို့သိဖို့ ခရီးများများသွားစေချင်ပါသည်။ သွားကြည့်ပါ သွားကြည့်လျင် ခရီးပေါက်ပါလိမ့်မည်။

ကျွန်တော်သည် လမ်းလျှောက်တတ်သည်မှ ယနေ့အထိ ခရီးသွားနိုင်သည့် အချိန်တိုင်း ခရီးသွားနေဆဲဖြစ်ပါသည်။ တာဝန်ဖြင့် သွားခြင်း၊ ဘုရားဖူးထွက်ခြင်း၊ ဆွဲမျိုးညာတကာ တစ်ချို့၏ သာမှာ နာမူအတွက်သွားခြင်းစသဖြင့် ယနေ့တိုင် တစ်နိုင်ငံလုံးအနဲ့ သွားရောက်ခဲ့သဖြင့် တစ်နိုင်ငံလုံး၏ သဘာဝ မြင်ကွင်းကို ထိတွေ့သိမြင်ခံစားခဲ့ရပါသည်။

ကျွန်တော်သည် မြန်မာပြည်အနဲ့ ဒေသအတော်များများ သို့ ရောက်ဖူးပါသည်။

ထိုအတူ ရန်ကုန်-မန္တလေး ခရီးစဉ်မြောက်များစွာလည်း သွားခဲ့ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ဗျာကေ ခုနှစ် နောက်ပိုင်း ခရီးစဉ်များအနက် ယခုရောက်သည့် ရန်ကုန်-မန္တလေး ခရီးစဉ်တွင် မန္တလေးဘူတာရုံမှ အစ မြို့ပြတည်ဆောက်မှု အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း၊ ဘုရားကျောင်းကန်၊ သိမ်ရေပ် မွမ်းမံထားရှိမှု ပညာခေတ်နှင့်အညီ တက္ကသိုလ်၊ ကောလိပ်ကောင်းများ တည်ထောင်ထားမှုများကို အုံမေန်းမြင်တွေ့ရသဖြင့်

“ဒီအစိုးရလက်ထက် ဘာမူတိုးတက်မှ မရှိ” ဟု ပြောနေကြသော ပြည်တွင်းပြည်ပ မနာလို့မရှိစိမ့်သူများ၏ ပြောစကား ကြားယုံနှင့် ယုံတတ်ကြသူများအနေဖြင့် အများကြီး မှားပေမည်ဟု ခံစားလိုက်ရပေသည်။

ပြည်တွင်းပြည်ပမှ မနာလို့မရှိစိမ့်သူများက မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အား ကျွန်တော်ပြန်သွေးလိုသော ဆန္ဒပြည်ပြော ဖြင့် မဟုတ်မမှန် လုပ်ကြစကားများဖြင့် နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာထိခိုက်စေရန် ပြောဆိုရေးသား မီဒီယာအားဖြင့်

ကျွန်ုတ်သွင်းရဲ့မက တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ပြားစေရန် သွေးခဲ့သပ်လျှို့နေဆဲ ဖြစ်ပါသည်။

တိုင်းရင်းသား စည်းလုံးမှုဖြင့် မြန်မာ့လွှတ်လပ်ရေးရခဲ့ပြီး ဖြစ်ပါသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပျက်ပြားစေခြင်းဖြင့် နိုင်ငံနှင့်လူမျိုးတို့ သူကျွန်ုတ် ပြန်မရောက်ရေးနိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စု မပြုကဲ့အောင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာသော ခေတ်မီ နိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကြီးပမ်းကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ ပြည်နယ်များနှင့် နယ်စွန်းနယ်ဖျားဒေသများပါမကျို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပါယမစိုက်ဆောင်ရွက်ပေးခဲ့သည်မှာ ပြင်းမရနိုင်သော သာဓကဖြစ်ပါလျက်

“ဒီအစိုးရလာက်ထက် ဘာမျှ တိုးတက်မှုမရှိ” ဟု ပြောနေခြင်းသည် မျက်စိစိမိတ်ပြီး “ကျားကျား။။ မီးယပ်” ဟု စွဲပွဲစွဲ နေသည်နှင့် တူလှသည်။

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားလူမျိုးများ အစုံအဝေးဖြင့် နေထိုင်သော ပြည်နယ်များနှင့် နယ်စွန်းနယ်ဖျား ဒေသများအတွက် ဖွံ့ဖြိုးစေဖို့ ဆောင်ရွက်ပေးခဲ့သည်ကို ၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်မှ (၁၄) ရက်နေ့အတွင်း ထုတ်ဝေသည့် နေ့စဉ်ထုတ်သတ်းစာများတွင် ကိန်းဂကန်း တိတိကျကျဖြင့် ဖော်ပြထားသည်ကို ဖတ်မိကြမည် ထင်ပါသည်။

ကျွန်ုတ်သည် ရန်ကုန်-မန္တလေးသို့သွားသည့် ခရီးစဉ်တွင် စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ပိတ်ချင်းမြောင်အထိ သွားရောက်ခဲ့သည်။

လွန်ခဲ့သော နှစ် (၂၀) ကျော်ကလည်း ပျော်းမနားမြို့ကို များထက် အဆပေါင်းမြောက်များစွာ ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာခေတ်မိနေသည်မှာ။။။ (ရွေးက တောာ ရွာ၊ နေပုဒ်) ဟု အခေါ်ခံနေရသော ကျေးလက်ဒေသတို့သည်ပင် မြို့နှင့် မခြား ဖွံ့ဖြိုးတိုးတက်စည်ကားနေတော့သည်။

တောာ နေပုဒ်၊ ကျေးလက်ဒေသတို့တွင် ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက်မှုအစ်။။။ ကမ္မာ့နိုင်ငံအသီးသီးအထိ ဆက်သွယ်နိုင်သော တယ်လီဖုန်း၊ ကမ္မာ့နိုင်ငံအသီးသီး၏ သဘာဝ မြင်ကွင်းများကို မြင်သိစေဖို့ ရုပ်မြင်သံကြားစက် အရွှေ၊ အနောက်၊ တောင်၊ မြောက် ကွန်ယက်သဖွယ် ဖောက်လုပ်ထားသော လမ်းတံတားဖြင့် (၂၄)နာရီ သွားရောက်နိုင်သည့် လမ်းပန်းဆက်သွယ်ရေး၊ ဈေးကွက်စီးပွားရေးအတွက် ခေတ်မီစက်ယန်ရားများပင် ရောက်ရှိနေပြီ ဖြစ်ပါသည်။

တောင်ပေါ်ဘုရားများကို တောင်တက်ကားဖြင့် ဖူးနှီး စက်လျော့ခါး၊ ဓာတ်လျော့ခါးတို့ဖြင့် တက်ရောက်ကြည်ညီနိုင်သည်။ အဆင့်မြင့်စွေးများ၊ တိုက်ခန်းများအပေါ်သို့ စက်လျော့ခါး၊ ဓာတ်လျော့ခါးတို့ဖြင့် တက်နိုင်ပြီဖြစ်သဖြင့် အချိန်တို့အတွင်း ခရီးပေါက်နေသည်ကို အုံမခန်း ထိတွေ့ခံစားလိုက်ရပါသည်။

ကျွန်တော်တို့ မန္တလေးမှ ရန်ကုန်အပြန်ခရီး ပျဉ်းမနားမြို့တွင် တစ်ထောက်နားကြသည်။ မြို့ခံမိတ်ဆွဲများနှင့် တွေ့ဆုံးလို၍ ဖြစ်ပါသည်။ ကျွန်တော်သည် ပျဉ်းမနားဘူတာအား အကြိမ်ပေါင်းများစွာ ဖြတ်သန်းဖူးပါသည်။

လွှာခဲ့သော နှစ် (၂၀) ကျော်ကလည်း ပျဉ်းမနားမြို့ကို အခေါက်ခေါက်ရောက်ဖူးသည်။ ယခုရောက်သည့် ပျဉ်းမနားဘူတာ ပျဉ်းမနားမြို့သည် ယခင်ပျဉ်းမနားဘူတာ၊ ပျဉ်းမနားမြို့၊ မဟုတ်တော့။ ဘူတာကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းမြော် ဖွံ့ဖြိုးတော်ပနေပေါတော့သည်။

ဘူတာအတွင်း လူမျိုးမရွေး၊ ဘာသာမရွေး ခရီးသွားကျား/မ၊ ဆင်းရဲချမ်းသာမရွေး နားနေဖို့ ဧည့်ဆောင်သည် လည်း ရန်ကုန်-မန္တလေးမြို့ကြီးများနှင့် မခြား သန့်ရှင်းမှာ ထိုင်ခဲ့ပြည့်စုံမှာ စနစ်ကျမှုများက . . . ပိတ်ဖြစ်ဖွံ့ဖြိုးကောင်းလှသည်။

ထူးခြားသည်မှာ မီးရထားဘူတာရုံကြီး၏ လက်မှတ်ရုံ လက်မှတ်အရောင်းငြာနေ၏ မျက်နှာသာတွင် ခန့်မှန်း (၁၀' × ၃၀') အကျယ်ရှိ သန့်ရှင်းသပ်ရပ်သော ဖယောင်းပုံဆိုးခင်းထားသည့် “သံဃာယတော် နားနေဆောင်”ဟူသော ဆိုင်းဘူတ်ကလေးနှင့် အဆင့်မြှင့်သံဃာယစင် တည်ဆောက်ပေးထားသည် မှာ သာဓာခေါ်ဖွံ့ဖြိုးဖြစ်ပါသည်။

ကျွန်တော်သည် ဤမြို့နှင့် မစိမ်းလှပါ။ ပျဉ်းမနားမြို့တွင် ထူးမြှတ်သော ဘုရားကြီးလေးဆူ တည်ရှိနေခြင်းကလည်း အမျိုးဘာသာသာသနာ ထိန်းသိမ်းမှု ပြရှုပင်ဖြစ်ပါသည်။

၏အောင်းလက် ပမာဏံး နလုံးမှ နင့် ကိုယ်တွေ့ပြစ်ပုံး ၃

- လောကရန်နိုဂားကြီးသည် ၁၇၆၆ ခုနှစ် တန်ဆောင် ပုန်းလက္ခာ (၁၁၁၂-၂၀၀၄) နောက ဘုရားကြီး၏ သက်တော် နှစ် (၇၀၀) ပြည့် ပွဲတော်ကြီးကျင်းပနိုင်ခဲ့သည့် ရှေးဟောင်းဘုရားကြီး၊ ပြစ်ပါသည်။
- ကိုးခန်းဘုရားကြီးအား ကုန်သည်ကြီး ဦးလပ်း အနီး ဒေါ်ပေါ်း သားသီးပြုးပြစ်တို့ တည်ထားခဲ့သည်။ ၁၂၅၆ ခုနှစ်၊ ပြာသိလဆန်း (၂၈) ရက်နောက် စတင်တည်ထားခဲ့သဖြင့် (၁၉၁၀) တောင်ခန့်ရှိ ယဘာယိုဟန် ကြေးဆင်းတုတော် ကိုးခန်းဘုရားကြီးကိုလည်း သက်တော် ၇၀၀ ကျော်ပြုးပြစ်ပါသည်။
- လက်ဝဲဝင်းတော်ပု့၊ ပြင်းစုံကြိုး၊ ဝန်ပင်းကြီးနှင့်၊ ပြို့စွာ နေလှကြီးများ ကောင်းပှုအဖြင့် သာသနာတော် သတ္တရာဇ် ၂၄၂၃ ခု၊ ကောဇာ သတ္တရာဇ် ၁၂၅၅ ခုနှစ်၊ တန်ဆောင် ပုန်းလဆန်း (၁၀၀)ရက်နောက် စော်တော်ကြီး အပြီးသတ်၍ ထိုးတော်တင်သည် ‘ဘုရားကိုးချု’ ဘွဲ့တော်ရ ဘုရားကြီးကိုလည်း အထင်ကရ ဖူးတွေ့ရပါသည်။
- ပင်းတုံးပင်းတာရား၏ ဦးဆောင်ပူဗြိုင်း ၁၂၄၄ ခုနှစ်၊ တရို့တဲ့ လဆန်း (၁၅၁၀)ရက်နောက် ထိုးတော်တင်လျှော့ဌားသော လောက ဟရမိန် ဘုရားကြီးသည်လည်း ပျဉ်းမနားပြို့တွင် သပိုင်းဝင် ရှေးဟောင်းဘုရားတစ်ဆူ ပြစ်ပါသည်။

ကျွန်တော်နှင့် အဖွဲ့သည် ဘုရားများကို ဖူးကြသည်။ ပျဉ်းမနားရေးကြီးကို ဝင်သည်။ ရှေးရေးအခါက တော်ရှားနေပုဒ်

တိုက် မြို့လေးဟု ဆိုဖွယ်ရှိသော ပျဉ်းမနားမြို့သည် ယခုအခါ
ကမာဏီးကို ရွှေတြီးသဖွယ် ဆက်သွယ်တော့မည့် မြို့ပြာဆင့်မီ
မြို့တော်တြီးတစ်မြို့ဟု ဆိုလိုက်ချင်ပါသည်။

ထိုသို့ဆိုခြင်းသည် သူများပြောသည်ကို ကြားယုံမျှဖြင့်
ယုံကြည်၍မဟုတ် မိမိကိုယ်တိုင် “သွားပါများ ခရီးရောက်”
ခဲ့ရာက မြင်၊ သိတရားဖြင့် မိမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ပြီး
အေးချမ်းသာယာသော ခေတ်မိနိုင်ငံတော်သစ်တြီးဆီသို့ ရောက်
ရှိနေပြီဖြစ်ကြောင်း ဘေးစကားတွေကို မယုံဘဲ အရှုံစကားကို
ဆိုခြင်းဖြစ်ပါသည်။

ပျဉ်းမနားမြို့သည် အဘယ်မျှ ဖွံ့ဖြိုးနေပါသနည်းဟူမှ
မြန်မာနိုင်ငံတော်၏ “နေပြည်တော်”ဟုပင် အခြေခံဥပဒေတွင်
ပြောန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။



၂၀၁၆ ခုနှစ် အနုနဝါရလက မန္တလေးမှ ရန်ကုန်အပြန်
ခနီးတွင် ပျဉ်းမနားဘူတာနှင့် ဘူတာအနီးရှိ မြို့ပေါ်ဘူရားများ၊
ဈေးများကို မိတ်ဆွေများနှင့် ဖူးမြှော်ကန်တော့ လေ့လာပြီး
ညနေပိုင်း မြန်မာမီးရထားနှင့် ရန်ကုန် ပြန်ခဲ့ရသဖြင့် နေပြည်
တော် ရုံးစိုက်ရာကို မရောက်ဖြစ်ပေ။ ရောက်ချင်စမ်းပါဘိလို့
စိတ်ကူးမိခဲ့ဖူးပါသည်။

“ရေငတ်တဲ့သူ ရေတွင်းထဲများ ကျလေသည်လားမသိ”

တီးခေါင်းလက် ပမာဏံး နလုံးမှ နင့် ကိုယ်တွေ့ပြစ်ရပ်များ

၉

စိတ်ကူးအကောင်အထည် ပေါ်သည်လားမသိ နေပြည်တော်
ရှိ ပြန်ကြားရေးဝန်ကြီးရုံးတွင် ကျင်းပမည့် အစည်းအဝေးသို့
မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇော်အဖွဲ့ဥက္ကဋ္ဌဗုဏ်ကိုယ်စားတက်
ရောက်ရန် ဥက္ကဋ္ဌဗုဏ်ကိုယ်လေ့လွှာတို့သဖြင့် ရန်ကုန်မြို့
မြောက်ဥက္ကဋ္ဌလာပ (အောင်မင်္ဂလာ အဝေးပြေး) ဂိတ်ရှိ “ရန်ကုန်-
နေပြည်တော်” အောင်မြေ ကားဂိတ်မှု ကားလက်မှုတ် ဝယ်ပြီး
ညနေ (၅)နာရီတွင် စတင်ထွက်ခဲ့သည်။

နောက်နေ့ နံနက် (၁) နာရီနံနက် နေပြည်တော်
နယ်နိမိတ်အတွင်းရောက်သည်နှင့်။ နိုင်ငံတကာအဆင့်မီ
လျှပ်စစ်မီးများက လင်းထိန်နေသလို ကတ္တရာလမ်းများ၊ ကွန်ကရစ်
လမ်းများကလည်း။ ပြောင့်ပြောင့်ပြောင့်ပြောင့်လည်း လျှပ်စစ်မီးရောင်များက နေ့နှင့်
မခြား ရှိလှသည်။ ညဆိုသော်လည်း လျှပ်စစ်မီးရောင်များက နေ့နှင့်
(၆) လမ်းသွား (၇)လမ်းသွား (၁၀)လမ်းသွား ဖြစ်ကြောင်း သိနိုင်
ပါသည်။

နေပြည်တော် မြို့မေးကြီး ကားဂိတ်သို့ နံနက် (၂)နာရီ
လောက် ရောက်ဖြစ်သည်။ ညအချိန် နံနက် (၂) နာရီလောက်
ဆိုသော်လည်း စည်ကားသော ညသေး အားကား သုံးဘီးယာဉ်
(တုတ်တုတ်)၊ ဆိုင်ကယ် (ကယ်ရီ)များကို တွေ့လိုက်ရသည်။

တကယ့် နေပြည်တော်ကြီးဖြစ်နေသည်ကို တအုံတယ့်
တွေ့လိုက်ရလိုလည်း အုံဉားမဆုံးဖြစ်နေမိပါသည်။ ဌာနဆိုင်ရာ
အရာထမ်းနှင့် ဝန်ထမ်းတိုက်များ၊ ဝန်ကြီးဌာနဆိုင်ရာ ရုံးများနှင့်

နီးသည့် မြို့မရွေးကားဂိတ်မြို့လည်း ခရီးသည် အတော်များများ ဆင်းကြသည် ကျွန်ုတ်ကမဆင်းဘဲ နေပြည်တော် (ပျဉ်းမနား ဘောဂသီရိ) အဝေးပြေးကားဂိတ်ဝင်းအထိ လိုက်ဖို့ဆုံးဖြတ် လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကျွန်ုတ်အနေနှင့် ရုံးချိန် ရောက်မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ သတင်းပို့ရမည်။ နံနက် ပိုင်း ဆရာတီးဟန်ညွှန် စာရေးဆရာ (ဟန်ညွှန်-ဥပဒေ) ဒုတိယ ညွှန်ကြားရေးများချုပ် (ဥပဒေရုံး)နှင့် စာရေးဆရာမ (ညီညာယဉ်-ခိုက်ပိုး)တို့ တိုက်တွင် ခေတ္တနားနေ ရေ့ဗီးသန့်စင်ရန် အစီအစဉ် ဆွဲထား၍ ဖြစ်ပါသည်။

ထိုအစီအစဉ်က မော်တော်ကားခရီးစဉ်ဖြင့် မသွားဘူး၍ ကြိုတင်အစီအစဉ်ဆွဲမြို့ခြင်း ဖြစ်သည်။ လက်တွေ့ နေပြည်တော် ရောက်တော့ အချိန်က မိုးမလင်းသေး၊ မိတ်ဆွေရင်းတွေဖြစ်ပေ မယ့် အချိန်မတော်မနှီးရက်။။

ဒါကြောင့်လည်း (ပျဉ်းမနား-ဘောဂသီရိ) အဝေးပြေး ကားဂိတ်တွင် တစ်ခုခု စားသောက်ပြီး အချိန်ဖြန်းမည် စိတ်ကူးဖြင့် အချိန်ကုန်ခံ နောက်ဆက်တဲ့ ခရီးစရိတ်အကုန်ခံဖို့ စိတ်ကူးနဲ့ လိုက်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် (မြို့မရွေး အဝေးပြေးဂိတ်ကနေ) နေပြည် တော် (ပျဉ်းမနား ဘောဂသီရိ) အဝေးပြေးဂိတ်အထိ မိနစ် (၅၀) ဝန်းကျင်ကြာ မောင်းပြီးမှ ရောက်သည်။ နာရီကြည့်လိုက် တော့ နံနက် (၃) နာရီလောက်သာ ရှိသေးသည်။ ကျွန်ုတ် စိတ်ကူးလွှဲချေပြီး။။

ဘောဂသီရိ အဝေးပြေးဂိတ်ဝင်းကြီးရှိ အခန်းအများစု သည် မီးမှုတ်ပိတ်ထားကြသည်။ မည်သည့်စားသောက်ဆိုင် လက်ဖက်ရည်ဆိုင် မူန့်ဆိုင်မှ မရှိ ဆိုင်ကယ် (ကယ်ရီ)ပင် သိပ်များများစားစား မတွေ့။ တစ်စီးနှုန်းစီးသာရှိသည်။ မိမိ စီးလာသော ကားပေါ်တွင်လည်း ခရီးသည်က ဝါးယောက်ပပါ သည်။ ကျွန်ုတ်လေးလိုးက သူတို့နှင့် အဆင်ပြေလို့ လိုက်လာကြ ခြင်းဖြစ်သည်။ ကျွန်ုတ်က အချိန်ဖြန်းဖို့ လိုက်လာခြင်း ဖြစ်သည်။

“လေးလေး ဘယ်သွားမလို့လဲ”ဟု ဆိုင်ကယ်ကယ်ရီ သမားလေးတစ်ဦးက လာမေးသည်။

ကျွန်ုတ်သွားမည့် လိပ်စာပြောလိုက်တော့

“ဟာ လေးလေး နေပြည်တော်မြို့မရွေး အဝေးပြေး ဂိတ်မှာ ဆင်းရမှာ လေးလေးပြောတဲ့ ညွှန်ချုပ်အိမ်က အဲဒီဂိတ် နဲ့ နီးနီးလေး၊ ဒီကနေ ဆိုင်ကယ် ကယ်ရီနဲ့ ပြန်သွားရမှာ လိုင်း ကား (တော်ဝင်)တွေကလည်း မိုးလင်းမှ ထွက်ကြမှာ လေးလေး သွားလိုတဲ့ ဆန္ဒရှိရင် ကျွန်ုတ်လိုက်ပို့မယ် ငွေဝိုင် ပေးရမယ် နော်”ဟု ပြောလာသည်။

နာရီကြည့်လိုက်တော့ နံနက် သုံးနာရီခဲ့လောက်သာ ရှိသေးသည်။ တစ်နာရီလောက် ထည့်ပေါင်းလျှင် နံနက် လေးနာရီခဲ့ ဝါးနာရီလောက်ဆုံး ဆရာတီးဟန်ညွှန်တို့ အိမ်ရောက် လောက်သည်။ နံနက် နှစ်နာရီထက်စာလျှင်တော့ တော်သေး သည်။

နေပြည်တော် (ပျဉ်းမနား) ညချမ်းအချိန် အရှင်တက် နံနက်ခင်းကလည်း အေးလှသည် မတတ်နိုင်တော့ပါ။ ဆိုင်ကယ် (ကယ်ရီ)နှင့် နေပြည်တော် ဝန်ထမ်းအိမ်ယာများရှိရာသို့ ခရီး ပြန်ထွက်ခဲ့သည်။

ဘောဂသီရိ အဝေးပြေးဂိတ်ဝင်းက ထွက်ခါစ ဆိုင်ကယ် က ပုံမှန်မောင်းသည်။ သိပ်မကြာ တဖြည်းဖြည်း မြန်လာသည် နောက် အမြန်နှုန်းထပ်မြောင်းလာသည်။ သူတို့အေား သူတို့ ရာသီ ဥတု၊ သူတို့လမ်းကို သူတို့ကျမ်းကျင်ပေမယ့် ကျွန်တော် စီးရိမ် လာသည်။

ဤမျော်လောက် အရှိန်ပြင်းပြင်းဖြင့် မတော်တဆ ဖြစ်ခဲ့ လျှင် မတွေးပံ့စရာ။ အသက်ရှင်ဖွယ်မရှိနိုင်၊ ရှင်လျှင်လည်း သေရာပါ ကျိုးကန်းချိန် ဒုက္ခိတဖြစ်ဖို့ပင် ရှိတော့သည်။ မောင်း နှုန်း အရှိန်များသဖြင့် လေတိုးနှုန်းကလည်း ပိုများလာသည်။ ကျွန်တော် တုန်ချမ်းလာသည်။

“ကလေး ဦးအနေနဲ့ အရေးတကြီး ကိစ္စမရှိပါဘူး ဖြေး ဖြေးမောင်းပါကွာ”

“လေးလေးကလည်း ဒါ နေပြည်တော်လေ၊ နှိုင်ငံတကာ အဆင့်မီ လမ်းတွေကြည့်ပါဦး (၁၀)လမ်းသွား၊ (၈)လမ်းသွား (၆) လမ်းသွားတွေချည်းပဲ၊ မျက်နှာခြင်းဆိုင် တိုက်စရာမရှိဘူး၊ ခုကျွန်တော်မောင်းတာ မိုင် (၆၀) နှုန်းလောက်ပဲရှိတယ်၊ တစ်ချို့ (၈၀) ကျော်တောင် မောင်းတာ လေးလေးရဲ့”

“အေးပါကွာ မီးတွေကောင်းတာ၊ လမ်းတွေကောင်းတာ တော့ အုံစရာပါပဲ။ ဒါပေမယ့် ကလေးရယ် သတိဆိုတာ မပို ပါဘူး သတိထားပါ”ဟု ပြောပေမယ့် မိုင်နှုန်းမလျှော့။

“လေးလေး လို့ရာခရီးကို အေးမသီရှိမခ ရောက်စေ ရပါမယ်။ မကြောက်ပါနဲ့ပျား။ . . . ကျွန်တော်က လူသာင်ယ်တာ အတွေ့အကြံများပါတယ် နေပြည်တော်ကြီး စတင်တည်ဆောက် စဉ်ကာလ ယာယိလမ်းကြမ်းတွေ ဖောက်ပြီးထဲက ကယ်ရီ ဆွဲလာတာ လေးလေးရ”

“ဟုတ်ပါပြီ မောင်ရာ . . . မောင့်ကျမ်းကျင်မှုကို လေးစား ပါတယ်။ ဦးက ဆိုင်ကယ်တို့ မော်တော်ကားတို့ မျှောက်တာ၊ တိုက်တာ၊ မတော်တဆဖြစ်တာ မီးရထားနဲ့ ခရီးသွားစဉ် အန္တရာယ်ကြံ့တာတွေထဲပါခဲ့တာ အကြိမ်မနည်းတော့ဘူး၊ ကံကောင်းလို့ မသေသေးတာပဲရှိတယ် မောင်ရဲ့”

“ဟာ လေးလေးကလည်း၊ လေးလေးစီးတဲ့ ဆိုင်ကယ် တွေ မော်တော်ကားတွေ မီးရထားတွေ မောင်းတဲ့သူတွေက မကျမ်းလို့ ဖြစ်မှာပေါ့”

“အဲဒါလိုချည်းလည်း မဟုတ်ဘူး မောင်ရော့ . . . မောင် ပြောသလို မကျမ်းဘဲရမ်းတဲ့သူလည်း ပါတယ်၊ ကျွမ်းပြီးငမ်းတဲ့ လူလည်းပါတယ်၊ မောင်းရင်းမှုးတဲ့ သူလည်းပါတယ်၊ မူးပြီး မောင်းတဲ့ လူလည်းပါတယ်၊ အိပ်ငိုက်ပြီး မောင်းတဲ့သူလည်း ပါတယ်၊ ကျွမ်းပြီးသတိကြီးတဲ့ လူလည်းပါတယ်၊ ဒါပေမယ့် မတော်တဆဆိုတာ မမျှော်မှန်းနိုင်တဲ့ ပြဿနာမို့ သတိစိုးရိယရှိဖို့”

လိုတယ်။။ စဉ်းကမ်းလိုက်နာ ဘေးကင်းကွာပေါ့။ သတ်မှတ်မိုင်နှင့်မြန်းပဲ မောင်းပါ ကလေးရယ်။။ ”ဟူ သူကို လေပြေလေးနဲ့ ချော့ပြောတော့ သူအရှိန်ည်းနည်း လျှော့ချုလိုက်သည်။ တော်ပါသေးရဲ့။

သို့သော် သူလိုအမောင်းကြမ်းတဲ့ ရမ်းတဲ့ ဆိုင်ကယ်တွေ က သူကိုကျော်တက် သွားကြတာတွေရှိတော့ လူထယ်သဘာဝဟန်ရေးပြချင်ကြပုံရသည်။ အလားတူ သူနဲ့ မျက်နှာခြင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်များကလည်း စိုးကနဲ့ စိုးကနဲ့ လေအလျှင်လိုပြေးနေသည်။။။

သူတို့ မတုန်လှပ်ပေမယ့် ကျွန်တော်ကတော့ နှုန်းတုန်လှသည်။ စက်တပ်ယာဉ်နဲ့ အန္တရာယ် မတော်တဆုံးတွေ မကြာခဏကြုံဖူးလိုလည်း အတွေ့အကြုံတွေက များနေပြီ။ ကိုယ်တွေ့တွေ ပြည့်နေပြီ။ ထို့ထက်ပိုတာက ကျွန်တော်က စာရေးဆရာ ဖြစ်ပါသည်။ စာဖတ်အား များပါသည်။ TV ထဲက ပညာပေးလမ်းညွှန်တွေ ကြည့်ပါသည်။ ပညာပေး ဟောပြောပွဲတွေ နားထောင်သည်။ ဒါကြောင့်။။

“စာတွေ့ ကိုယ်တွေ့” အပြည့်ဟေ့လို့ ပြောလိုက်ချင်ပါရဲ့။ ဒါပေမယ့် ခုခေတ်လူငယ်တွေက သူတို့ကို ဆရာတြီး လုပ်တယ်ဆို ကြိုက်တာမျိုးမဟုတ်။ သူတို့အကြိုက်လိုက်မှ ကိုယ့်စကားအထိုက်အလျောက် ပေါက်ပေလိမ့်မည်ဟု ကျွန်တော် အတွေးစနယ်လွန်နေတုံး။။

“မျိုး။။ မျိုး။။ မျိုး။။ ဒုန်း။

တီးချောင်းလက် ပမာဏံး နလုံးမှ နှင့် ကိုယ်တွေ့ဖြစ်ရပ်များ

၁၅

“အား”

ဟူသည့်အသံများ ကြားလိုက်လို့ သတိမှုလိုက်တော့ ကျွန်တော်တို့ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့ ကျော်တက်သွားတဲ့ ကယ်ရိုဆိုင်ကယ်တစ်စီး စလစ်ဖြစ်ပြီး တရာ့တို့က်ဆွဲကာ သူ အရှိန်နဲ့သူ လမ်းနှင့်ကပ်လျက် တောင်ကမ္မားပါးရုက္ခာ မျက်နှာခြင်းဆိုင် တိုက်တော့သည်။ ကျွန်တော်က ဆိုင်ကယ် ကယ်ရိုကောင်လေးကို အရှိန်လျှော့ရပ်ခိုင်းပြီး အချင်းဖြစ်နေရာဆီသွားကြသည်။ ကူညီနိုင်ရင် ကူညီရန်ဖြစ်သည်။

မြန်မာလူမျိုးတို့တွင် ချစ်စရာကောင်းသည်များရှိသည်။ တစ်ဦးဒုက္ခရောက်လျှင် တစ်ဦးက ကူညီကြစ်မြှုဖြစ်သည်။ ကျွန်တော်တို့လိုပဲ အသွားအပြန် ဖြတ်နေတဲ့ ဆိုင်ကယ်တွေ သူထက်ငါး ရောက်လာပြီး ကူညီဖို့ ကြိုးစားကြသည်။။။ သို့သော် နောက်ကျချေပြီ။

ဆိုင်ကယ်စီးသူမှာ အရှိန်နဲ့ တောင်ကမ္မားရုံ ဝင်တိုက်သည့်အပြင် ဆိုင်ကယ်စီးဦးထုပ်လည်း မပါတော့ မည်သူမျှ မကယ်နိုင်တော့။။။ ဘဝဇာတ်သိမ်း သွားချေပြီ။



သေသူက သေပြုဖြစ်ပေမယ့် ရှင်သူတွေ ထပ်မပှုံး စေချင်တာ ကျွန်တော်ရဲ့ဆန္ဒပါ။ ဒါကြောင့် မိမိတစ်နိုင်တစ်ပိုင် အကြုံပေးဖို့ မိမိငှားလာမိတဲ့ ကလေးကို။။

“ကဲ မောင်ရေ မောင့် အမြင်ပဲ။ တစ်ခါတရံး မမျှော်လင့်တဲ့ မတော်တဆုံးတာ ရှိတယ်ဆိုတာ မောင် မြင်ပြီနော်။။။ ဦး

တို့ မောင်တို့ လိုအပ်တဲ့အကူညီပေးဖို့တောင် အချိန်မရလိုက်ဘူး။ မိုးလည်းမလင်းလောက်သေးဘူး၊ နေပြည်တော် (မြို့မရွေးကြီး) ကားဂိတ်မှာ တစ်ခုခုစားပြီး မိုးလင်းအောင် စောင့်ချင်တယ်။ . . . မောင့်ကိုလည်း ဦးက ဧည့်ခံမှာပါ။ . . . မောင့်လုပ်အားခလည်း လေးထောင်ကျပ်အစား ငါးထောင်ကျပ်ပေးပါမယ်၊ မြို့မရွေးကို ဘွားရအောင်”ဟု တောင်းဆိုတော့ ကောင်ကလေး လိုလိုလားလား ရှိပုံရသည်။

“လေးလေး . . . ဘာစားချင်လ”

“နံနက်ပိုင်းဆိုတော့ . . . ထမင်းကြော်။ . . . ကော်ဖိမ့်နှင့် ရရာပေါ့”

“ဒါဆို ကျွန်ုင်တော်တို့ စားနေကြဆိုင် ဘွားလိုက်မယ်နော်”

“ကောင်းတယ် . . . ကောင်းတယ်”ဟု ပြောလိုက်တော့ နေပြည်တော် (မြို့မရွေး) အဝေးပြေးဂိတ် တောင်ကုန်းပေါ်ရှိ လက်မှတ်ရောင်း အခန်းများ ရွှေ့ဖက်မြေပြန့်ကွင်းပြင်ရွေးပွဲ တော်ကြီးအတွင်းမှ ဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။

“လေးလေး ကြိုက်တာမှာစားပါ။ လေးလေးစားချင်တာ အားလုံးရပါတယ် . . . အကြော်စုံ ပူဗုလေးလည်းရတယ် ချမ်းနေတော့ ရေနွေးပူဗုလေးနဲ့ လိုက်ဖက်ပါတယ် . . . ထမင်းကြော် မျို့ဟင်းခါး၊ အုန်းနှီးခေါက်ဆဲ့ အသုတ်စုံ မှုန်မျိုးစုံ အီကြာ ကွေး၊ ပလာတာ အစုံရတယ်လေးလေး . . . ”

“မောင်လည်း ကြိုက်တာစား . . . ဦး ဧည့်ခံတာပါ”ဟု ပြောပြီး နှစ်ဦးစလုံး ကိုယ်စားလိုတာ ကိုယ်မှာကြသည်။ ကိုယ်တွင်း

နွေးသွားအောင်၊ ရေနွေးပူဗုလေးကို ဦးစွာသောက်ဖြစ်ကြ သည်။

“လေးလေးက နေပြည်တော် မရောက်ဖူးဘူး ထင်တယ်”

“ပျဉ်းမနားအဖြစ်နဲ့ အကြိမ်များစွာ ရောက်ဖူးပါတယ်။ ၂၀၁၂ ခုနှစ် အေနပါရိလောက်က မန္တလေးကအပြန် ပျဉ်းမနား ဘူတာဝန်းကျင်ကို နှေ့တစ်ဝက်လောက်ရောက်တယ်၊ ဒီနေပြည် တော်ကြီးကိုတော့ ဒီနှေ့မျဲပဲရောက်တာပါ။ . . . တကယ့်နိုင်ငံတကာ အဆင့်မိပဲကွာ”

“ဟူတ်တယ်လေးလေးရဲ့ . . . ဒီမှာက လမ်းတွေ၊ မီးတွေ၊ သဘာဝတောတောင် အလှတွေ၊ ပန်းမာလ်တွေက ခေတ်မိနိုင်ငံ အဆင့်ပါပဲ။ လောလောဆယ် ဘွားလာရေး အဆင်ပြေဖို့ ကျွန်ုင်တော်တို့လို ဒီမြို့ခံတွေရော အခြားနယ်က လူငယ်တွေရော ဆိုင်ကယ် (ကယ်ရှိ) လုပ်ငန်းကို အောက်ချ လုပ်လာကြတယ် . . . အခြားစီးပွားရေးသမားတွေလည်း ဒီမှာ အခြေချလုပ်ကိုင် နေပြီ လေးလေး . . . ရန်ကုန်၊ မန္တလေးနဲ့မခြား စည်ကားနေပြီ လေး”

“လူငယ်တွေ စီးပွားရေးမြှင်တာ ကောင်းတာပေါ့။ ဒါပေ မယ့် စည်းကမ်းတော့ ရှိရမယ်”

“ဘာစည်းကမ်းလဲ လေးလေး”

“လူတွေက လူမှုဆိုင်ရာ စည်းကမ်း၊ လမ်းအသုံးပြုရင် လမ်းစည်းကမ်း၊ ဆိုင်ကယ်စီးရင် ဆိုင်ကယ်စည်းကမ်း၊ မော်တော် ကားမောင်းရင် မော်တော်ကားနဲ့ ဆိုင်တဲ့စည်းကမ်းပေါ့”

ဖောင်စိုးထိုက (သံဃာယ)

“ဟာ လေးလေးကလည်း ဒါတွေက စာထဲမှာပဲရှိတာ။။”

“ဟ..။ ဟ..။ မဟုတ်သေးဘူး၊ ဆိုင်ငံတော်က ပြောန်းတဲ့ ဥပဒေစည်းကမ်းဆိုတာ တော့၊ မြို့၊ မခွဲခြားဘူး၊ ဆင်းရဲ ချမ်းသာ မဆွဲခြားဘူး၊ မည်သူ့အတွက်မဆို အတူတူပဲ..။ မောင်တို့ ခုဆိုင်ကယ်စီးတာ။။။ ဦးထုပ်ဆောင်းဖို့လိုတယ်။။။ မဆောင်းတော့ စောစောက ကလေးအသက်ပါသွားပြီလေ”

“လေးလေးကလည်း ကျွန်ုတ်တော်က ပျဉ်းမနား (နေပြည်တော်)မွေး ရန်ကုန်မှာကြီး ခု ဒီမှာ စီးပွားရေးကောင်းလို့ အမေလည်းရှိလို့ အမေ့ကို လုပ်ကျေးချင်လို့ ဆိုင်ကယ်ကယ်ရဲ့ လာဆွဲတာပါ။ ရန်ကုန်မှာလည်း ဆိုင်ကယ်စီးခွင့်ရတုံးက စီးတဲ့ သူတွေ..။ ဦးထုပ်မဆောင်းတာ တွေ့ဖူးပါတယ်။။။ စည်းကမ်းက စာထဲမှာပဲဆိုတာ အဲဒါပြောတာ”

“မောင်..။ အတွေးမှားနေပြီ။ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်မပြုတော့တာ ကြောခဲ့ပါပော့ စီးခွင့်ပြုခဲ့တုန်းကရော အခုချိန်ပါ ကမ္မာရော မြန်မာမှာပါ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်လို့ စည်းကမ်းရှိပါတယ်။။။ မလိုက်နာလို့..။ မတော်တဆူဗြိုင်ရင် မလိုက်နာသူက ပထမဆုံး ဒုက္ခခံစားရမယ်။ သက်ဆိုင်ရာက ဥပဒေနဲ့အညီ ဆက်လက်အရေးယူလိမ့်မယ် မောင်တို့ နေပြည်တော်မှာ ဆိုင်ကယ်စီးတဲ့လူပို့များ သလိုပဲ”

“လောလောဆယ်..။ သွားရေးလာရေးအတွက် ဆိုင်ကယ်က စရိတ်ကျဉ်းပြီး ခရီးတွင်တာလည်းပါတယ် လေးလေးရဲ့”

တီးချောင်းလက် ပမာဏုး နလုံးမှ နင့် ကိုယ်တွေ့ပြစ်ရပ်များ

၁၉

“ဒါဆို..။ ဆိုင်ကယ်စီးတော်ရဲ စီးနေတဲ့သူတွေကော့ မရှိနိုင်ဘူးလား”

“သိပ်ရှိတာပေါ့။။ တစ်ချို့ စက်ဘီးစီးတော်ရှုနဲ့ ဆိုင်ကယ်ကို နည်းနည်းလေ့လာပြီး တက်စီးနေကြတာ တစ်ပုံးပြီးပါပဲ”

“အသက် အနှစ်ရာယ် များလိုက်တာ။။ မောင်ရာ..။ မောင်ရော..။ ဆိုင်ကယ်စီးတော်ရုပ်ပဲလား။။။ ဆိုင်ကယ်ဆိုင်ရာ သိသင့်တာတွေ သိရဲ့လား”

“ကျွန်ုတ် အမှုန်ပြောပါမယ် လေးလေး..။ ကျွန်ုတ်က ရန်ကုန်မှာ တက္ကစီမောင်းနေတာပါ။ ဒီမှာ တက္ကစီလုပ်ငန်းအဖြစ် ဆိုင်ကယ် (ကယ်ရဲ့)က ပိုအဆင်ပြေလို့ ဆိုင်ကယ်စီးတာပါ”

“ဒါဆို..။ မောင့်ကိုလည်း သိသင့်တာတွေ ပြောမှုဖြစ်မယ်”

“ပြောပါလေးလေး၊ ကျွန်ုတ်လေးလေးစားစား လိုက်နာပါမယ်”

“ဒါဆိုမှတ်ထား ဆိုင်ကယ်စီးရင် မဖြစ်မနေ လိုက်နာရမယ့် အချက်တွေက

(၁) ဆိုင်ကယ်ဉီးထုပ်ဆောင်းရမယ်

(၂) ဦးထုပ်မေးသိုင်းကြီးတပ်ရမယ်

(၃) ကျစ်လျှစ်တဲ့ အဝတ်အစားဝတ်ရမယ်

(၄) စီးသူရဲ့ စူးခေါင်း ဆီတိုင်ကိုနဲ့
ကပ်ထားရမယ်

- (၅) ဆိုင်ကယ်စီးဖိနပ်ကို စီးရမယ
- (၆) ဆိုင်ကယ်မှာ နောက်ကြည့်မှန်ပါရမယ
- (၇) အချက်ပြမိုးပါရမယ
- (၈) ရှုံးမြိုးပါရမယ
- (၉) ဘရိတ်ကောင်းရမယ
- (၁၀) ကြိုးပါတဲ့ ကောင်းမွန်တဲ့ တာယာဖြစ်ရမယ။

အဲဒီ (၁၀) ချက် ပြည့်စုံဖို့လိုတယ တစ်ခုခုအားနည်းရင် အသက်အန္တရာယ်နီးပြီလိုမှတ်ပေါ့”

“ကျွန်တော်။.. အမောက် အကြာကြီးလုပ်ကျွေးချင်သေး တယ အန္တရာယ်ကင်းအောင် လေးလေးစကားကို နာခံဆောင် ရွက်ပါမယ”

“သာဓာခေါ်ပါတယ်။.. မောင်ရာ”

“လေးလေး စိတ်မဆိုးရင် ကျွန်တော်ပြောချင်တဲ့ စကား ရှိတယ”

“ဘာလို စိတ်ဆိုးရမှာလဲ။.. ဦးကလည်း အမေချစ်တဲ့ အမေသားပဲ။ မောင်ကလည်း အမေကိုလုပ်ကျွေးချင်နေတာ ကြားရလို ဦးတို့ မိတ်ဆွေတွေဖြစ်နေပြီပဲ ပြောကွာ”

“ရန်ကုန်မှာလည်း စည်းကမ်းတွေက စာထဲမှာပဲ ရှိရိတယ လေးလေးရာ”

“ဟေး။.. ဘယ်စည်းကမ်းတွေလဲ။.. ပြောပါဦး”

“ဥပမာ လေးလေးရာ အများပြည်သူသုံး လိုင်းကားတွေ မှာ။..”

“ကွမ်းမစားရ” .. စာရေးထားတယ်။.. ယာဉ်မောင်း ယာဉ်နောက်လိုက်တွေ တစ်နေကုန်စားတယ် ခရီးသည် အချို့ ကားစီးရင်း စားတယ်”

“ကားပေါ်မှ အမိုက်ပစ်မချေရ.. တံတွေး မထွေးရ”
စာရေးထားတယ်။.. အမိုက်ပစ်တယ တံတွေးမက ကွမ်း တံတွေးပါ စည်းမရှိ ကမ်းမရှိ ယာဉ်ပေါ်ကတွေးချု လမ်းသွား လမ်းလာတွေ ပေကျံကုန် လမ်းမတွေ ညစ်ညမ်းနေတာ ယနေ့ ထက်တိုင်ပါပဲ”

“ဆေးလိုင် မသောက်ရ” ရေးထားတယ်။.. ယာဉ် မောင်း ယာဉ်နောက်လိုက် စီးကရက်ခဲ စတိုင်ထူတ် ခရီးသည် တချို့ စီးကရက် အချို့ဆေးပေါ်လိုပဲပြီး အခြားခရီးသည်မှ အားမနာ သောက်နေကြတယ”

“ခါးပိုက်နှိုက် သတိပြု” လို့ရေးထားတယ်။.. ယာဉ် မောင်းက ဘရိတ်ကို အကြိမ်ကြိမ် ဆောင့်ဆောင့်အုပ်လို .. ခရီးသည်တွေ ထိပ်ပေါက်ခေါင်းကွဲ-ယိမ်းထိုးလဲ..။ ကိုယ် ဆင်းရမယ့် မှတ်တိုင်ရောက်လို ဆင်းတော့မှု.. ပါသမျှ ခါးပိုက် နှိုက်ခံရတာကို သိလိုက်ကြရသူတွေ အနောက်”

“မိုးပိုင်းမှာ အတက်အဆင်း မလုပ်ရ” .. ရေးထားတယ် .. ယာဉ်မောင်း ယာဉ်နောက်လိုက်က သူတို့ ဆင်းစေလိုရင် ဆင်းခွင့်ပေးတယ ခရီးသည်က ဆင်းတယ်။.. ပြောမယ်ဆို အများကြီးပဲ လေးလေးရ”

“အများကြီးဆို ဆက်ပြောလေ ဦး စိတ်ဝင်စားပါတယ”

ဟောင်းထိုက် (သံဃာယ)

“ကားလမ်းပေါ် စည်းကမ်းမဲ့ လမ်းလျှောက်သူ မျဉ်းကြား
က မကူးသူ . . . အရေးယူမယ်လို စည်းကမ်းထုတ်တယ် . . .
စောင့်ဖမ်းတယ် လိုက်ဖမ်းတယ် ကျွန်တော်တို့ ငယ်ငယ်က
စိမ်ပြေးတမ်း ကစားနေသလို ထုတ်စီးတိုးနေသလိုပဲ ရယ်စရာ
ကြီးကိုဖြစ်လို့ . . .”

“ယာဉ်သွားလမ်းပေါ်မှ မလျှောက်ဖို့ ခရီးသွားတွေကို
မီဒီယာနည်းနဲ့ ပညာပေးတယ်၊ လမ်းအသုံးပြုသူတွေက ပလက်
ဖောင်းပေါ်မှာ ပုံကျချေးသည်တွေ ချေးဆိုင်ခင်း ချေးရောင်း
နေလို့ လမ်းလျှောက်မပုံးဆုံး ဆင်ခြေပေးပြီး ကားလမ်းပေါ်က
လျှောက်တယ် . . . ဒါကြောင့် စည်းကမ်းက စာတဲ့မှာလို့
ကျွန်တော်ပြောတာ”

“မောင် ပြောတာတွေ ကောင်းတယ်ကွာ အေး . . .
မောင်ပြောသွားတဲ့ စည်းကမ်းတွေက စာတဲ့မှာရှိနေတာ မှန်ပါ
တယ် စာနဲ့ရေးထားတာကိုး . . . အဲဒီရှိနေတဲ့စာကို လူတိုင်းက
ဖတ်ကြပြီး ကိုယ့်ဦးနောက်ထဲ ထည့်လိုက်ရမှာ . . . အဲဒီ
စည်းကမ်းတွေကို လူတိုင်းက ဦးနောက်ထဲမှာ မှတ်ထား ကိုယ်တိုင်
လိုက်နာကြရင် . . . မိမိအတွက်ရော မြို့တော်ကြီး အတွက်ရော
ဘယ်လောက် နှစ်သက်ဖွှာယ်ဖြစ်လိမ့်မလဲ။ စည်းကမ်းဆိုတာ
လူတိုင်းအတွက်ပဲ။ အုပ်ချုပ်သူက လူတိုင်းလိုက်နာရမယ့်
စည်းကမ်းကို တစ်ယောက်ချင်း မလိုက်နာ လိုက်နာအောင်
လုပ်ရမယ်ဆုံးရင် မောင်ရာ တို့နိုင်ငံမှာ လူကြီးရေ သန်း (၆၀)
နီးပါးရှိတယ်။ အုပ်ချုပ်သူတွေ နိုင်ငံတော်အတွက် အခြား

တီးချောင်းလက် ပမာဏံး နယ်မှု နှင့် ကိုယ်တွေ့ပြစ်ရပ်များ J2

အလုပ်တွေလုပ်ဖို့ ဘယ်အချိန် ရတော့မလဲ။ အားလုံး ဂိုင်းလုပ်
ရမယ်။ နိုင်ငံသားတိုင်း စည်းကမ်းမှုန်သမျှ လိုက်နာကြရင် နိုင်ငံ
တိုင်း တိုးတက်ကြမှာပဲ”

“လေးလေး ပြောတဲ့စကားက ကုသခြင်းထက် ကာကွယ်
ခြင်းက ပိုတိရောက်တယ် ဆိုတဲ့သဘောလား”

“မှန်လိုက်လေ . . . မောင်ရာ . . . လူတိုင်း တာဝန်ထိသိ
. . . စည်းကမ်းရှိရှိ နေကြထိုင်က ရွာဖွေစားသောက်ကြရင်
ထောင်တို့ အချုပ်တို့ ရဲစခန်းတို့မှာ ပြစ်ဒဏ်ကျသူ ဘယ်ရှိတော့
မလဲ အချိန်ကုန်စေမယ့် စောင့်ကြည့် စောင့်ဖမ်းရတဲ့ အပိုအလုပ်
တွေ စိမ်ပြေးတမ်းလို့ ထုတ်စီးတိုးသလို ရယ်စရာအလုပ်တွေ
နည်းသွားမယ်၊ နည်းသွားရင် အခြားဖွံ့ဖြိုးတိုးတက်မယ့်လုပ်ငန်း
တွေမှာ တာဝန်ရှိသူက အချိန်ပို ပေးနိုင်တာပေါ့ . . .”

“လေးလေး . . . ပြောသလိုဖြစ်ရင်တော့ ကောင်းတာ
ပေါ့”

“ဖြစ်တာ မဖြစ်တာပြောနေမယ့်အစား ဖြစ်အောင်ဖြစ်ဖို့
နိုင်ငံသားက ကြိုးစားရမယ် . . . မကြိုးစားဘဲ စည်းကမ်းမဲ့သူ
တာဝန်မသိသူတွေ များလာရင် . . . ကမ္မာပျက်လိမ့်မယ်။ ဒါ
သေချာတဲ့ အဖြေပဲ”

“လေးလေး ဘာကြောင့်ပြောနိုင်တာလဲ”

“ပြောနိုင်တာပေါ့ မောင်ရဲ့ . . . ကမ္မာမှာ လူဦးရေ သန်း
(၆၀၀၀) ကော်ပြုလို့ အဆုံးရှိတယ်။ အဲဒီအထဲမှာ မြန်မာက
သန်း (၆၀) နီးပါးရှိတယ်။ အဲဒီလူအားလုံး တာဝန်မသိ စည်းကမ်း

မရှိရင် ဥပဒေစည်းကမ်းကို ရှိသောရမှန်း လေးစားရမှန်း မသိတော့ရင် ဗိုလ်ကျချင်တဲ့ စိတ်တွေဝင်ပြီး ကြီးနိုင်ငယ်ညှင်းဖြစ်ကုန်မှာပေါ့။ ထောင်တွေ အချုပ်တွေ ပြည့်လျှံနေမှာပေါ့ ခုဘာလို့ မဖြစ်တာလဲဆိုတော့ စည်းကမ်းရှိတဲ့ . . . တာဝန်သိတဲ့ လူတွေရှိနေသေးလိုပဲ. . . အကြောင်းတိုက်ဆိုင်တဲ့ မောင့်ကို ဦးတို့ ငယ်ငယ်က မြို့တော်အတွင်း သန့်ရှုံးသာယာ လျေပရေးအတွက် ဆောင်ရွက်ခဲ့တဲ့ စည်းကမ်းတစ်ခုအကြောင်းပြောပြမယ်။ အဲဒီကာလတဲ့က ပြင်းပြင်းထန်ထန် ကြပ်မတ်တယ်၊ ထိထိရောက်ရောက် အရေးယူတယ် နည်းနည်းတော့ ကြမ်းတယ်”

“စိတ်ဝင်စားစရာပဲ. . . ပြောပြပါလေးလေး”

“ပြောပြမယ်. . . ဦးတို့ ငယ်ငယ်က မန္တာလေးမြို့နဲ့ ပြည်မြို့ဖက်ကအဝင် ရန်ကုန်မြို့တော်ကြီး နယ်နိမိတ်အစဖြစ်တဲ့ ထောက်ကြံ့မြို့မှာ မြို့ဝင်ဂါတ်ရှိတယ်. . . အဲဒီမြို့ဝင် ဂါတ်မှာ မြို့တော်တွင်းဝင်မယ့် ကားမှုန်သမျှ သတင်းပို့ရတယ် . . . “မောင်” စောစောက ပြောခဲ့တဲ့ စည်းကမ်းကစာတဲ့မှာဆိုတဲ့ အမိုက်မဖြစ်ရ. . . တံတွေးမထွေးရ. . . ဆေးလိပ်မသောက်ရ. . . ဆိုတဲ့ အချက်တွေမှတ်မိတယ်နော်. . . အဲဒီ စည်းကမ်းတွေ ဖောက်ဖျက်ပြီး မြို့တော်ထဲ မဟုတ်ဘူးနော် မြို့တော်အစ မြို့ဝင်ဂါတ်ဝန်းကျင်မှာတင်. . . “အမိုက်ပစ်တာရှိရင် ပစ်သူကို ရှာတယ်. . . အဲဒီပစ်တဲ့သူကိုယ်တိုင် ပါးစပ်နဲ့ ကုန်းကိုက်. . . တစ်ဖာလုံလောက် အသွားအပြန်ပြီးပြီး အမိုက်ပုံးမှာထည့်ရ

တယ်. . . ခရီးသည် စည်းကမ်းမရှိတာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေမှာလည်း တာဝန်ရှိတယ်ဆိုပြီး ထိုင်၊ ထ အခါ (၇၀) စီလုပ်ရတယ် ဖားခုန် ခုန်ရတယ်၊ အလားတူပဲ တံတွေးထွေးတဲ့လူ လျှောနဲ့ လျှောက်ရတယ် ဆေးလိပ်သောက်တဲ့သူ ဆေးလိပ်မီးနဲ့ အတို့ခံရတယ်. . . အဲဒီလို့ တင်းတင်းကြပ်ကြပ် လုပ်တော့ မြို့တော်ကြီးသာယာတယ် သန့်ရှုံးတယ်၊ ဒါပေမယ့် အုပ်ချုပ်သူတွေအပေါ် ဥပဒေ စည်းကမ်းမလိုက်နာလို့ အပြစ် ပေးခံရသူတွေက နာကြည်းမှာ မကျေနှင်းမှုတွေတော့ များတယ် စဉ်းစားကြည့်စမ်းပါ၊ ကိုယ်မှားလို့ ကိုယ်ခံရတာ ကိုယ်တိုင်က စည်းကမ်းမရှိလို့. . . ကိုယ်ခံရတာမဟုတ်လား”

“ဟူတ်တာပေါ့. . . လေးလေးရဲ ခု ခေတ်လည်း အဲဒီလို့ ပြန်လုပ်လို့ မရဘူးလား”

“မောင်. . . စောစောက ပြောတဲ့စကားထဲမှာပါတယ် လေ. . . ကုသခြင်းထက် ကာကွယ်ခြင်းက ပို့ထိရောက်တယ် ဆိုတဲ့ စကားလေ. . . စောစောက ဦးပြောခဲ့တဲ့ ထောက်ကြံ့မြို့ဝင်ဂါတ် အေားယူမှာက အမှားကျူးလွန်ပြီးမှ အရေးယူတဲ့ ရောဂါ ဖြစ်ပြီးမှ ကုသခြင်းပုံစံ ဖြစ်နေတယ်။ ယနေ့ကာလ ဆောင်ရွက်တာက မိမိယာနည်းနဲ့ ကာကွယ်ခြင်းပဲ. . . နိုင်ငံသားတိုင်းကိုယ့်အသိနဲ့ကိုယ် စည်းကမ်းရှိကြရင် ပို့မကောင်းပေဘူးလား. . . မောင်”

“လေးလေးက. . . ကျွန်တော် နားလည်အောင်ပြောနိုင်တာ”

“ဦးတို့ စပြောခဲ့တာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနောက်စည်းကမ်းက အရာရာကို ထွန်းပြောင်စေတယ် မောင်...”

“**ဥပမာ**” မြန်မာ့သမိုင်းကို ပြန်ဖဲ့ကြည့်ရအောင်... အောင်မိ လက်နက်တွေမရှိခင်က မြန်မာတွေ နယ်ချွဲကို ပြည်တွင်းပြည်ပရန်သူကို အဓိက ဘာနဲ့တိုက်ခဲ့လဲ”

“ဓားနဲ့ပါ လေးလေး”

“ဓားကို ဘာနဲ့ကိုင်လ”

“လက်နဲ့ပေါ့”

“အေး... လက်နဲ့ကိုင်တာ၊ ဒါပေမယ့်... ရန်သူကို တိုက်ဖို့ ဓားကိုင်ရမယ့်လက်က အဂါးစုံမှ ဖြစ်မယ်၊ လက်ဆိုတာ လက်မ၊ လက်ညိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်းဆိုပြီး ငါးချောင်းရှိရမယ်၊ ဒါ... သဘာဝ စည်းကမ်းပါ၊ လိုအေ ရင်... အဂါးမေးစုံ ပို့နေရင် သဘာဝမဟုတ်... လိုရင်ဖြစ်ဖြစ်ပို့ရင်ဖြစ်ဖြစ်...” “ဆောင်ဓား” “တိုက်ပွဲဝင်စား” “အိမ်သုံးဓား” ဘယ်ဓားမှ ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် မကိုင်နိုင်ဘူး... ရန်သူ ကိုလည်း ထိထိရောက်ရောက် တိုက်နိုင်မှာ မဟုတ်ဘူး... လက်ငါးချောင်းကလည်း သူ့နေရာ သူ့တာဝန် ကျေရမယ် မဖွံ့ဖြိုး၊ ကြံ့လီ ကြီးထွား... သဘာဝစည်းကမ်းလွန်လို့ မရဘူး မောင်၊ ဆောင်ဓားကိုင်တဲ့ လက် ခိုင်ဖို့လိုတယ် သဘာဝ စည်းကမ်းအတိုင်း အဂါးစုံဖို့လိုတယ် ဒါဆို... ရည်မှန်းချက်ပေါက်ဖို့ သေချာပြီပေါ့... မောင်”

“ကောင်းလိုက်တဲ့ ဥပမာ လေးလေးရာ... ဒါဆို...”

တီးချောင်းလက် ပမာဏံး နယ်မှ နှင့် ကိုယ်တွေ့ပြစ်ရမယ်း ၂၇

ကျွန်တော့ အတွေးပေါ်လာတာလေးကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ယုံ့ပြီး ပြောကြည့်လို့ရမလား”

“ရတာပေါ့... ခေါင်းထဲရောက်တဲ့ အသိ ဦးနှောက်က ပြန်ကြားတဲ့အဖြေ... မှန်ကန်ရင်... တန်ဖိုးရှိလာတာပေါ့”

“ကျွန်တော် စဉ်းစားမိတာက... လက်ငါးချောင်း ဥပမာပါလေးလေး”

“အေး... ပြောလေကွာ”

- နိုင်ငံပိုင်ဖြစ်စေ... ပုဂ္ဂလိကပိုင်ဖြစ်စေ... ပိုင်ရှင်က လက်တစ်ချောင်း

- ယာဉ်မောင်း၊ ယာဉ်နောက်လိုက်က လက်တစ်ချောင်း

- လမ်းပမ်းလုံခြုံချောမွှဲအောင် ဆောင်ရွက်သူ များက လက်တစ်ချောင်း

- ယာဉ်နဲ့ လမ်းအသုံးပြုနေတဲ့ လူတွေက လက်တစ်ချောင်း

- အုပ်ချုပ်လမ်းညွှန်ကြတဲ့ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်တဲ့ စည်းကမ်းတွေက လက်တစ်ချောင်း

“အဲဒီ လက်ငါးချောင်း... တာဝန်ကိုယ်စိုး... စည်းကမ်းရှိရှိ၊ သတိကောင်းကောင်းနဲ့ စွမ်းဆောင်ကြရင် သိပ်ကောင်းမှာပဲနော် လေးလေး...”

“မောင့်ဦးနှောက်က ပြန်ကြားတဲ့အဖြေ၊ မောင့်အတွေး က ပိုလိုတောင် ကောင်းသေးတယ်...” “ဦး”တစ်နေ့နေ့

မောင့်အတွေးကို ဂုဏ်ပြုတဲ့အနေနဲ့ စာတစ်ပုဒ်ရေးလိုက်မယ် . . . ဟူတ်တယ်မောင်. . . မောင်ပြောတဲ့လက်တွေ အားနည်းလို ကိုယ်စိတာဝန်မကျေကြလို ထိခိုက်ဒက်ရာရာ သေကြကြတဲ့ သူတွေ တစ်နှစ်တစ်နှစ် ဘယ်နည်းလိမ့်မလဲ. . . ဦးအမှတ်ရ သလောက်ပြောပြီမယ်။

မြန်မာနိုင်ငံမှ ၂၀၀၇ ဓနနှစ်အတွင်း ယာဉ်တိုက်မူ (၆၉၃၉)မှူ ဖြစ်ပွားခဲ့တယ်။ သေဆုံးသူ (၁၆၃၈) ဦး၊ ဒက်ရာရသူ (၁၃၀၆၇) ဦးရှိပြီး ဓနနှစ်တန်ဖိုး ၆၉၂၆၀၉၂၂၂၃၅ ဆုံးရှုံးခဲ့တယ်မောင်။

၂၀၀၈ ဓနနှစ် နေနှစ်ရှိလအတွင်း ယာဉ်တိုက်မူ (၅၉၅၅)မှူ ဖြစ်ပွားခဲ့တယ်။ သေဆုံးသူ (၂၃၅) ဦး၊ ဒက်ရာရသူ (၁၁၂၄) ဦးရှိပြီး ဓနနှစ်တန်ဖိုး ၆၇၇၈၀၈၄၃ ဆုံးရှုံးခဲ့တယ်။

၁-၂-၂၀၀၈ မှ ၁၂-၂-၂၀၀၈ အထိ ယာဉ်တိုက်မူ (၃၉) မူ ဖြစ်ပွားခဲ့တယ်။ သေဆုံးသူ (၂၇) ဦး၊ ဒက်ရာရသူ (၁၄၀) ဦး ရှိပြီး တန်ဖိုး ၃၇၂၈၀၀၈ ဆုံးရှုံးခဲ့တယ်။

၂၀-၁-၂၀၀၈ ရက်နေ့ နံနက် (၁၁:၀၀) အရှိန် မွန်ပြည်နယ် ကျိုက်တို့၏အဝင် မိုင်တိုင်အမှတ် (၁၀၆/၂)၌ ဓရီးသည်တင် မှန်လို ယာဉ်အမှတ် ၉၉/၁၃၇၆ သည် တိမ်းမှားက်လို ကားလမ်းနဲ့ဘေးရှိ မြောင်းကြီးအတွင်းသို့ ကျသွားကာ (၂၈)ဦး ရေးနှစ်သေဆုံးပြီး (၁၀)ဦး ဒက်ရာရရှိခဲ့တယ်။

၂၀-၁-၂၀၀၈ ရက်နေ့ (၂၄:၀၀) အရှိန် မကျေးတိုင်း မင်းလှို့နယ် ဧည့်ငိုင်းကျေးရွာမှ သရက်ဖြူ့ကို ယာဉ်မောင်းဝင်းငွေး၊ အသက်(၂၆) နှစ်၊ မောင်းနှင်းလာသော ၈/၂၆၃၅

လီးချောင်းလက် ပမာဏုး နယ်မူ နင့် ကိုယ်တွေ့ပြစ်ပုံး ၂၉

အီးရူးရူးကုန်တင်ယာဉ်ဟာ ဗိုးနတ်ကုန်းတံတားအား ဖြတ်အကူးတံတားပေါ်ကနေ ရွောင်းထဲသို့ ရွော်ကျြပြီး ယာဉ်ပေါ်ပါခရရီးသည် (၃၀) အနက် ကျား (၅) ဦး၊ မ(၇) ဦး၊ စုစုပေါင်း (၁၂) ဦး သေဆုံးပြီး ကျား (၆) ဦး၊ မ(၁) ဦး ဒက်ရာရရှိခဲ့တယ်။

JJ-၁-၂၀၀၈ ရက်နေ့ (၁၁:၂၀) အရှိန် မကျေးတိုင်း သရက်ဖြူ့နယ် ကျိုးမွှာမှ ကံးမပြု့နယ်သို့ ပြုးဆဲနေသော ဦးခင်မောင်လှင် (၃၀) နှစ် မောင်းနှင်းလာသော ၇၄၅/၅၆၄၂ ထော်လာရှိယာဉ်က ဓရီးသည် (၄၀) ဦးနဲ့ ဘိလိပ်မြေအိတ် (၂၀)တင်ဆောင်ပြီး သရက်-ကံးမလမ်း မိုင်တိုင် အမှတ် (၄/၄) စွာလန်တောင်ကုန်း အဆင်းကို ဆင်းနေစဉ် ဝဲဘက်ဘီးပေါက်၊ ဘရိတ်ပေါက်ပြီး တိမ်းမှားက်ခဲ့လို ကျား(၅) ဦး၊ မ(၅) ဦး၊ ပေါင်း(၁၀) ဦး အတွင်းလူနာအဖြစ်လည်းကောင်း၊ ကျား (၃) ဦး၊ မ(၃) ဦး ပေါင်း (၆) ဦး အပြင်လူနာအဖြစ် ကုသခဲ့ရတယ်။

J၆-၁-၂၀၀၈ ရက်နေ့ (၁၉:၁၂) အရှိန် သံတောင်ဖြူ့ကနေ တောင်းလှို့ကို ဓရီးသည်တင်ပြီးဆဲနေတဲ့ ယာဉ်မောင်းဦးပြီး မောင်းနှင်းတဲ့ ၈/၇၅၁၂ ဟိုင်းလပ်ယာဉ်ဟာ တောင်းလှို့နှင့် (၁၃) မိုင်အကွာလောက်မှာ ဘရိတ်ပေါက် ယာဉ်တိမ်းမှားက်လို ကျား (၇) ဦး၊ မ (၇) ဦး စုစုပေါင်း (၁၄) ဦး ဒက်ရာရရှိပြီး၊ မ(၁) ဦး သေဆုံးခဲ့ကြရတယ်..မောင်”

“လေးလေးနဲ့ စကားပြောရတာ. . . ကျွန်တော့အတွက် တော့ ပဟုသုတော့ အများကြီးရတယ် လေးလေးရာ . . . နံနက် (၆) နာရီကျော်ပြီ လေးလေး. . . ကျွန်တော်လိုက်ပို့ရ

တော့မလား . . . စကားပြောရတာ . . . အားမရသေးဘူး . . . လေးလေးရာ”

“အေး . . . အေး . . . သွားကြမှထင်တယ် . . . ဦးရဲ့ မိတ်ဆွဲ ဆရာတီးဟန်ညွှန်တို့ မိသားစုက ဦးရောက်သင့်ချိန် မရောက်လို့ လမ်းမှာတစ်ခုခုများ ဖြစ်နေမလားလို့ စိတ်ပူနေကြ ရွှေ့မယ် . . . ”

“လေးလေးကို ကျွန်တော် တစ်ခုလောက် တောင်းဆို ချင်ပါတယ် . . . ခွင့်ပြုပေးပါလေးလေး”

“ဘာများတဲ့”

“အစဉ်းအဝေးပြီးချိန် လေးလေးကို ကျွန်တော်လာကြ ပါရစေ . . . လေးလေးသွားချင်တဲ့ နေရာတွေအနှစ်ပိုပြုပေးပါ မယ် . . . အချိန်ပိုလေးရရင် လေးလေးနဲ့ စကားပြောချင်သေး လိုပါ”

“ရပါတယ် . . . ဦးက အစဉ်းအဝေးပြီးရင် ရန်ကုန်ကို ဒီညပဲ ပြန်မှာ . . . ကားလက်မှတ်ကိုတော့ အခြေအနေကြည့်ပြီး ရရာလက်မှတ်၊ ရရာခုံဝယ်ပြီး စီးမှာလေ . . . မောင့်ကိုလည်း လုပ်အားခ ထပ်ပေးပါမယ်”

“ကျွန်တော် လုပ်အားခ ထပ်လို့ချင်လို့ ခွင့်တောင်းတာ မဟုတ်ပါဘူး လေးလေး . . . လေးလေးနဲ့ စကားပြောချင်တာ တစ်ခုပါ . . . အမေ့အတွက် နေ့စဉ်ပေးနေကျ ငွေ ၅၀၀၀ လေးလေးဆီက ရပြီ့မို့ ကျွန်တော် ထပ်ရမယ့်ဝင်ငွေကို ပေါ့ပေါ့ ပါးပါး သက်တောင့်သက်သာ ရှာလို့ရပါပြီး အခိုကတော့ အမေ့

ကို တစ်နေ့ ၅၀၀၀ ကျေပေးချင်တဲ့ ကျွန်တော်ဆန္ဒ ပြည့်ပြီလ ။ . . . လေးလေးရာ။ လေးလေးကို လာကြိုမယ့် အပြန်ခဲ့ရေးအတွက် လေးလေးမပေးလဲ ရတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ရုံးကနေ နေပြည်တော် (မြို့မရွေး) အဝေးပြေးကို ဆိုင်ကယ် ကယ်ရိုခ ၁၇၀၀ ကျပ်- ၂၀၀၀ ကျပ်- ပဲကျတယ် . . . လေးလေးက ပေးရမှု စိတ်ချမ်းသာမယ်ဆိုရင် ၁၇၀၀ ကျပ်ပဲပေးး။ ဒါပေမယ့် ဒီနေ့ညနေစာ ထမင်းကို ကျွန်တော်မဲည့်ခံတာ လေးလေးက လက်ခံပေးရမယ်။ ဘာကြောင့်လည်းဆိုတော့ . . . ရန်ကုန်ကို ထွက်မယ့် ကားတွေက ည (၂) နာရီလောက်မှ ထွက်ကြတာ များတယ်လေ . . . ပိုနေတဲ့အချိန် လေးလေး ဘယ်သွားချင် သေးလဲ . . . အခမဲ့အနှစ် လိုက်ပိုပြုပေးမယ် . . . ”

“ကောင်းပါပြီတဲ့ပျော့ . . . ခန့်မှန်းအချိန် မွန်းလွှဲနှစ်နာရီ လောက် လာကြိုလာစောင့်ပေါ့။ အစဉ်းအဝေး စောပြီးလည်း ဦး စောင့်နေမယ်။ တွေ့ကြတဲ့အခါ အချိန်ပိုသမျှမှာ အချိန်ရ သလောက် “ဦး” ကိုယ်တိုင် ကြံတွေ့ခဲ့ရတဲ့ စက်တပ်ယာဉ်တွေနဲ့ မတော်တဆ အန္တရာယ်ကြံ့ခဲ့ရမှုတွေထဲက အမှတ်တရအချို့ ပြောပြမယ် . . . ”

“ဝမ်းသာလိုက်တာ . . . လေးလေးရာ”

“ဒါနဲ့နေပါဦး မောင့်နာမည်က . . . ”

“ကျွန်တော် နာမည်က “မောင်မောင်”ပါ။ ဒါပေမယ့် နေပြည်တော် (ပျော်းမနား) မှာတော့ “အမေ့ကိုချုစ်တဲ့ အမေ တူသား ကယ်ရီသမားလေး” ဆို ပိုပြီးသိကြပါတယ် လေးလေး”

ကျွန်တော်ကလည်း ကျွန်တော်ခဲ့လိပ်စာကပ်လေး ကမ်းပေးလိုက်မိသည်။

ရွှေနေချုပ်ရုံး အရာရှိရိပ်သာရှိရာသို့ ခရီးဆက်ကြတော့ “အမေတ္တသား”မောင်မောင်ရဲ့ ဆိုင်ကယ်စက်ရှိနိုင်က သဘာဝလေကို အေးအေးလူလူရှုပြီး သဘာဝအလူတွေ ရှုခင်းတွေကို လေလာရေးထွက်ခဲ့ရသည့်နှယ် ရှိလှသည်။ လမ်းကကောင်းမောင်းပုံကည်သာ သာယာတဲ့ နေပြည်တော် မျှော်မဆုံး အားလုံးလှုနေပါရွှေ။

ယနေ့ကမ္မာပေါ်တွင် မော်တော်ယာဉ် သုံးစွဲသူများ တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာလျက်ရှိရာ ယာဉ် မတော်တဆမူးကြောင့် လူသားတို့၏ အသက်ဆုံးရှိများ ထိခိုက် ဒက်ရာ ပြင်းထန်စွာရရှိပြီး မသန်မစွမ်းဘဝ ရောက်ရှိသွားသူ များ၊ ပုဂ္ဂလိကပိုင် ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းများ ပျက်စီးဆုံးရှိမှ ဖြစ်ပွားလျက်ရှိသည်ကို နေ့စဉ်နှင့်အမျှ ကြံးတွေ့ကြားသိနေကြ ရမည် ထင်ပါသည်။

လူသားတို့အနေဖြင့် ရွှေတံတရက်ထိတ်လန့် ခြောက်ခြားဖွယ် ကြောက်ရှုံးဖွယ်ဖြစ်ပ်ပျော်များ တွေ့ကြံးကြားသိရတဲ့ အခါ တုန်လှပ်ခြောက်ခြားမှုများ ဖြစ်ပေါ်ပြီး စီးရိမ်ထိတ်လန့်မှ ဖြစ်တတ်ကြပါသည်။

ကမ္မာပေါ်တွင် ထိတ်လန့်ကြောက်ရှုံးဖွယ် ဖြစ်ပ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပ်ပျော်များစွာ ရှိကြောင်းတွေ ရှိရပါသည်။ ထို အပြင် လေယာဉ် (၁) စီးပျက်ကျပါက လူ (၄၀၀) ခန့် သေဆုံး

နိုင်ပြီး လေယာဉ် (၁၀) စီးပျက်ပါက လူ (၄၀၀၀) ခန့်သာ သေဆုံးနိုင်ပါသည်။ ထိုသို့ လေယာဉ် (၃) စီး၊ (၄) စီး ဆက်တိုက်ပျက်ကျနေပါက လူများကြောက်ရှုံးပြီး လေယာဉ်မစီးရဲ့ မစီးပုံးဖြစ်လာကြမည်ဖြစ်ပါသည်။

အဆိုပါဖြစ်ပ်ပျော်များသည် နေ့စဉ်နှင့်အမျှ ဖြစ်ပွားခြင်း မဟုတ်ဘဲ တဒ်ဂုံးဖြစ်ပွားခဲ့သည့် ဖြစ်ပ်ပျော်များသာဖြစ်ကြပါသည်။

အမှန်တကယ် ထိတ်လန့်ကြောက်ရှုံးဖွယ် ကောင်းလှသည်မှာ ယာဉ်မတော်တဆမူးကြောင့် လူအများအပြား သေဆုံးရသည့်ဖြစ်ပ်များပင် ဖြစ်ပါသည်။ ကမ္မာပေါ်တွင် ယာဉ်မတော်တဆဖြစ်မှုများကြောင့် ၂၀၀၄ ခုနှစ် ကမ္မာ့ကျွန်းမာရေး သဝက်လွှာအရ ၂၀၀၂ ခုနှစ်တွင် လူဦးရေ (၁ ဒသမ ၂၂) သန်း ခန့်အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး (၂၃) သန်းခန့် ဒက်ရာအနာတရဖြစ်ခဲ့ပါသည်။

တစ်ကမ္မာလုံးအနေဖြင့် ယာဉ်မတော်တဆမူးကြောင့် သေဆုံးသူဦးရေမှာ တစ်နေ့လျှင် ပူးမံးမှု (၃၀၀၀) ကျော်နှင့် ထိခိုက်ဒက်ရာရသူ (၆) သောင်းနီးပါးရှိပါသည်။ ကမ္မာနဲ့ချိပြီး ထိခိုက်သေကြံဒက်ရာရရှိသူ ကိန်းဂဏန်းကို မသိရှိသွားက ထိတ်လန့်ရကောင်းမှုန်း မသိကြပါ။

ယနေ့ခေါတ်သည် KNOWLEDGEAGE ပညာခေါတ်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် လူသားအားလုံး လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် မည်သို့သွားလာရမည် မည်သို့ရှောင်ကြည်သင့်သည် စသည့်ရှောင်ရန် ဆောင်ရန်

အချက်များကို ကလေးငယ်ဘဝမှုစဉ် ယာဉ်လမ်း အသံဃားပြု
သော ပြည်သူ့အားလုံး သိရှိလိုက်နာတတ်ရန် လိုအပ်လာပါ
သည်။

ယာဉ်အန္တရာယ် ကင်းရှုင်းစေရေး၊ လူသားစွမ်းအား
အရင်းအမြစ် မဆုံးရှုံးစေရေးအတွက် ကလေးလူငယ် လူကြီး
လူငယ်မကျန် ယာဉ်အန္တရာယ်ကိုသိရှိကာ ယာဉ်စည်းကမ်း
လမ်းစည်းကမ်းများကို လိုက်နာတတ်သည့် အလေ့အကျင့်ရရှိ
လာစေရန်နှင့် အလေ့အထ အမှုအကျင့်ကောင်းများ ရရှိစေရန်
မီဒီယာနည်းများဖြစ်စေ၊ ဆရာ၊ ဆရာမများက တဆင့်ဖြစ်စေ
အသိပညာပေးရန် လိုအပ်လှပါသည်။

အခိုကတင်ပြလိုသည့်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
လိုက်နာကြရာတွင် ယာဉ်ဖြစ်စေ၊ ယာဉ်အသံဃားပြုသူဖြစ်စေ၊ ယာဉ်
မောင်းဖြစ်စေ၊ လမ်းအသံဃားပြုသူဖြစ်စေ၊ အထူးသတိမှုကြရန်
လိုအပ်ပါသည်။ သတိမှုလျှင် ဂူမမြင်နိုင်၊ သတိမှုလျှင် မြှေကိုပင်
မြင်နိုင်ပါသည်။ ထို့အတူ ယာဉ်လမ်းအသံဃားပြုသူမှုန်သမျှ
မည်သည့်အမှားကိုမျှ မကျိုးလွန်မိစေဖို့ အထူးဂရုပြုကြရမည်
ဖြစ်ပါသည်။

“ဟိုမှာ ကျွဲ့တွေ ကျွဲ့တွေ...ဘပ်မှာလဲ”

ကျွန်တော့ဘဝ ကျွန်တော့အတွေ့အကြံအရ အကြော်စုံလုပ်ငန်း ကျွမ်းကျင်သည်။ ဝါးဓနီ၊ ဝါးထရံလုပ်ငန်း နားလည်သည်။ ပဲပင်ပေါက်၊ ပဲပြား၊ ခေါက်ဆွဲ၊ ဘဲဥရောင်းတတ်ပါသည်။

ကျွန်တော့အသက် (၁၈) နှစ် (၁၉) နှစ်သားအရွယ်တွင် ထိုအတွေ့အကြံများသည် ကျွန်တော့အတွက် ထူးခြားကြီးမားသော အတွေ့အကြံများဟုပင် ထင်ခဲ့မိပါသည်။ အမေ မူဆိုးမကြီးနှင့်အတူ အကြော်စုံရောင်းခဲ့သည်မှာ ကျွန်တော် မွေးစမှုတွက်လျှင် (၁၈) နှစ် ရှိဖြို့ဖြစ်ပါသည်။ သုံးဆယ်မြို့ကို သောင်းကျွန်းသူများ နှိပ်စက်သဖြင့် ရန်ကုန်တက်လာသည့် အမေနှင့် ကျွန်တော်တို့ မောင်နှုန်းသုံးသီးအား အမေမှအစ်ကိုကြီးခြီးလှအုန်းမှ စားဝတ်နေရေး ယာယိအားဖြင့် အဆင်ပြေစေရန် သမိုင်းကုလားကျောင်းစျေးလဲတွင် ပဲပင်ပေါက်၊ ပဲပြား၊ ခေါက်ဆွဲ၊ ဘဲဥရောင်းသော တရာ်ကြီးဆိုင် လုပ်သားဘဝမှ ၁၉၆၀ ခုနှစ် မရမ်းကုန်းမြို့နယ် တံတားကလေးကုန်းတွင် ကျင်းပသည့် ကြံ့ခိုင်ရေးပွဲတော်တွင် ပုံကျစျေးတန်း၌ အကြော်ဆက်ရောင်းသဖြင့် အကြော်စုံသည်ဘဝ ပြန်ရောက်ခဲ့ပြန်သည်။

ဝါးခေါင်းလက် ပမဏံး နလုံးမှ နင့် ကိုယ်တွေ့ပြစ်ရပ်များ ၃၇

အကြော်စုံရောင်းနေစဉ် သုံးဆယ်မြို့မှ ဝါးကုန်သည် ဦးအေး (အမေတို့ စီးပွားရေးကောင်းစဉ်က စောင့်ရွောက်ခဲ့သဖြင့် ချမ်းသာ ကြွယ်ဝလာသူ)က ပြန်လည်ကျေးလူးဆပ်သော အားဖြင့် ကျွန်တော့အား ဝါးကုန်သည်လုပ်ငန်းတွင် ကျောင်းပိတ်ရက်များ၌ လုပ်ကိုင်စေသဖြင့် ဝါးလုပ်ငန်းတွင် ကျွမ်းကျင်ခဲ့ရသည်။ သို့သော အမှတ်မထင်။

“ကိုစိုးထိုက်ရဲ့ကျောက်ကို နောက်ဆုံးစွဲး ဘယ် လောက် ဖြတ်တယ်ဆိုတဲ့ စျေးသိချင်လိုပါ”ဟုဆိုကာ လူရည်သန့်သန့် ပုဂ္ဂိုလ် (၃) ဦးသည် ကျွန်တော့အိမ်သို့ ရောက်ရှုမေးမြန်းလာသဖြင့် ကျွန်တော့မှာ ဘာပြန်ပြောရမည် မသိအောင်ဖြစ်ခဲ့ရသည်။

ကျွန်တော် သုံးဆယ်မြို့တွင် နေစဉ်က သဲထဲမှ ကျောက်ကို တွေ့ဖူးသည်။ ကျွန်တော်တို့ အိမ်ရှေ့သည် ကတ္တရာလမ်းဖြစ်သဖြင့် ကျောက်ခဲ့တွေ့ဖူးသည်။ အဆိုပါ ကျောက်များလည်း အရောင်းအဝယ် မလုပ်ဖူးခဲ့ပါ။ ဘာစျေးမှ ဖြတ်ရန်လည်း အစီအစဉ်မရှိခဲ့ပါ။ သိုပါ၍။

“အစ်ကိုတို့ပြောတဲ့ ကျောက်ဆိုတာ ကျွန်တော် ဘာမှ မသိပါဘူး”ဟု ဖြေလိုက်မိသည်မို့။

“ဟာ ကိုစိုးထိုက်ကလည်း ကျွန်တော်တို့ ကိုသိန်းတင်နဲ့ အတူ ကိုစိုးထိုက်တို့ ရေစည်ပိုင်းနားက လာယူသွားတာလေ”

ဟုတ်ပြီ ကျွန်တော် ကျောင်းသွားနေစဉ် ကျွန်တော့ အိမ်ရေစည်နားတွင် ကျွန်တော့သူငယ်ချင်း ကိုသိန်းတင် ကျောက်တဲ့

တစ်တုံး လာထားသွားသည်ကို သတိရလိုက်မိသည်။ ဘယ် အချိန်က ပြန်ယူသွားသည်ကိုပင် ကျွန်တော်သတိမထားမိလိုက် ပါ။ ကျွန်တော်တို့ ရေစည်သည် သုံးရေ၊ ချိုးရေအဖြစ် သုံးသော ရေစည်ဖြစ်သဖြင့် အဆိုပါ ကျောက်တုံး ကျောက်ခဲသည်လည်း ရေနှင့်သဲ၊ ဖုန်၊ ရွှေ့တို့ဖြင့် ပေကျော်သည် တန်ဖိုးရှိသော ကျောက် ဟု လုံးဝအထင်မရှိခဲပါ။ ယခုတော့ ‘ဖြတ်စွေး’ ပင် မေးလာပြီးမိ ကျွန်တော် အဲ့ထွေနေမိသည်မှလွှဲ၍ ဘာမှမသိဟုပင် ဖြလိုက် မိပါသည်။



အမှတ်မထင် ကျွန်တော်အကြော်ရောင်းပြီးအပြင် ည (၂) နာရီလောက် ရေချိုးနေစဉ် ဂျစ်ကားတစ်စင်းသည် ကျွန်တော့ အိမ်ရှေ့အထိ ရောက်ရှိရပ်တန်ပြီးသည်နှင့်။ . . .

“ကိုစိုးထိုက် ရေချိုးပြီး အဝတ်အစားလဲပါ။ ပဲခူး (ပဂ္ဂိုး) ကို သွားရအောင် ကိုစိုးထိုက်ပါမှ ကောင်မလေးတွေ အိမ်မှာ တည်းရမှာပျု” ဟု ကျိုက်ထိုသားဖြစ်သည့် ကိုသိန်းတင်က မွန်သံ ပဲပြီး ပြောသည်။

“ကိုစိုးထိုက်ပါမှ ကောင်မလေးတွေအိမ်မှာ တည်းရမှာပျု” ဟူသော စကားသည် ထူးခြားနေပါသည်။ ကိုသိန်းတင် ဘာရည်ရွယ်ချက်နဲ့ ပြောသည်ကို ကျွန်တော် ခန့်မှန်းမိပါသည်။ ကျောင်းနေဖက် သူငယ်ချင်း လူပျိုးပေါက်တွေက ကျွန်တော့ ကို . . .

တီးချောင်းလက် ပမာဏံး နလုံးမှ နင့် ကိုယ်တွေ့ပြစ်ရပ်များ

၃၉

“သိပ်စွဲတဲ့ ကောင်” ဟု ပြောလေ့ရှိသည်။ စကြာ နောက် ကြတာ ဖြစ်ပါသည်။ ကျွန်တော်သည် ယောက်ကျားကောင်း အရည် အချင်းနှင့် ပြည့်စုံသောသူမဟုတ်၊ ဗလဝါးတန်မပြည့်၊ ရပ်က ဆုံးဆုံး၊ လူကပိုင်ပိုင် အသားက မွဲခြောက်ခြောက်၊ အသံက ပြာတာတာ ကျွန်းမာရေးက ခြေခြားသူဖြစ်ပါသည်။ အဘယ်မှာ ‘စွဲတဲ့ ကောင်’ ဖြစ်နိုင်ပါမည်နည်း။

ပြောစရာတော့ ရှိသည်။ ကျွန်တော့သူငယ်ချင်းများမှာ လူပျို့စိတ်ဖြင့် ပိုးကြပန်းကြတဲ့ မိန်းကလေးတိုင်းက သူတို့ကို ပြန်မချစ်ကြသော်လည်း ကျွန်တော်နှင့်တော့ မောင်ရင်းနှုံးမလို ခင်သွားကြတာ များသည်။ ဤသည်ကို ရည်ညွှန်းကြဟန်တူပါ သည်။

သူတို့က ပိုးကြပန်းကြ ချစ်သူရှာကြခြင်း ဖြစ်သည်။ ကျွန်တော်က ချစ်သူမရှာ မိတ်ဆွေရှာသည်။ ထိုကြောင့် လည်း မိန်းကလေးရှင် မိဘများက ကျွန်တော့ကို ယုံသည်။ သူတို့သမီးကို အပ်သည်။ ကျွန်တော်ကလည်း မောင်နှုံးမလို စောင့်ရှောက်သည်။ ယခု ကိုသိန်းတင် ပဲခူးကိုခေါ်သည်။ ကျွန်တော့သူငယ်ချင်း မမလေးများ အိမ်တည်းခိုလိုဟန်ရှိသည်။

“ကိုစိုးထိုက် အမေတ္တားကို ကျွန်တော် ခွင့်တောင်းပါမယ်” ဟု ကိုသိန်းတင်က ထပ်ပြောသဖြင့် အမေ့ကို ခွင့်တောင်းကာ ဘုရားကန်တော့ အမေ့ကို ကန်တော့ပြီး ည (ဂုံး၁၅)နာရီ ရန်ကုန်မှ စထွက်ဖြစ်ကြသည်။



ကျွန်တော်တို့ ဂျွဲကားသည် အသစ်စက်စက် မဟုတ်သော်လည်း ဆေးအသစ် အင်ဂျင်ကိုင်ပြီး အသစ်ဖြစ်နိုင်ပါသည်။ အဖြူရောင် ဂျွဲကားလေးသည် အလွန်မြန်သည်။ ခေါင်းခန်းတွင် ယာဉ်မောင်း၊ အလယ်တွင် ကိုသိန်းတင်၊ ညာဘက်တွင် ကျွန်တော်ဖြစ်ပါသည်။

နောက်ခန်းတွင် ကိုသိန်းတင် သူငယ်ချင်း တောင်ဥက္ကလာ အုပ်စုမှ သုံးယောက်၊ ကျွန်တော်သူငယ်ချင်း တံတားကလေးမှ သုံးယောက်၊ စုစုပေါင်း ကိုးယောက်ဖြစ်သည်။ ယာဉ်မောင်းက အမောင်းကျမ်းပါသည်။ ကိုသိန်းတင်လည်း ကျမ်းသည်။ ကျွန်တော်လည်း လိုင်စင်မရှိ ယာဉ်မောင်းတတ်သူ ဖြစ်ပါသည်။

ကိုသိန်းတင် သူငယ်ချင်း ယာဉ်မောင်း ကိုစန်းမြင့်သည် စက်ပြင်ဆရာဟုလည်း သိရသဖြင့် လမ်းခရီးအတွက် မပူရ။ သို့သော် ယာဉ်မောင်းနှင့် မိုင်များလွန်းသည်ဟု ထင်ပါသည်။ စက်ပြင်ဆရာဟုသော စိတ်ကြီးဝင်နေပုံရသည်။

လူည်းကူးတံတားအတက် အရှိန်ပြင်းပြင်းနှင့် မောင်းလာသည့် ကားကို ဘရိတ်ဆောင့်အုပ်လိုက်သဖြင့် သတိထားကြည့်လိုက်တော့ သံချောင်းတွေတင်လာသော ကားနောက်ဘက် သံချောင်းအစွန်းများ အောက်ဘက်သို့ ကျွန်တော်တို့ ဂျွဲကား ခေါင်းပိုင်းရောက်နေတော့သည်။ ရှေ့သုံးပေလောက် တိုးလိုက်လျှင် ဂျွဲကားပေါ်ပါ လူအားလုံး သံချောင်းများ တံ့ထိုတိုးပြီးသား ဖြစ်သွားနိုင်သည်။ သည်းထိတ် ရင့်ဖိပင်။

ကျွန်တော်တို့ ဂျွဲကားသည် အရှိန်ပြင်းစွာဖြင့် မောင်းခဲ့

ကြသည်။ အင်းတကော်အကျော် တော့ရိပ်ကျသော နေရာတစ်ခုတွင် ကျွန်တော်တို့၏ ဂျွဲကားမှန်တစ်ချပ်လုံး သကြံန်ရေးအပက်ခံရသလို ဖြစ်သွားသဖြင့် ကားရပ်ပြီး ဆင်းကြည့်ရာ မှန်တစ်ချပ်လုံး သွေးများပေကျော်နေတော့သည်။ ညင့်က်တစ်ကောင်အား အရှိန်နှင့် တိုက်မိခြင်းပင် ဖြစ်လိမ့်မည်ဟု တွေးကာသန်ရှင်းရေးပြုလုပ်ပြီး ဆက်မောင်းခဲ့ကြသည်။

ပဲခူးမြို့၊ ဆံတော်တွင်းလမ်းရှိ အပျိုကြီး မကြည်ဝင်း အိမ်သို့ရောက်တော့ မကြည်ဝင်းအမ ဒေါ်အေးကျင့်နှင့် အစ်ကိုဖြစ်သူ ကိုအောင်သိန်းတို့မှ ကြိုကြိုသည်။

မကြည်ဝင်းနှင့် မကြည်ဝင်းတို့ သူငယ်ချင်း မမ (၁၀)ဦးပဲခူး 'ညွှန်'ရုပ်ရှင်တွင် 'ရွှေချည်ငွေချည် တန်းပါလို့' ရုပ်ရှင် ည (ဇူး၃၀) နာရီပဲ သွားကြည့်ကြသည်ဟု သိရသဖြင့် နာရီကြည့်ရာ ည (ဇူး၀၅) နာရီသာ ရှိသေးသဖြင့် ရုပ်ရှင်ရုံးကို လိုက်ပြီးခေါ်သည်။ မကြည်ဝင်း ပြန်လိုက်လာလျှင်ပင် ညစာကိစ္စ ယနေ့ညာတည်းခိုရေးကိစ္စ အဆင်ပြေနိုင်ပါသည်။ သို့သော် ပဲခူးသူ မမ (၁၀)ဦးစလုံး သူတို့ အလွန်ကြည့်ချင်သော ရုပ်ရှင်ကားကို မကြည့်တော့သဲ မကြည်ဝင်းအိမ်သို့လိုက်ခဲ့ပြီး ညစာချက်ပြုတော့ပြီးမှ မိမိအိမ်မိမိပြန်ကြသည်။ ကျွန်တော်ကိုခင်၍ ကျွန်တော်မျက်နှာသွားနှုံး၍ လည်း ဖြစ်တန်ရာပါသည်။



မနေ့ညာက မကြည်ဝင်းတို့အိမ်မှာ အဆင်ပြေသလို အိပ်ကြတော့ ကျွန်တော်နှင့် ကိုသိန်းတင် အတူအိပ်ရသည်။

အိပ်ရာထဲ ရောက်မှ ကိုသိန်းတင်ကို ကျွန်တော်က-
“ပဲခူးကို ဘာလာလုပ်တာလ”ဟု မေးကြည့်တော့-

“ဒီညနေပိုင်းက ကိုစိုးထိုက်အိမ် ရေစည်နားမှာ ခေတ္တ
ထားခဲ့တဲ့ ကျောက်အရောင်းအဝယ် ဖြစ်ကြတယ်။ ကျွန်တော်က
ပွဲခပဲ ရတာပါ”

“ပွဲခ ဘယ်လောက်ရသလ”လို့ စပ်စုမိလိုက်တော့။ . . .

“ဒီဂျာစိန္တ်ကားတစ်စီးရလိုက်တာ ဒီဂျာစိန္တ်ကားကို ပဲခူးအထိ
အသွားအပြန်မောင်းကြည့် မကြိုက်ရင် ငွေသားတစ်သောင်း
ပေးမယ် ကြိုက်ရင် ဂျာစိန္တ်ကားအပိုင်ယူဆိုလို ဒီပဲခူးကို လာကြည့်
တာ”ဟု ကိုသိန်းတင်က ရှင်းပြသည်။

ကျွန်တော် ဘာမျှနားမလည်သောကိစ္စမြှုံး ဆက်မမေး
တော့ပါ။ သို့သော် ကျွန်တော်တို့အုပ်စုတဲ့တွင် နံနက် (၈)နာရီ
နံနက် (၉:၀၀)နာရီ ရုံးတက်ရမည့်သူများရှိသလို ကျွန်တော်
ကိုယ်တိုင် နံနက် (၈)နာရီမှ (၁၁)နာရီထိ အကြော်ရောင်းပြီး
(၁၂)နာရီကျောင်း တက်ရမည်။ ပဲခူးမှ နံနက် (၅)နာရီ ပြန်
ထွက်မှ အားလုံးအဆင်ပြေမည်မြှုံး ယနေ့နံနက် (၄)နာရီတွင်
အားလုံးအိပ်ရာထဲကြသည်။

အေဒီ ဒေါ်အေးကျင် မကြည်ဝင်းနှင့် ကိုအောင်သိန်း
တို့မှ ကောက်ညှင်း ထမင်းနှင့် ငါးခြားကြော်ကြော် ကြွေးသည်ကို
စားကြသည်။ စားသောက်ပြီး ရန်ကုန်ပြန်ရန် ကားပေါ်သို့ အချို့
ရောက်နေကြပြီး ကျွန်တော်ကတော့ ဘုရားဝတ်ချုပြုးသည်နှင့်

အေဒီ ဒေါ်အေးကျင်အား ဆက်လက်ကန်တော့သည်။ အေဒီ
ဒေါ်အေးကျင်ကလည်း ဆုပေးသည်။

ထိုအချို့နှင့် ကိုသိန်းတို့တစ်ဖွဲ့လုံးက လျှောင်ပြီး ပြီးကြ
သည်။ ဘယ်လို့ရည်ရွယ်ချက်ဖြင့် ပြီးသည်ကို ကျွန်တော်ရိပ်မိ
ပါသည်။ ကျွန်တော်အကျင့်ကလည်း မိမိအိမ်ကထွက် အမေ့ကို
တစ်ရပ်တစ်ကျော်မှုပြန်လျင် မိမိတည်းခိုရာ အိမ်အကြီးအကဲ
များကို အမြှေကန်တော့လေ့ရှိသည်။ အလေ့အကျင့် တစ်ခုလို
ဖြစ်နေပါသည်။

နံနက် (၄:၅၀)နာရီ မကြည်ကြည်ဝင်းတို့အိမ်မှ အထွက်
လမ်းထိပ်တွင် ရွှေမော်ဘေးတော်တို့ အရှက်ဆွမ်းကပ်
ချိန်နှင့် ဆုံးသဖြင့် ကျွန်တော်က ဝင်ရောက်ဖူးမြော်ရန် တောင်းဆို
ရာ ကိုသိန်းတင်တို့က ဘုရားပေါ် သိပ်မတက်ချင်၍ ကျွန်တော်
တစ်ဦးတည်း အမြန်တက်ပြီး ဘုရားဖူးကာ အပြေးဆင်းလာခဲ့
သည်။

ပဲခူးမှ နံနက် (၅:၀၀)နာရီလောက်တွင် ပြန်ထွက်ခဲ့ကြ
သည်။ ကားပေါ်တွင် အလာတုန်းကအတိုင်း စီးခဲ့ကြသည်။
ကျွန်တော်က ညာဖက် ခြေထောက်အား ဂျာစိန္တ်ကား၏ရှေ့သီး
သီးဖူးပေါ် တင်ယားလေ့ရှိသည်။ အင်းတကော်မြှုံးရောက်သော
အခါ နွားနှုံးကောင်းသည်ဆိုသဖြင့် နွားနှုံးသောက်ကြသည်။
ကားပြန် ထွက်မည်လုပ်တော့ ကိုသိန်းတင်က-

“ကိုစိုးထိုက် အလယ်မှာစီးပါလား ကျွန်တော်အပြင်ဖက်
က စီးချင်လို့”ဟု ပြောပါသည်။ ကိုသိန်းတင်က ကားပိုင်ရှုံး

ဖြစ်သလို ရွှေဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်ပါသည်။ သူ့ဆန္ဒကို ကျွန်တော်လိုက်လျော့ပါမည်။

ကျွန်တော်တို့ စီးလာသော ဂျစ်ကားသည် ပုံမှန်နှင့် ထက်သာလွန်သော အရှိန်ပြင်းပြင်းဖြင့် မောင်းလာခြင်းဖြစ်ပါသည်။ မြန်လွန်းသောနှင့်းဖြင့် မောင်းနေစဉ် ပဲခွဲးဖက်မှုအလာ လှည်းကူး မြို့တွင်း မဝင်မိ တစ်မိုင်ခန်း အကွားလောက်တွင် လမ်းပြုပြင်ရေး အဆောက်အအုံတစ်ခုရှိသည်။ ထိုအဆောက်အအုံကို အဝေးမှ မြင်ရသလို ရန်ကုန်မဏ္ဍာလေး (ပဲခွဲး) ကားလမ်းသည် များသော အားဖြင့် ဖြောင့်ဖြူးပါသည်။ မျက်စီမြင်ကွင်း ရှင်းပါသည်။ ကျွန်တော်နှင့်အတူ ကားပေါ်ပါ အခြားရှစ်ဦးမှ တစ်ပြိုင်တည်း တစ်သံတည်းဆိုသလို။ . . .

“ဟိုမှာ ဟိုမှာ ကွဲတွေ ကွဲတွေ” ဟု အော်ပြောသဖြင့် . . .

“ဘယ်မှာလ” ဟုမေးလိုက်မိသည်နှင့် တစ်ပြိုင်တည်း ကားမှာ ကားညာဘက်သို့ တိမ်းစောင်းလျက် ကားလမ်းနှင့် ပွတ်တိုက်သွားပြီး ကုလ္ပာလုပ်ပင်ကြီးအား တိုက်မလို ဖြစ်သွား ကာ . . .

“ဒုန်း ဒုန်း ဒုန်း” ဟူသော အသံကြားလိုက်သည်။ ကျွန်တော်တို့ ရှစ်ကားမှာ ကားလမ်းအလယ်တွင် ကားဘီးလေး လုံးစလုံး ဖိုးပေါ်ထောင်နေပြီဖြစ်သည်။ ကျွန်တော်သတိရတော့ ကားအမိုးကိုင်းတန်းပေါ်တွင် ကျွန်တော်ရောက်နေသည်။ အခြားလူများ မရှိကြတော့။ ကျွန်တော်တို့ ရှစ်ကားလမ်းလယ်မှာ မောက်နေသဖြင့် စစ်ကားကြီးပေါ်ပါ အမျိုးသမီးများ အော်ဟစ်

နေသံများကြောင့် လယ်ထဲမှ လယ်သမားများ ရောက်ရှိလာပြီး ကားကို ပိုင်းထောင်ပေးကာ လမ်းဘေးရွှေ့ပေးကြသည်။ လူနာ များအား စစ်ကားပေါ်တင်ပြီး လှည်းကူးဆေးရုံသို့ ပေးပို့ကြရသည်။

ကားပေါ်ပါ ကိုးဦးအနက် ကျွန်တော်တစ်ဦးသာ ပွုန်းပဲ ဒက်ရာရဲ့သည်။ ကျွန်တော်နှင့် နေရာချင်းလဲစီးသည့် ကိုသိန်းတင်ခမြာ ကားနှင့် လမ်းပွတ်ဆဲသွားစဉ် ခြေသလုံးသား ပြတ်ကျကျန်ခဲ့သဖြင့် ပေါင်သားလိုးကာ အစားထိုး ကုသခဲ့ကြရသည်။ ယနေ့အထိ အသက်ရှင် နေထိုင်ရသော်လည်း ခြေသလုံးဒက်ရာ ကတော့ သေရာရှင်ရာပါခဲ့ပြီဖြစ်သည်။ (မဆင်မခြင် ပိုင်နှုန်း ပို့မောင်းသည့် ပြစ်ဒက်ဟုဆိုရလေမည်လားမသိ)

မှတ်ချက်။

။ အဆိုပါ ကားမောက်နေရာသည် မကြာခဏ လူစားလဲတတ်သည်ဟု ဒေသခံအချိုက ယုံကြည်နေကြသည်။ ကျွန်တော်တို့ကား မောက်စဉ်က ကုညိုခဲ့သော စစ်ကားပေါ်မှ ယာဉ်မောင်းဆရာနှင့် အမျိုးသမီးများ၊ တောင်သူဦးကြီးများ၊ ဝပ်ရွှေ့ဆရာ ဦးသောင်းနှင့် လှည်းကူးဆေးရုံမှ တာဝန်ရှိသူများအား ကြုံစာစုံဖြင့် မှတ်တမ်းပြု ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

ထာဉ်ဓမ္မာဝ်းမကျွမ်း စရိုးသည်လွှမ်းပေါ်ရာ

(၁၇-၁-၂၀၀၀) နေ့ မွန်းလွှဲ (၆:၃၀) နာရီအချိန်တွင်
ပခုက္ကာ||ပညာရေးကောလိပ်ရောက်ပြီး တစ်ညာတာ အနားယူ
(၁၆-၂-၂၀၀၀) လေ့လာရေးခရီးထွက် ဘုရားစုံဖူး၊

(၁၇-၁-၂၀၀၀)နေ့ ဆုပေးပွဲတက်ရောက်ကြပြီး ဆုပေး
ပွဲပြီးသည်နှင့် ကျွန်တော်တို့အဖွဲ့သည်လည်း အဆောင်ကို
ပြန်ကာ နေ့လည်စာ စားဖြစ်ကြသည်။

ကျွန်တော်တို့ နေ့လည်စာစားနေသည့် ပညာရေးကောလိပ်
စားသောက်ဆောင်သို့ ဦးလေးအုံး (ပခုက္ကာ||ဦးအုံးဖော်)သည်
ဘေးတစ်ဖက် တစ်ချက်မှ လူတစ်ဦးစီတွဲလျက် ရောက်ရှိလာ
သည်။

နည့်သည်များ ပြန်ကြမည်မို့ တစ်ဦးချင်း လိုက်လုံး
နှုတ်ဆက်သည်။ ဦးလေးအုံး၏ ပင်ကိုယ်သံကိုက ဝရှုဏာသံလို
မျိုး (သို့) ထူးခြားသံလိုမျိုး ဖြစ်သဖြင့် ကျွန်တော်တို့အားလုံး
ဦးလေးအုံး၏ နှုတ်ဆက်စကားသံကြားသူတိုင်း ကိုယ့်အမိအဖာ
အဘိုးအဘွားအရင်းနှင့် ခွဲခွာရတော့မလို ခံစားရသဖြင့်
ဝမ်းနည်းမိသလို ဖြစ်ကြသည်။

စားသောက်ပြီးသူအားလုံး အပြန်ခရီးအတွက် သတ်မှတ်
ယာဉ်၊ သတ်မှတ်ထိုင်ခံတွင် နေရာယူထားကြပြီးဖြစ်သည်။
ဦးလေးအုံးက ကားထွက်ရန် ဟန်ပြင်နေဆဲ ယာဉ်တစ်စီးချင်း
ပေါ်တက်ပြီး နှုတ်ဆက်ပြန်သည်။ ဦးလေးအုံးက ထိုမျှနှင့်
ကျွန်းပံ့မပေါ် မျက်ရည်မခိုင်သူတို့ မျက်ရည်ကြကြသည်။
များသောအားဖြင့် အမျိုးသမီးများဖြစ်သည်။

၁၃၆၁ ခုနှစ် ပြာသိုလဆန်း (၉)ရက် ၂၀၀၀ ပြည့်နှစ် နောက်ရှိလ (၁၄)ရက်

ပခုက္ကာ|| ဦးအုံးဖော်ပေးဆုနှင့် ပညာရည်ချွန်ဆုချီးမြင့်ပွဲသို့
ရန်ကုန်မြို့မှ စာပေပညာရှင်များ သီးသန့်လိုက်ပါ တက်ရောက်
ခွင့်ရရှိရေးအတွက် စီမံချက်ရေးဆွဲ၍ သက်ဆိုင်ရာသို့ တင်ပြရန်
တာဝန်ရှိသူများမှ ကျွန်တော်အား လမ်းညွှန်လာသဖြင့် စီမံချက်
ရေးဆွဲတင်ပြခဲ့ရာမှ ပခုက္ကာ||မြို့သို့ သွားရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်
သည်။

ယခုနှစ် (၁၉၉၉ ခုနှစ်အတွက် ပခုက္ကာ||ဦးအုံးဖော်
ဆုနှင့် ပညာရည်ချွန်ဆုပေးပွဲ)အား ပခုက္ကာ||မြို့တွင် (၁၇-၁-
၂၀၀၀)နေ့နှစ် ပြုလုပ်မည်ဖြစ်သဖြင့် တာဝန်ရှိသူများ ဆုရစာပေ
ပညာရှင်များ၊ ပညာရည်ချွန်ကြသည့် ကျောင်းသူ/သားများ၊
ဆုရရှိသူများအား ကြီးကြပ်သူများ၊ အထူးဖိတ်ကြားခံရသူများ
သည် (၁၄-၁-၂၀၀၀)နေ့ ညနေ (၆:၀၀)နာရီတွင် ရန်ကုန်မြို့မှ
စတင်ထွက်ခွာခဲ့ကြသည်။

ဦးလေးအုံက လမ်းခရီးတွင် အန္တရာယ်ကင်းစွာ ချောမောစွာဖြင့် မိမိလိုရာခရီးရောက်ပါစေဟု ဆုတောင်းပေးလိုက်သည်။ ဦးလေးအုံ၏ ဆုတောင်းပေးသံဃာလည်း ကျွန်တော်နားထဲမှာ ခွဲနေသည်။ စာပေအပေါ် အနာဂတ်လူသားတွေ အပေါ် အနာဂတ်နိုင်ငံတော်အပေါ် စေတနာပျိုးခင်းအဖြစ် စာပေရန်ပုံငွေစိုက်ပေးခဲ့သည်မှာ အောင်မြင်ဖြစ်ထွန်းလှပေသည်။

ကျွန်တော်တို့ ပခုက္ခာပညာရေးကောလိပ်မှ မွန်းလွှဲ (၁၂၀) နာရီတွင် စတင်ထွက်ခွာဖြစ်ကြသည်။

ပခုက္ခာပညာရေး ကောလိပ်မှုအထွက် တာဝန်ရှိသူများ၏ လက်ထွေ့ရမ်းနှုတ်ဆက်နေဟန်၊ အညာသံ၊ အညာဟန်နှင့် နှုတ်ဆက်နေပုံတို့ကိုလည်း မေ့နိုင်စရာမရှိတော့ပေါ်။

အချို့က ပခုက္ခာအက်ဆိပ်အထိ လိုက်ပို့ကြသည်။

အချို့က တစ်ဖက်ကမ်း လက်ပံခြေပေါ်ဆိပ်ကမ်းအထိပို့ပေးကြသည်။

အချို့က ပုဂံရွှေစည်းခုံဘုရားအထိ လိုက်ပို့ကြသည်။ ပုဂံပညာင်း ပြန်ဆက်မှ တာဝန်ရှိသူများကလည်း လက်ပံခြေပေါ်အထိ လာကြောနကြသည်။ စနစ်ယေားကျလှသည့် အစီအစဉ်များပင် ဖြစ်ပေသည်။

ကျွန်တော်တို့ လိုက်ပါလာသော ယာဉ်တန်း၊ ပုဂံဒေသကို ရောက်တော့ ညနေ(၃၄၀)နာရီရှိနေပြီ။ ရွှေစည်းခုံဘုရားကို စဝင်မည်လုပ်တော့

“၂၁ ရာစုအကြို လူထုအစည်းအဝေးနှင့် နှီးနှောဖလှယ်ပဲ”

ဟူသော ခန့်ညားထည်ဝါသည့် လမ်းဖြတ်မှု၏ဦးဆိုင်းဘုတ်ကြီးက ကြိုဆိုနေပေသည်။ ထိုဆိုင်းဘုတ်ကြီးအောက်မှ ကျွန်တော်တို့ ယာဉ်တန်းဖြတ်သန်းပြီး ရွှေစည်းခုံစောင်းတန်း အလယ်ပေါက်နေရာတွင် ယာဉ်ရပ်နားကာ ဘုရားဖူးကြသည်။

ဘုရားဖူးချို့ (၁၅) မိနစ်သာ ပေးနိုင်သည်။ ကြံတုန်းကြိုခိုက်ပြတိကို လေ့လာခွင့်ရစေရန် ပုဂံပညာင်းပြန်/ဆက်မှ စီစဉ်ပေးမှုဖြင့် ပြတိက်ပိတ်ချို့ ဆိုင်းငံပြီး လေ့လာခွင့်ရစေပါသည်။

ပြတိက်အတွင်းဝင်သည့်နှင့် ညနေ (၄၇၀) နာရီ ကား ပြန်ထွက်မည်ဖြစ်ကြောင်း အားလုံးကို သတိပေးလိုက်သည်။

အချို့က ပြတိက်ကို အကြိုမြှော်မြော်လေ့လာဖူးကြသည်။ ရောက်ဖူးကြသည်။ အချို့က အခုံမှုပင် တအုံတိမြော်ဖူးကြသည်။ ကြည့်ချုပ်မှု ရှုံးမှုမြော်နေကြသည်။ အချို့အချို့ အနည်းငယ်လုပ်းပြီး ပြတိက်ရွှေ့ အမှတ်တရဓာတ်ပုံရှိက်နေကြသည်။ ကျွန်တော်ကတော့ ပုဂံကို အရောက်များသဖြင့် ပြတိက်ကြီး၏ အရိပ်တစ်နေရာတွင် နားနေမိသည်။ ထိုအချို့တွင် ကျွန်တော်နားထဲသို့

“ကိုစိုးထိုက်-ကိုစိုးထိုက်”

ဟူသောခေါ်သပြင်းပြင်းရောက်လာသည်။ ထိုအသံသည်ဆရာ
ဦးကျော်အောင် အသဖြစ်ကြောင်း ကျွန်တော် သိပါသည်။
ဆရာ့အသံလာရာဆီသို့ ကျွန်တော်အရောက်သွားလိုက်ပါ
သည်။ ဆရာက

“ကိုစိုးထိုက်... ကျွန်တော်တို့ စာပေအဖွဲ့ဝင်တွေ
ပြုပြင်တဲ့ပုဂ္ဂိုလ်ရား အမှတ် (၇၆) ကို နေမကွယ်ခင် အရောက်
သွားရအောင် စီစဉ်ပါ။ ကိုစိုးထိုက်က ဒေသရင်းနှီးပြီးသားမို့
လမ်းပြပါ”ဟု

လမ်းညွှန်သဖြင့် ပြန်ကျော်သော ပရီသတ်ကို အမြန်
စုပြီး သတ်မှတ်ခါန် (၄၈၁၀) နာရီတွင် ကိုယ့်ကားကိုယ့်လူစစ်ပြီး
ထွက်ခဲ့ကြသည်။ ကျွန်တော်က ကား (၅) စီးလုံး လူစုံမစုံ လိုက်
မေးနေသဖြင့် ကိုယ့်ကားကိုယ် မစိစစ်မိ လမ်းပေါ်ကနေ

“စုံပြီလား”ဟု မေးရာ

“စုံပြီ”ဆို၍ ကျွန်တော်တို့ကား ရှုံးမှ နေရာယူထား
ပါဟု ပြောလိုက်သဖြင့် ကျွန်တော်လိုက်ပါရမည့်ကားသည်
ပြတိက်နှင့် ကိုက် (၁၀၀)လောက်အကွာ ဆီးပင် (၆၅ပင်) တစ်ပင်
အနားတွင် နေရာယူထားသည်။ နောက်ကားများ လာရောက်
တန်းစီးနှင့်ရန်စောင့်ရင်း ပို့ယူမှုးထွန်းရွှေ့နှင့် ကားပေါ်ပါ အမျိုးသား
သုံးလေးဦးတို့ ငယ်မူပြန်တော့သည်။

ဆီးသီးကောက်သူကောက်သည်။ အပင်လူပ်သူလူပ်ကြ
သည်။ ရသမျှဆီးသီးမျာ် စားကြသည်။ ဆီးသီးကလည်း
အမှတ်တရဖြစ်သည်။ အပင်တွင် ဝင်းမှည့်နေသည်က သွားရေ

ထိုလောက်သည်။ အသီးကလည်း ပေါ်သည်။ လူပ်ပေးသူ
လူပ်ပေးသဖြင့် ကောက်ယူသူပင် မနိုင်နိုင်။

အားရပါးရ ကောက်ကြပြီး ကားပေါ်ပါသူတို့အား မျှတ
ဝင်းပေးသည်။ အားလုံးကလည်း ရေဆေးဖို့ပင်မတွေးတော့
... ဆီးသီးလေးများအား လက်ကလေးနှင့် ဟိုပွဲတ် ဒီပွဲတ်
လုပ်ပြီး စားကြသည်။ မြေပေါ်မှ ကောက်လာသဖြင့် ကျွန်းမာရေး
ထိခိုက်နိုင်သည်ကိုပင် မတွေးကြတော့ ဆီးသီးကလည်း အမှတ်
တရဆီးသီးပင်။ အားရပါးရ စားလိုက်ကြတော့

“အားပါးပါး... ချဉ်စုံနေတာပဲ”ဟု အော်ကုန်ကြတော့
သည်။ အချိန်သည် ကျွန်တော်တို့အတွက် အရေးကြီးသည်။
ကျွန်တော်ကားပေါ်သို့ တက်လိုက်တော့။ .. တစ်ယောက်လို့
နေသည်။ ထိုသူက ဒေါ်တင်အေး (တင်လေးနှယ် -မေမြန်မာ)။

မြတ်စွာဘူးရား... ပြတိက်ကလည်း ကျွန်တော်တို့
အတွက် အထူးအခွင့်အရေးပေးပြီး အချိန်နောက်ဆုတ် ဖွင့်ပေး
ထားခြင်းဖြစ်သည်။ ကျွန်တော်တို့က ပြတိက်ကထွက်တာနှင့်
ပြတိက်ဝန်ထမ်းများက နောက်ကလိုက်ပိတ်နေပြီ။ ကျွန်တော်တို့
ယာဉ်တန်းအားလုံး ထွက်ရန်ပြင်နေသဖြင့် ပြတိက်ဝန်ထမ်းများ
က... ပြတိက်ကြီးကို ပိတ်ပြီးနေပြီ... ။

အပျို့ကြီးမမ ဒေါ်တင်အေး... တဝါဒထဲတွင် အပိတ်
မခံရဘဲ ပြတိက်ထဲတွင် ပိတ်မိနေပြီဆိုတာ ရိပ်မိသဖြင့်...
ကျွန်တော်မှာ ကိုက် (၁၀၀)လောက်ကို ပြန်ပြီးသွားပြီး ပြတိက်
တာဝန်ရှိသူများနှင့် ညီနှင့်ကာ ရှာဖွေရတော့သည်။

သူကတော့ တရားတွေရနေသည်လားမသိ။ ဗုဒ္ဓရှပ်ပွားတော်ရွှေတွင် တရားထိုင်နေဆဲ။ သူနာရီတွင် (၄၃၃၀) နာရီနှီးစက်ချုပြုး . . . တရားထိုင်နေသည်ဟု အဖြေားသည်။

သူ နာရီကပင် နှီးစက်မည်ရန် . . . နောက်ကျနေသည်လား။ ကျွန်တော်တို့နာရီတွေကပဲ မြန်နေသလား (ထို့မဟုတ်) ပုဂံဘုရား အမှတ် (၇၆၂)သို့ နေမဝင်မဲ အရောက်သွားချင်သော ဆန္ဒကပင် စောနော်လားမသိ။ ဒေါ်တင်အေးတစ်ယောက် ပြတိက်ထဲတွင် ပြတိက်စောင့်ဖြစ်ခဲ့မလို့ . . . ကံသီပေလို့။

လူပုံးအလယ် . . . ပြောကြစကြ နောက်ကြတော့ ဒေါ်တင်အေး ရှုက်နေလိုက်သည်မှာ အပြန်ခရီးတစ်ခုလုံးပင်။

ကျွန်တော်တို့ ပုဂံဘုရားအမှတ် (၇၆၂) သို့ ရောက်ရှိဖူးမြော်ကြပြီး ပရိတ်ရွှေတို့ ဂုဏ်တော်ပွားကြ ကန်တော့ကြသည်။ ကျွန်တော်တို့ စာပေအဖွဲ့ဝင်များ ပြုပြင်လျှိုဒ်နှီးထားသော ပုဂံဘုရားအမှတ် (၇၆၂)တွင် မူခိုးတစ်ဆောင်အား (စာရေးဆရာ မောင်ဟော) မိသားစုမှ တစ်ဦးတည်း ဒကာ အဖြစ် လျှိုဒ်နှီးထားသည်ကို တွေ့ရသည်။

ပုဂံဘုရားအမှတ် (၇၆၂) ဖူးမြော်ပြီး ပုဂံရောက်လျှင် အလိုတော်ပြည့်ရောက်သင့်တာပို့ . . . အလိုတော်ပြည့်ဘုရားသို့ ပို့ပေးကြသည်။ ၁၉၉၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့ အလိုတော်ပြည့်ဘုရားရွှေတွင် ရေပိတ်ဆောင်းမရှိ။ ယနေ့ တွေ့လိုက်ရသော ရေပိတ်ဆောင်းကြီးမှာ မြန်မာမှုလက်ရာအပြည့်နှင့် အံ့ဩဂုဏ်ယူဖွယ်ရာ တွေ့လိုက်ရသည်။

အလိုတော်ပြည့်ဘုရားတွင် အချိန်ဆွဲမနေဘဲ ညနေ (၅၃၃၀)နာရီတွင် ထမင်းစားဆိုင်ရေးအတွက် မာလာသို့ ထမင်းဆိုင်သို့ အရောက်သွားကြသည်။

ယနေ့အပြန်ခရီးသည် မိမိစရိတ်နှင့် မိမိမို့ . . . အချို့တိုးတိုးဝင်း ထမင်းဆိုင်သို့ သွားစားကြသည်။ တိုးတိုးတိုးဝင်း ထမင်းဆိုင်နှင့် မာလာသို့ထမင်းဆိုင်မှာ တစ်ယဲလုံလောက်ဝေးသည်။ တိုးတိုးတိုးဝင်း ထမင်းဆိုင်က အပြန်လမ်းတွင်ရှိသည်။ လူကွဲစရာ အကြောင်းမရှိ။ ကားထွက်လာရင်တောင် ဖြတ်တားရနိုင်သည်။

တိုးတိုးဝင်းထမင်းဆိုင်တွင် ဗိုလ်မှူးထွန်းရွှေ၊ ကျွန်တော်၊ မမိုးမိုး (မြေသူလမွန်)က တစ်စိုင်း၊ ဒေါ်တင်မွေး (မွေးငယ်ငယ်)၊ ဒေါ်တင်အေး (တင်လေးနှယ်-မေမြန်မာ)က တစ်စိုင်း၊ ဒေါ့မိုးမိုး (နည်းပြ-မြန်မာစား၊ ကြည့်မြင်တိုင် ကောလိပ်နှင့် ပညာရေးအဖွဲ့) က တစ်စိုင်း၊ ကျွန်တော်တို့အဖွဲ့နှင့် မရင်းနှီးသော နှစ်စိုင်းရှိသည်။ စားချိန် မိနစ် (၃၀) ပေးထားသည်။

ဘာအခက်အခဲမှ မတွေ့နှင့်။ အဆင်ပြနိုင်ပါသည်။ မြန်မြန်စားပြီး ကားရှိရာသို့ ပြန်ကြရမည်ပေါ့။ အမှန်တကယ်ဖြစ်လာတာက စားပြီးတော့ အပေါ့အပါးသွားချင်ကြသေးသည်။ တိုးတိုးဝင်း ထမင်းဆိုင် နောက်ဘက် သတ်မှတ်ရောစိမ် (အိမ်သာ) ကို သွားကြသည်။

လူစုံပြီအထင်ဖြင့် ဆရာဦးသန်းမောင်တို့ ယာဉ်စတွက်သောကြောင့် အခြားကားများပါထွက်လာခဲ့ကြသည်။ ရှေ့ဆုံးကဆရာ ဦးသန်းမောင်တို့ကား၊ နောက် စာပေဆုံးရအဖွဲ့ကား၊

နောက်ပညာရေး အဖွဲ့ကား၊ နောက်ဆုံးကားက ကျွန်တော်တို့
ကားဖြစ်နေတော့သည်။ ဤလေးစီးတွင် ကျွန်တော်တို့ကားက
နှာစေးချောင်းဆိုး လုံးဝမဖြစ်ခဲ့။ ကျွန်ကားများက တစ်ခုမဟုတ်
တစ်ခု ဖြစ်ခဲ့သည်။

အချိန်တွေ မကုန်သင့်ဘဲ ကုန်ခဲ့သည်နှင့် ကြံခဲ့ရသည်။
ရွှေကား သုံးစီးကျော်တက် သွားကြပြီ။ ကျွန်တော်တို့ ကား
မထွက်ရသေး။ အကြောင်းက ပြတိက်ထဲတွင် ကျွန်ခဲ့သော
ဒေါ်တင်အေးနှင့် ဒေါ်တင်မွေးကျွန်နေ၍ဖြစ်သည်။ ကားကို
ဖြည့်ဖြည့်မောင်းထွက်ပြီး လမ်းမှာတွေ့ရင် ကောက်တင်စနစ်
ဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ လမ်းတွင် ဒေါ်တင်အေးကို
တွေ့ရပြီး ဒေါ်တင်မွေးကို မတွေ့ရ။ . . . တိုးတိုးဝင်းဆိုင် ပြန်ပြီး
သွားရောက်မေးတော့လည်း မသိကြသဖြင့် ထမင်းဆိုင်နောက်
ဝင်ပြီး

“မမွေးရေ့ . . . မမွေးရေ့”ဟု အကြိမ်ပေါင်းများစွာ အော်
ခေါ်လည်း ထူးဖော်မရာ . . . ဒုက္ခတော့ပေးပြန်ပြီ . . . ထမင်း
ဆိုင်နောက် ကွင်းပြင်ကျယ်ကြီးတွင် အညာလှည်းများ ပြည့်နှုက်
နေသည်။ အညာဘုရားပွဲကို ရောက်နေကြခြင်းဖြစ်သည်။
လှည်းကြိုလှည်းကြားတွင် မမွေး ရွာလည်နေပုံရသည်။ အကွုံ
တစ်ထောင် အကောက်တစ်ထောင် ဝက်ပါထဲ မမွေး ရောက်နေ
ပုံရသည်။ ကျွန်တော့မှာ ရှုက်မနေနိုင်။ မမွေးကို အော်ခေါ်နေရ
သည်။ နေရောင်လည်း မရှိတော့ အလင်းရောင်လည်းပျောက်
နေပြီ။

အလိုတော်ပြည့် ဘုရားဖူးစဉ်က မကြောသေးမိ ဒီရက်ထဲ
တွင် အမျိုးသမီးတစ်ဦးမှာ ညနေဆည်းဆာအချိန် ပုဂံမှ မပြန်
လိုဟုဆိုကာ . . . ဘုရားတစ်ဆူပေါ်မှ ခုန်ချေသေကြောင်းကြံခဲ့
ကြောင်း သတင်းက ကျွန်တော်တို့အားလုံးနှင့် ပုဂံဒေသရှိ လူ
အားလုံးကြားသိထားပြီးဖြစ်သည်။

“မမွေး . . . ကတော့ အဲဒီလို မလုပ်တန်ကောင်းပါဘူး”
ဟု အားလုံးက အကောင်းဘက်က တွေးကြသည်။

“အပျိုကြီးမမ . . . ရန်ကုန်မှာ ကြိုင်ယာမတွေ့လို့ ပုဂံမှာ
လိုက်ရှာနေလားမသိဘူး” ဟု နောက်ပြောင်သူက နောက်
ပြောင်ကြသည်။ ထိုအချိန် ဒေါ်တင်အေးက

“မမွေးနှင့် ကျွန်မ ရေအိမ်တစ်ယောက်တစ်ခန်း တက်
တာ ကျွန်မထွက်လာတော့ မမွေးရေအိမ်အခန်းသော့ ခတ်ထား
တာ တွေ့ခဲ့ရတယ်”ဟုဆိုလာသည်။ ဒေါ်တင်အေးပြောမှ ပိုပြီး
စိုးရိမ်လာရတော့သည်။ စိုးမောင်လာလေ စိုးရိမ်ရလေဖြစ်သည်။
အမောင်ထုကြားထဲ ဘယ်လိုမှ ရှာရမည်မဟုတ်။ အသံချွဲစက်
ငှားပြီး လိုက်အော်ရမည့်ကိန်း ဆိုက်တော့သည်။

- ကံကောင်းပါပြီ။
- မမွေးရေးကြီးသုတေသနပြာ ရောက်လာပြီ။
- သူမှာ ဝမ်းနည်းပက်လက်ဖြစ်နေပုံရသည်။
- မျက်စိုလည်နေခြင်းပင်။

“တော်ပါသေးရဲ့ . . . ကျွန်တော်တို့ ပုဂံမှာ ညအိပ်ပြောဟု
ထင်နေတာ”ဟုပြောတော့ မမွေးက

“ကျွန်မ... အပြန်လမ်းမှာ တစ်လမ်းလုံး မဆင်းတော့
ပါဘူး ကြောက်သွားပြီ”ဟု ဝမ်းနည်းသံဖြင့် ဆိုလာသည်။ ထို
အချိန် ပိုလ်များထွန်းရွှေမှုပင်

“ဟဲ့... အဲဒါဆို့... ကျွန်ကျွန်အီတ်တော့ ဆောင်
ထား... ကားပေါ်မှာ ထွက်ကျရင် အားလုံးနံတော် ကုန်းမယ်”
ဟဲ ရယ်စရာအဖြစ်စလိုက်သည်။

အမှုန်ကတော့ ကျွန်တော်တို့ကားသည် ရွှေဆုံးကားနှင့်
နာရီဝိုက်ခန့် ကွာသွားပြီဖြစ်သည်။ ကျွန်တော်တို့ကားသည်
အလွန်ကောင်းသောကားဖြစ်၍ ကျွန်တော်တို့ရွှေမှုသွားသော
ဒေဝါးကားကြီးနှစ်စီးကိုပင် ကျော်တက်ပြီး မူလနေရာအမှတ်စဉ်
နှစ်ကို ရောက်သွားရသည်။ ရွှေဆုံးကားကိုတော့ လုံးဝမတွေ့
ရသေး၊ နာရီဝိုက်ဆိုသည်မှုလည်း ၁၀ မိုင်၊ ၁၅ မိုင်ကွာနိုင်
သည် မဟုတ်ပါလား။

ကျွန်တော်တို့ ယာဉ်သည် ရွှေဆုံးအမှတ် (၁) မော်တော်
ယာဉ်အား မမြှုနိုင်သေးသော်လည်း ကျွန်တော်တို့ကို ကျော်တက်
သွားသော အမှတ်စဉ် (၃) အမှတ်စဉ် (၄) ဒေဝါးကားကြီး (၂)
စီးကိုတော့ ကျော်တက်ခဲ့ကြပြီး မူလအတိုင်း ကျွန်တော်တို့ကား
က အမှတ်စဉ် (၂) ရောက်သွားခဲ့ပြီ။ လက်ရှိမောင်းနှင်းလာသော
ယာဉ် (၃)စီးတွင်တော့ ကျွန်တော်တို့ကားက ထိပ်ဆုံးကဖြစ်နေ
ပြီ။ ကျွန်တော်တို့ကပဲ ဦးဆောင်လာခဲ့သည်။

ကားအဆက်ပြတ်မည်ထင်လျှင် စက်ရှိနှင့်လျှော့ပြီး နောက်
ကားကို နောက်ကြည့်မှန်မှတ်စုစုပေါင်း မီးရောင်မြင်မှ စက်ရှိနှင့်

တင်မောင်းသည်။ ဉာဏ်လျှောက်လာသလို
အအေးဓာတ်ကလည်း မှန်တွေ တံခါးတွေ ပိတ်ထားပါလျက်
... ကားထဲကို အလိုလိုဝင်ရောက်လာသည်။

ကားပေါ်တွင်ကားစီးရင်း အိပ်တတ်သူများကလည်း
အိပ်နေကြသည်။ အနေးထည်ဝတ်၊ ပုဝါလေး၊ စောင်လေးခြားပြီး
ပုတီးစိတ်သူ၊ ဂုဏ်တော်ရွှေတ်သူများလည်း ရှိသည်။ နေ့ဖက်တုန်း
က အိုက်လွန်းလို ခပ်ခွာခွာနေခဲ့သူများ ယခုတော့ ချမ်းလွန်း၍
... တစ်ယောက်နှင့်တစ်ယောက် တိုးကပ်နေကြသည်။

ချွေးရမှုး အေးရမှုးမသိတဲ့ . . မောင်ပြု့မှုး (ဘို့ကလေး)
စိုးတင့်ထဲး (မအူပင်)တို့ကလည်း သီချင်းဆိုလိုက် ရယ်စရာ
မောစရာများဖြင့် ကားပေါ်ပါသူများကို ပျော်စေသည်။ ရှင်လန်း
စေသည်။ သို့သော် ကားပေါ်ပါလာသူများက လိုသည်ထက်
ပို့နေသည်ဟုယူဆပြီး မချမ်းမမြော့ဖြစ်နေကြပုံးရသည်။ ချမ်းလွန်း
ချိန် အေးလွန်းချိန်မှာ ပြီမြဲမြဲကုတ်ကုတ်လေး နေချင်၍လည်း
ဖြစ်တန်ရာသည်။

ကျွန်တော်အမှတ်တရ နာရီကြည့်လိုက်တော့ ည (၈:၀၀)
နာရီရှိနေပြီ။ ကျွန်တော်တို့ကားရဲ့ နောက်ကြည့်မှန်ထဲမှ ကြည့်
လိုက်တော့ နောက်ကားများ ရွှေဆင့်နောက်ဆင့်ပါလာကြောင်း
သိရသည်။ ကျွန်တော်တို့ကား မီးရောင်ကြောင့် ရွှေကိုက် (၁၀၀)
လောက်တွင် ထဲးသုတ် (သို့) အေးဖြူသုတ်ထားသော စည်ပိုင်း
များက လမ်းကိုပိတ်ဆိုထားသည်ကို တွေ့လိုက်ရသည်။

ပင်းချောင်းတံတားဖြစ်သည်ကို ကျွန်တော်ချက်ခြင်း
သတိရလိုက်သည်။ ကျွန်တော်တို့လာတုန်းကလည်း တစ်ဖက်

ထိပ်က ပိတ်ထားသည်။ တံတားတည်ဆောက်ခဲ့ဖြစ်၍ ပိတ်ထားခြင်းဖြစ်သည်။ သို့သော် အထူးယာဉ်တန်း (VIP) ကား (၁၂) တန်အောက်ဖြတ်ခွင့်ပြုသဖြင့် ကျွန်တော်တို့ ယာဉ်တန်း အားလုံး ဖြတ်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့်လည်း တံတားနှင့်လမ်းအား ဖြတ်သန်းခွင့်မပြုတားဆီးထားသော စည်ပိုင်းနှင့် မလှမ်းမကမ်းတွင် ရှိနေသည့် (ဂစ်တာတီးနေသောလူ ၁၂ ဦးခန့်ချို့) လူစုထံ ကျွန်တော် လိုက်ပါသည့် ယာဉ်နောက်လိုက်အား တံတားဖြတ်ခွင့်ပြုပါရန် သွားရောက်ပြောဆိုခိုင်းရာ အဆင်မပြောဘဲ ပြန်လာသည်။

ပခုက္ကာြိုးအုံးဖေစာပေဆုနှင့် ပညာရည်ချွန်ဆုပေးပွဲမှ ပြန်လာသော (VIP) ယာဉ်တန်းဖြစ်ကြောင်း ပြောသော်လည်း မည်သည့်ယာဉ်မှ ဖြတ်ခွင့်မပြုကြောင်းပြောသဖြင့် ပြန်လာခဲ့ရကြောင်း ပြောရှာသည်။ ကျွန်တော်ကိုယ်တိုင်ဆင်းပြီး အဆိုပါ ဂစ်တာဝိုင်းသို့ သွားရောက်မေတ္တာရပ်ခံကြည့်သည်။

“လမ်းလွှဲကသွားပါ”ဟု ခပ်မှာမှာပြောသည်။

ကျွန်တော်တို့ ကားတွေမှာ ကားရွှေ့မှန်တွင် ကပ်ထားသော ဖူးစကတ်စာရွက်လေးတွင်

ပြန်ကြားရေးဝန်ကြီးဌာန
နှင့်
ပညာရေးဝန်ကြီးဌာန
ပခုက္ကာြိုးအုံးဖေဆုပေးပွဲတာဝန်

ဟု ကွန်ပူဗျာစီထားသည့် စာတန်းလေးသာ ပါရှိသဖြင့် ဂိတ်ခေါက်နေသူတို့က မမြင်နိုင်၊ ပြစ်ရာအထောက်အထား စာရွက်စာတန်းများကလည်း ရွှေ့ဆုံးကားတွင်ပါသွားပြီမို့ ကျွန်တော်တို့တွင် ဘာအထောက်အထားမှ ပြစ်ရာမရှိ ပြစ်နေသည်။

အကြိမ်ကြိမ် တောင်းပန်ကြသည် မရ။ မေတ္တာရပ်ခံသော်လည်း ရရှုမစိုက်။ ရှုံးကားဘယ်က ဖြတ်သလဲ မေးကြည့်တော့ ကားမှန်သမျှ လမ်းလွှဲကပဲ မောင်းရသည်ဟုသာ ဖြေသည်။ ကျွန်တော်တို့ဘာများ တတ်နိုင်ပါမည်နည်း။ နောက်ဆုံး အရှုံးပေးပြီး လမ်းလွှဲမှ မောင်းခဲ့ကြသည်။

ည (၈:၁၀) နာရီရှိနေပြီ။ လမ်းလွှဲမှ နှစ်မိုင်ခန့် မောင်းမိသည့်နှင့် လက်နှုပ်ဓာတ်မီးမီးရောင်ဖြင့် ကျွန်တော်တို့ မောင်းရမည့် လမ်းကြောင်းကို ပြပေးသည်။ ပင်းချောင်းရေတဲ့မှ ဖြတ်မောင်းရမည်ဖြစ်သည်။

အဆိုပါချောင်းတွင် (ယာယီ)ဘောတံတားရှိသေးသည် ထိုတံတားမှုလည်း ဖြတ်ခွင့်မပြောဘဲ ယာယီတံတားနှင့် ယုံဉ်လျက် ရေတဲ့မှ ဖြတ်မောင်းခိုင်းသည်။ ကျွန်တော်တို့ကားလည်း ရေတဲ့မှ ဖြတ်မောင်းကြသည်။ ရေတဲ့သို့ (၁၀) ပေလောက်အရောက် ယာဉ်မောင်းက လမ်းဖြောင့်တွင် ချွာချောမွေးမွေး မောင်းတတ်သော်လည်း ယခုလို သဘာဝလွန်လမ်းကို သဘောသဘာဝ မသိ အတွေ့အကြုံ နည်းပုံရသည်။ သို့သော် လူငယ်တွေမို့ ဆင်ခြင်မှန်ည်း၊ ဆုံးဖြတ်မှု မြန်၊ ဇွတ်တရွတ် မောင်းနှင့်သော

ကြောင့် ကား ‘တုန်’သွားသည်။ ယာဉ်မောင်းမှာ “ဂီယာ” ပြောင်းပြီး လီဘာနင်းလိုက်တော့ ကားကပို၍ သဲထဲနစ်ပြီး ထွက်၍ မရတော့။ .. ကျွန်တော်တို့ ကားထွက်၍ မရချိန်တွင် ယာယိ တံတားထိပ်ရှိ ရိန်းဂျားကားများကို တားထားသော ဝါးလုံးရည် ဖွင့်ပေးလိုက်သဖြင့် မောင်းထွက်သွားသည်။

ကျွန်တော်တို့ကားနောက်မှ ယာဉ်တန်း နှစ်စီးကလည်း ရေစပ်တွင်ရှိနေသေးသည်။ ကျွန်တော်မှ ကျွန်တော်တို့ကား ဆက်ထွက်၍ မရတော့ကြောင်း ရိုင်မိသဖြင့် ချက်ခြင်း ဆုံးဖြတ်ချက်များ ချရတော့သည်။

ကမ်းစပ်ရှိကားများ လူတွေဆင်းပြီး ကုန်ပေါ့ဖြင့်။ .. တံတားမှ ဖြတ်ရန် ကားပေါ်ပါသူ အမျိုးသားများ ဆင်းတွန်းပြီး တစ်ဖက်ထိပ်မှ ဒေဝါးကားများဖြင့် ဆွဲရန်ဖြစ်သည်။

ကျွန်တော့ကားပေါ်ပါသူများမှာ စာရင်းအရ အမျိုးသား (၁၀) ဦးဆိုသော်လည်း တစ်ချို့က ပခုက္ခာအသွားခရီးထဲကပင် ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရ ကားပြောင်းစီးမှုရှိခဲ့သဖြင့် ကားတွင် အမျိုးသား (၅) ဦးသာ ရှိတော့သည်။

အမာခံအမျိုးသားမှာ ကျွန်တော်နှင့် ဗိုလ်မျှူးထွန်းရွှေသာ ရှိသည်။ ကိုအေးသိုက်လည်း ကျွန်းမာရေးမကောင်း၊ မောင်မြင့်မား (ဘိုကလေး)နှင့် စီးတင့်ထူး (မအူပင်)တို့မှာလည်း သူတို့ကိုယ်သူတို့ပင် အနိုင်နိုင်ထိန်း နေရသည်။ .. ဒီဒေသ ဒီခရီးကို ကျွန်တော်က အတွေ့အကြံရှိသူမှုမို့။ .. ။

“ဗိုလ်မျှူး ဘယ်လိုမှတော့ မထင်ပါနဲ့ ကားပေါ်ပါ အမျိုးသမီးများ အားလုံးကို တာဝန်ခံပြီး ဒီချောင်းဒီတော်စပ်က လွတ်အောင် ခေါ်သွားပါ။ ကားပေါ်မှာ ဆက်နေရင် အန္တရာယ်မျိုး၏ ကြံ့နိုင်ပါသည်။ အချိန်မီ ကားဆွဲတင်လိုမာရင် ကားမောက်ပြီး ရေနဲ့မျောသွားနိုင်ပါတယ်”လို့ အသိပေးတော့မှု။ ..

ကားပေါ်ပါ အမျိုးသမီးများ ပိုမိုကြောက်လာကာ မိမိ ပိုင်ပစ္စည်းများ ယူငင်ပြီး ကားနှင့်ကပ်နေသော ဘောတံတားပေါ် တက်ကြသည်။ ဗိုလ်မျှူးကပင် ကြီးကြပ်ပြီး ပထမဆုံး ချောင်းတစ်ဖက်ထိပ်၊ တံတားထိပ်ထိ ရွှေ့ပြောင်းလိုက်ကြသည်။ ကျွန်တော်တို့ကား လူ၊ ကုန် အလေးချိန် (ဝိတ်မရှိတော့)သဖြင့် ဒေဝါးကားကြီးမှ သံကြီးနှင့် ဆွဲ အမျိုးသားများမှ တွန်းအား ပေးမှုဖြင့် တစ်ဖက်ကို ဆွဲတင်ကြမည်ဟု ဆုံးဖြတ်ရတော့သည်။

နောက်ကား နှစ်စီးမှ ပါလာသူအားလုံး အမျိုးသမီးများက ဘောတံတားပေါ်မှ ဖြတ်ကူးသွားကြသည်။ အမျိုးသားများက ကျွန်တော်တို့ကားကို တွန်းပေးရန် ရေထဲဆင်းကြသည်။ သို့သော် ဒေဝါးကားကြီး (၂) စီးကို တံတားပေါ်မှ ဖြတ်ခွဲ့မပြုနိုင်ဟု ဒေသခံတံတားထိပ်မီးလှုနေသူ (၂) ဦးခန့်မှု တစ်သံတည်းပြောလာသည်။ အရေးကြီးနေချိန် စိတ်စောက်နေချိန်ထိုစကားများကို ကျွန်တော် လက်မခံနိုင်ပါ။

“ဒီကားတွေက VIP ကားတွေပဲ။ မင်းတို့ ကုန်ပါတဲ့ ရိန်းဂျားကားကို လွတ်ပေးပြီး တို့ကားကို ဖွင့်မပေးရင် ကားရေနစ်သဲနစ်သွားလိမ့်မယ်။ ကားရေနစ် သဲနစ်ဆုံးရှုံးတာထက်

ဒီမှာပါတဲ့ ပညာရေးဝန်ကြီးဌာနက ဆုရကလေးတွေ စာပေ ဆုရှင်တွေ တာဝန်ရှိသူတွေ သတ်မှတ်ချိန်မရောက်ရင် ပြဿနာ ပိုပြီးကြီးလာမယ်”ဟု

ကျွန်တော်က ပြောပြီးသည်နှင့် ကြိုးနှင့်ဆဲထားသည့် ဝါးလုံးရှည်ကြီးအား ဆဲလှန်လိုက်ပြီး ဒေဝူးကားများကို မောင်းထွက်စေသည်။ မီးလှုံးနေသူများမှ ကျွန်တော်ကို ခိုက်ရန်ဖော်ပြုရန် ဝိုင်းလာကြပြီ။ မည်သို့ပင်ဆုံးစေ ဤသို့မလုပ်လျှင် ကျွန်တော်တို့ကားအားလုံး ပင်းချောင်းမှာပင် ညာတိုင်ရမည်။ ပိုဆုံးသည်က ပင်းချောင်းရဲ့ သဘာဝဖြစ်သည်။ အမှန်ရေးအနေက (၃) ပေလောက်သာ ရှိသည်။

သို့သော် မိနစ်ပိုင်းအတွင်း သကိုက်ပြီး ကားကြီးတစ်စီး လုံး သမျှသွားတတ်သည်ကို ကျွန်တော် သိနေပါသည်။ ထို့ကြောင့်လည်း ကျွန်တော်အသက်သေခါမှ သေပါရော ကျွန်ကားနှစ်စီးနှင့် ခရီးစဉ်ပါသူများအားလုံး အသက်အန္တရာယ် လွှတ်ရေး အန္တရာယ်ရှိသောအောင်သမှ အမြန်လွှတ်ကင်းရေးကို ရှုံးတန်းတင်လိုက်ခြင်းဖြစ်ပါသည်။

ဝါးလုံးရှည်ကြီးအား ကျွန်တော် လုန်ထားပေးပြီး

“ကားကြီးတွေ ဖြတ်မောင်းတော့”ဟု ကျွန်တော် အော်ဟစ်နေရသည်။ ကားကြီးများကလည်း ဖြတ်မောင်းကြသည်။ ကားကြီး နှစ်စီးလွှတ်သွားချိန်တွင် တံတားစောင့်အုပ်စုမှ ကျွန်တော်အား ဝိုင်းထားပြီး

ဝါးချောင်းလက် ပမာဏံး နလုံးမှ နှင့် ကိုယ်တွေ့ဖြစ်ရပ်များ ၆၅

“တံတားပျက်စီးရင် ဘယ်သူတာဝန်ယူမှုလဲ” လူမိုက်ဆန်ဆန် အမူအယာဖြင့် မေးလာသည်။

“ရွှေ့က ကားကြီးနှင့် ကြိုးတပ်ပြီးဆဲ . . . နောက်က အမျိုးသားများက တွေ့နဲ့ပါ”ဟု ကျွန်တော်ထအော်လိုက်မိသေးသည်။ ထိုအချိန်အတောအတွင်း အချိန် (၁၀) မိနစ်လောက်ကုန်သွားသည်။ ကျွန်တော်တို့ကားလည်း ရေစီးရာဘက်သို့ (၁၅) ဒီဂါရိလောက် စောင်းနေပြီ။ သဲများ အောက်ခြေကိုက်ပြီး အောက်ခြေထိုင်ကာ ကားစောင်းသွားပြီ ဖြစ်သည်။

ထိုအချိန်တွင် ကျွန်တော်တို့ ယာဉ်တန်းပါ အမျိုးသားအမျိုးသမီးအများစုမှာ ရေနစ်နေသောကား ကမ်းပေါ်ရောက်ရေး ကူညီချင်စိတ်ရှိသူများကြသည်။ အချို့က “တို့ကားမှ မဟုတ်ဘဲ”ဆိုသည့်စိတ် ရိုကြပုံရသည်။ အချို့ဝတ္ထရားကျေဟန်ဆောင်ပြီး ကူညီလိုဟန်ပြသည်။ ရွှေ့ကားမှ ကြိုးဖြင့်ဆဲပေးစဉ်အမျိုးသားအတော်များများ ဝိုင်းတွန်းပေးကြသည်။

“ရေစီးဘက်က မတွေ့နဲ့ကြနဲ့ . . . ကားက မြှောက်တော့မယ်”ဟု အော်သူက အော်ကြသည်။

“အနောက်ဘက်က တွေ့နဲ့ပါ”

“မဟုတ်ဘူး . . . လဲတော့မယ့်ဘက်က ကန်တွေ့နဲ့ပါ” စသည် စသည်ဖြင့် အော်ဟစ်နေချိန်

“ဘယ်လိုတွေ့နဲ့ရုံးရုံးတောင် မသိဘူး၊ ဆရာတွေချည့်ပဲ” ဟု တာဝန်ရှိသူတစ်ဦးမှ အသံပေးထွက်သွားသဖြင့် အတော်

များများ အမျိုးသားများ လိုက်ထွက်သွားတော့သည်။ ရှုံးကားက လည်း ဆွဲမတင်နိုင်၍ မဆွဲတော့ဘဲ ကားမောင်းပြီး ကမ်းပေါ်တက်သွားကြသည်။

ဒေါ်းကားကြီး နှစ်စီးနှင့် ပါလာသူများအားလုံးကလည်း ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားကြတော့သည်။ ထို အချိန် ကျွန်တော်တိုကားပေါ်ပါလာများသာ တံတားထိပ်ကမ်းစပ်တွင် ရှိနေခဲ့ဖြစ်သည်။ မကြာပါ။ ကျွန်တော်နှင့် ပြဿနာပေါ်သည့်နေရာ မီးပုံထိပ် ဝါးတားဂိတ်သို့ လူကျွန်ပါ။။။ လော်ရှိတစ်စီးနှင့် (၁၀) ဘီးကားကြီး တစ်စီးရောက်လာသည်။

ထိုကားများ၏ ကားဆရာများအား ကျွန်တော်သွားရောက်တွေ့ဆုံးပြီး ကျွန်တော်တိုကား ဆွဲပေးနိုင် မပေးနိုင်မေးကြည့်ရာ တံတားပေါ်မှ ဖြတ်ခွဲ့ရလျှင် ဆွဲပေးမည်ဟု (၁၀) ဘီး ယာဉ်မောင်းမှ ပြောရှာသည်။ အဆင်ပြုပြီ။ တစ်ဖက်ကမ်းရောက်လျှင် (၁၀) ဘီးကားက ကျွန်တော်တို့ ကားဆွဲလော်လီကားက ပုံလ်မှူးထွန်းရွှေ့နှင့် အမျိုးသမီးများအား သယ်ဆောင်ပြီးတော့ လွှတ်ရာသို့ ခေါ်သွားရန် ညီးစီးသဘောတူကြပါသည်။

“ကားဆရာတို့။။။ မြန်မြန်မောင်း” ပြောလိုက်သဖြင့် (၁၀) ဘီးကားရော လော်လီကားပါ တစ်ဘက်ကမ်းကို ဖြတ်ကူးသွားသည်။ ကတိအတိုင်း လော်လီကားမှ တဖက်ကမ်းရှိကျွန်တော်တို့ ယာဉ်အမှတ် (၂) ပေါ်ပါလာများကို တင်ဆောင်သွားကြသည်။

ရေနစ်ကားနားတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်ပေါင်း (၄) ဦး ကျွန်တော် မောင်မြင့်များ (ဘိုကလေး) စိုးတင့်ထူး (မအူပင်)သာ ကျွန်ခဲ့သည်။ ရဲဘော်ရဲဘက်စိတ် အဘယ်မျိုးကြော်သည်ကို ကျွန်တော့ နှလုံးသားတွင် မှတ်တမ်းတင်ရေတွက်ကြည့်နေမိပါသည်။

(၁၀) ဘီးကားကြီးမှ ပါလာသူများက အလွန်ကိုယ်ချင်းစာသူများဖြစ်ပါသည်။ ငါးတို့ကိုယ်တိုင် ကြိုးစားပြီး ကူညီကြသည်။ (၁၀) ဘီးကားကြီးကိုပင် ရေတဲ့တစ်ဝက် ကုန်းပေါ်တစ်ဝက်ထားပြီး ကျွန်တော်တို့ကားအား ဆွဲတင်ပေးသည်။ အချိန်က ည (၉၈:၀၀) နာရီ ထိုးတော့မည်။ ကျွန်တော်တို့ကားလည်း သဲကိုက်ပြီး စောင်းနေသည်မှာ မောက်လုတဲ့တဲ့ဖြစ်နေပြီ။

(၁၀) ဘီးကားကြီး၏ ဆွဲနိုင်အားသည် ကျွန်တော်တို့ကားအား အသာလေးဆွဲနိုင်အား ရှိသော်လည်း (၁၀) ဘီးကားကြီး၏ နောက်ဘီးတစ်စုံအား သဲကိုက်သွားသဖြင့် (၁၀) ဘီးကားသည်ပင် ထပ်မံနှစ်သွားရပြန်သည်။ အခြေအနေ ကားမပေးပြန် ဖြစ်ပြန်သည်။ (၁၀) ဘီးကားလွှတ်မောက်ရေးကိုပင် ပြန်လည်ဦးစားပေးရပြန်သည်။

(၁၀) ဘီးကားတွင် ပါလာသူများက အတွေ့အကြံများသူများဖြစ်၍ ငါးတို့ကားပေါ်တွင်ပါသော သစ်တုံးများ ကားရဲ့က်များဖြင့် လွှတ်လမ်းနည်းလမ်းရှာနေစဉ် (၁၀) ဘီးကားဆရာတစ်ဦးမှ

“ဆရာတို့ ဒီအတိုင်းဆို ဆရာတို့ကား သဲကိုက်ပြီး နစ်သွား လိမ့်မယ်။ ဒီလိုပဲ ဒီချောင်းမှာ ဖြစ်နေကျ။ အဲဒီအခါမျိုးမှာ တန် (၃၀)ဆွဲကား (မြန်မူရေန်)မှာ ရှိတယ်။ တာဝန်ရှိသူတွေနဲ့ ညီပြီး . . . ဆွဲသင့်တယ်”ဟု အကြော်ပေးလေသည်။

ကျေးဇူးတင်လှပါသည်။ ဤအကြံသည် အကြံကောင်း ဖြစ်သည်။ ထိုအဖြေ ထိုအကြံအား ဤယာယိတံတား (ဘေလီ တံတား) ဂိတ်စောင့်များ၊ ကန်ထရိုက်များ တစ်ခွန်းမှ မပြောခဲ့ကြ။ ထိုကြောင့်လည်း ကျွန်တော် ဂိတ်စောင့်များနှင့် ရဲရဲ့ထံ့ ထပ်မံတွေ့ဆုံးရသည်။

“ကဲ. . . ဒီတံတားတာဝန်ရှိသူတစ်ဦး ကျွန်တော်နဲ့ တွေ့ပေးပါ။ ကျွန်တော်တို့ ကားဆဲဖို့ တန် (၃၀) ဆွဲ ကားဌားပေးပါ။ ကျသင့်ငွေ ရှင်းပေးပါမယ်။ ဒါမှာမဟုတ်. . . စစ်တပ်ဖြစ်ဖြစ် မယက၊ သယကဖြစ်ဖြစ် ဆက်သွယ်ပေးဖို့ ပြောလိုက်ရာ

“ခင်ဗျားတွေချင်ရင်တော့. . ပင်းချောင်းတံတားကြီး ထိပ်မှာ အင်ဂျင်နီယာ ဦးလှကြည်ရှိတယ်။ သွားတွေပါ”ဟု ပြောလာသည်။ ကျွန်တော်ခန့်မှုန်းကြည့်သည်။ ထိုခရီးသည် (၂)မိုင်၊ (၃)မိုင် ခန့်ဝေးသည်။ အမောင်ထဲ သွားရမည်။ ကျွန်တော့တွင် ဖိနပ်မရှိတော့။ ကျွန်တော်တို့ ကားထဲသို့လည်း ရေများဝင်နေကြပြီဖြစ်သည်။ ကျွန်တော့ဖိနပ် ကားပေါ်တွင် ရှိနိုင်စရာမပေါ့။ ဖိနပ်မပါဘဲ တောလမ်း ဆူးသဲကျောက်ခဲ့များ နှင့်သွားရမည်။ ကျွန်တော့ ခန္ဓာကိုယ်အောက်ပိုင်းသည်လည်း

ရေထွေငှေများ၍ ခြေဖဝါးများ နဲ့နေသည်။ ကိုစွဲမရှိ။ လုပ်စရာရှိသည့်အလုပ် လုပ်မှဖြစ်မည်။

“ကဲ. . . အဖော်တစ်ယောက် လိုက်ခဲ့ပေးပါ” ပြောသော အခါ စစ်ရောင်မွေးပွဲ အနေးထည်ဝိတ်ထားသော လူငယ် လူလတ်တစ်ဦးက

“ဦးထွန်းမင်း လိုက်သွား”ဟု ပြောလိုက်ရာ စောစောက ကျွန်တော့အား ငှက်ကြီးတောင်စား ထုတ်ပြသူဖြစ်သည်။ ကျွန်တော်ကြောက်နေ၍ မဖြစ်။ ကျွန်တော်တို့ အဖွဲ့ထဲက

“ကိုစိုးတင့် (စိုးတင့်ထူး-မအူပင်) လိုက်ခဲ့”ဟု ကျွန်တော် ခေါ်ခဲ့မိသည်။ တကယ်တော့ မောင်မြှင့်မှား (ဘိုကလေး)နှင့် ကိုစိုးတင့် (စိုးတင့်ထူး-မအူပင်)တို့သာ ရှိသဖြင့် ကိုစိုးတင့်ကို ခေါ်လိုက်ခြင်းဖြစ်သည်။

သို့သော် ကျွန်တော်တို့ကား သဲကိုက်မောက်ခဲ့လျှင် နှင့် ပိုင် (ကပရ) ပိုင်ကားတစ်စီး ဆုံးရုံးပျက်စီးသွားလျှင် သိန်းပေါင်း များစွာ ဆုံးရုံးရမည်။ ကျွန်တော်တို့ခရီးစဉ်လည်း နောင့်နေးကြတော့မည်။ ပြန်ကြားရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာန များ ကိုယ်စားပြု ထူးခွာစာပေပညာရှင်များ၊ ပညာရည်ဆွန်ကြသူ များ ကြီးကြပ်သူများအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ပူပင်သောက ရောက်ကြရပေမည်။

ကျွန်တော်တစ်ယောက် အပင်ပန်းခံ အနစ်နာခံ (သို့) အသက်စွန်ရလျှင်ပင် တန်ပါလိမ့်မည်။ ဒါကြောင့်လည်း ပြာသိ

လဆန်း (၁၂) ရက် လရောင်အောက် ကြယ်ရောင်အောက်တွင် ကျွန်တော်တို့ သုံးပီးလျှောက်လာခဲ့ကြသည်။ ဉာဏ်သော်လည်း လရောင်ရှိနေသည်။ တစ်မျှော်တစ်ခေါ် မှန်းကြည့်လိုက်တော့ တော့တောင်တွေအလယ် သောင်ပြင်တွင် ကျွန်တော်တို့ ရောက် နေပုံရသည်။

ကျွန်တော်မျက်နှာမူရာတွင် . . . သောင်ပြင်၏ အလယ် ဖန်တီးတည်ဆောက်ထားသည်လား (သဘာဝကို မွှမ်းမံထားသည်လား မသိခဲ့ရသော) ကျောက်တောင်ပေါ်တွင် လရောင်အောက်၌ သုံးပို့စွာတည်ရှိနေသည့် စေတီလေးတွင် လျှပ်စစ်မီးများ ဝေဆာနေပေါ်သည်။ ဆောင်းညွှန် ဆောင်းအလှကြားတွင် ဤကြည့်ညီဖွယ်စေတီလေးမှ ဆည်းလည်းသံတို့ကလည်း ကျွန်တော်စိတ်ပူလောင်မှုကို အထိုက်အလျောက် အေးပြီး ပေါ်သည်။

ကျွန်တော် မျက်နှာမူထားရာဖက်၏ ဘယ်ဖက်အတော် လှမ်းလှမ်းတွင် လျှပ်စစ်မီးများ ထွန်းညီထားသော တံတားရှည်ကြီးတစ်ခုကို လှမ်းမြင်နေရပေါ်သည်။ ညာဖက်တွင်တော့ ပင်းချောင်းရေများ စီးဆင်းလာရာ တော့တောင်လျှို့မြောင်များ ဖြစ်နိုင်ပေါ်သည်။

ကျွန်တော်တို့ကျောဖက် ကျွန်တော်တို့ကား နစ်နေရာတစ်ဖက်ကမ်းကတော့ မကွေးမြို့သွားရာလမ်းပင်ဖြစ်သည်။

ညဖက် မျက်မှန်းမှန်းရာဖြင့် အကွာအဝေးပြောရန် မသေချာ။ သို့သော် ချောင်းစပ်မှ သောင်ပြင်စေတီ ဘုရားသေး

လမ်းအဖြတ်အထိ နာရိုဝက်ခန့် လျှောက်ရသည်။ သောင်ပြင်စေတီဘုရားလေးမှ စည်ပိုင်းများထားရာ ဆောက်လုပ်ဆပင်းချောင်းတံတားကြီး ထိပ်သို့ နာရိုဝက်ခန့်သွားရသည်။

(၁) နာရိုလမ်းလျှောက်ခနီးမြို့ အနည်းဆုံး (၂) မိုင် (၃) မိုင် ခန့်ဝေးပေမည်။ ကျွန်တော်တို့ (၄၅) မိနစ်လောက်သောင်ပြင်ဖြတ်ပြီး (၁၇) မိနစ်လောက်ချောက်ကမ္ဘားတက်ခဲ့ရသည်။ ကျွန်တော်ဖြတ်ခဲ့သော သောင်ပြင်၏ ဘယ်ဖက်တွင် သိန်း ၃၀၀ တန် ကြက်သွန်စိုက်ခင်းရှိကြောင်းသိရသည်။

ကျွန်တော်တို့ကား သဲနစ်နေသော လမ်းလွှာချောင်းအား ကန်ထရိုက်ပေးထားသည်မှာ ကားဖြတ်သန်းမှု အဓိကမဟုတ်ဘဲ ကားဖြတ်သန်းမှုကြောင့် မတော်တဆ သဲကိုက်ရေနစ် ကားများကြောင့် လည်းကောင်း၊ သဘာဝရေဘးကြောင့် လည်းကောင်း၊ ကြက်သွန်ခင်းများသို့ ရေမရောက်ရေးအတွက် အလုပ်ပေးထားသော ကန်ထရိုက်များဖြစ်သည်ဟု သိရသည်။

ကား သဲကိုက် ရေနစ်၍ဖြစ်စေ တောင်ကျရေ ပြင်းထန်၍ဖြစ်စေ အရေးပေါ်သဲအတိတ်များဖြင့် ပြုလုပ်ထားသော တာများကျိုးပြီး ကြက်သွန်ခင်းသို့ ရေရောက်သည်နှင့် ပျက်ပေမည်။ ကျွန်တော် တွက်ဆကြည့်ပါသည်။

မိုးအခါဆိုလျှင် ဤကွင်းပြင်ကြီးတစ်ခုလုံး ရေအပြည့်ဖြစ်နေပြီး ကျွန်တော်မြင်တွေ့နေရသော ကျောက်တောင်စေတီလေးသည် ရေလယ်ခေါင်တွင် တည်ရှိနေသည့် စေတီလေး

ဖြစ်ပေမည်။ ယခုတော့ သဲအိတ်များဖြင့် “တာ”တုတ် ထားသဖြင့် ရေမရောက်ခြင်း (သို့မဟုတ်) ဆောင်းသူ / နှေ့သူမှို့ ရေခမ်း နေခြင်းကြောင့်လည်း ရေမရောက်ခြင်း ဖြစ်နိုင်ပေသည်။

ကျွန်တော်တို့ ပင်းချောင်းတံတားကြီးထိပ်သို့ ရောက်တော့ ည (၁၀) နာရီ ကျော်နေပြီ။ ဂစ်တာတီးအဖွဲ့ အရှိန်မပျက်သေး။ ကျွန်တော်တို့ (၃) ယောက် ထိုဂိစ်တာတီးအဖွဲ့ တို့ကျော်၍ ဓာတ်တိုင်တစ်တိုင် အကွာလောက်ရောက်မှ

ကျွန်တော်တို့ ပြန်ခဲ့ကြပြန်သည်။ ကျွန်တော်တို့ အသွားအပြန် (၂) နာရီခန့်ကြာသလို အသွားအပြန် (၄)(၅) (၆) မိုင်လောက် ဖိန်ပေါ်သ လျှောက်ခဲ့ရပြီးပြီ။

ကျွန်တော်တို့ ဘေးလီတံတား ထိပ်ပြန်ရောက်တော့ (၁၀) ဘီးကားကြီး ရေထဲမှ လွှတ်ထွက်စပြုနေပြီ။ သူတို့ကားက ကုန်းပေါ်တွင် လေးပုံသုံးပုံရှိနေသဖြင့် လွှတ်သွားပေမည်။

ကျွန်တော်တို့ကားလည်း သဲကိုက်နေရာ တုန်းလုံးမလဲ ယုံသာရှိတော့သည်။ အတက်အဆင်း အပေါက်ဖက်မှ ဘီးများလေးပုံသုံးပုံပေါ်နေပြီ။ ကားထဲသို့လည်း ရေများဖြတ်စီးနေပေါ်။

ဘေးလီထိပ်ရောက်တော့ စစ်ရောင်မွေးပွဲ အနေးထည်ဝါယာ ဆင်ထဲတော်တို့သာရှိသည်။ မြန်မာ့ရေနံပါ်တော်တို့သာရှိသော တန် (၃၀) ကား သွားပြောကြည့်”ဟု ဆိုကာ . . . ဦးထွန်းမင်းဆိုသူမှ ပင် ထပ်မံလိုက်ပို့ပြန်ပါသည်။ ကျွန်တော့အထင် မိုင်ဝက်ခန့်

လျှောက်ပြီးသည်နှင့် တံတားကြီးသာက်လမ်းနှင့် ယခုဘေးလီဖက်လမ်းလွှဲလမ်းဆုံးဖြစ်ဟန်တူသော နေရာသို့ ရောက်လာသည်။ ဤလမ်းဆုံးတွင် ကားများအစီး (၂၀) (၃၀) လောက် ရပ်နေကြသည်။

ကျွန်တော်တို့ကားသဲနစ်နေရှု ဤကားများ သောင်တင်နေပုံရသည်။ ဤလမ်းဆုံးတွင် လျှပ်စစ်မီးတွေ့ရသည်။ မီးဖို့ထားသော မီးပုံတွေ့ရသည်။ ထိုမီးပုံတွင် ထန်းမြစ်ဖုတ်ရောင်းနေသည်ကိုလည်း တွေ့ရသည်။

မီးပုံအနီးတွင် ပညာရေးဝန်ကြီးငွာနာ။ အခြေခံပညာဉီးစီးငွာန (အောက်မြန်မာပြည်) လက်ထောက်ထွန်ကြားရေးများဒေါ်ခင်မြိုင်နှင့် မမိုးမိုး (မြုသူဇာမွန်)၊ အမည်မသိ အသားဖြေအြိမ်းတစ်ရီးတွေ့လိုက်ရသဖြင့် ရွှေမှုကားများနှင့် ကားပေါ်ပါ သူတို့ ဤပတ်ဝန်းကျင်တွင် နှိမ်းကြောင်းမှုနှင့် မှုန်းဆရာသည်။

ကျွန်တော်မှာ ဖိန်ပေါ်သဖြင့် ခြေဖေါ်တွေလည်း ကျိုန်းနေပြဖြစ်သည်။ စောစောပိုင်းက အောက်နေဖြင့် နာရမှုန်းမသိ။ အခုတော့ အတော်လေးနာနေပြီ။

သဲချောင်း၏ သဘာဝကား ဆန်းလှသည်။ မူလ ရေထဲဆင်းစဉ် ရေကပေါင်ရင်းထိပ်ထဲသာရှိသည်။ (၃)(၄) (၅)မိန့်ကြာသည်နှင့် ရေက ရင်ဆိုလောက် ရောက်လာသည်။ ရေတက်လာခြင်း၊ ရေစီးကြမ်းပြီး ရေများလာခြင်းမဟုတ်။ လူအား (သဲမျိုးသွားပြီး) သဲအောက် ရောက်သွားခြင်းဖြစ်သည်။ ရေထဲ (၂)မိန့်

လောက် ရပ်ပြီးသည်နှင့် ခြေထောက်ကို ဆွဲဆွဲမကြည့်နေရသည်။ မြေမမျိုး၊ သဲမျိုးနှင့်ဖြစ်သည်။

ကျွန်တော်ခြေဖဝါးတွေ နူးနေရသည်မှာ သဲကိုက်၍ ဖြစ်ပေသည်။ ဤလမ်းဆုံးတွင်ရှိနေသော ဆရာမအော်ခင်မြိုင်မှ

“ကိုစိုးထိုက် အခြေအနေကောင်းခဲ့လား”ဟု မေးရှာသည်။ ဆရာမအနီးရှိ မမိုးမိုးက

“ဦးစိုးထိုက်.. ရွှေမိုင်ဝက်လောက်မှာ မြန်မာ့ရေနံပါး၊ ရှိနေတယ်။ ဗိုလ်မျှူးတို့ အဲဒီမှာ ဒေဂူးကားကြီး (၂) စီးနဲ့ ရပ်တော့ နေကြတယ်။ ပိုနိုင်ရှင်းက ဒုတိယအထွေထွေ မန်နေရာ့ ဦးမြင့်ထွန်းက မြန်မာ့ရေနံပါးက Senior Transport Engineer ဦးထင်အောင်ကော် ကိုဆက်သွယ်ပြီး အကူအညီတောင်းနေသံ “ကြားတယ်” ဟု မမိုးမိုးက ပြောလာသည်။

လမ်းစရပြီ။ ကျွန်တော် ဗိုလ်မျှူးတို့ရှိရာ အမြန်သွားရပြီ။ ဦးမြင့်ထွန်းကို စတွေ့ရသည်။ မိုးမိုးပြောသည့်အတိုင်း ဦးမြင့်ထွန်း ပြောပါသည်။ ဒါပေမဲ့ ဦးမြင့်ထွန်းစကားနောက်တွင် ကျွန်တော် စိတ်ပူစရာတစ်ခု စဉ်းစားလိုက်မိသည်။ ဆရာဦးမြင့်ထွန်း စကားတွင်

“မြန်မာ့ရေနံပါးက တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပြီ။ တန် (၃၀) ဆွဲကားမောင်းတဲ့လူတွေ မရှိတော့ဘူး။ အလုပ်ဆင်းချိန်မိ ပြန်သွားကြပြီ။ လိုက်ရှာပြီး ကူညီပေးပါမယ်”ဟု ပြန်ကြားကြောင်းပြောလာသည်။

“ယာဉ်မောင်းကို ရှာမတွေ့ရင်ကော့”

“တစ်ယောက်နဲ့ တစ်ယောက် ဘယ်တူန်းကမှ မမြင်ဘူး” တဲ့ မရင်းနှီးတဲ့လူချင်း ဖုန်းနဲ့ကတိပေးတာ သေချာပါမလား။” ဒါက ကျွန်တော်စိတ်ပူစိုးရိမ်တာလည်း ဖြစ်ကောင်းဖြစ်မည်။ သို့သော် ဗိုလ်မျှူးထွန်းရွှေထပ်ဆက်လျှင် ပို၍ ကောင်းမည်။ ဦးမြင့်ထွန်းက ပုံပိုပိုရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းအရာရှိ၊ ဗိုလ်မျှူးထွန်းရွှေက... မြန်မာ့ရေနံပါးမှား ((ဤမဲ့) လမ်းကြောင်းတူသူချင်း ထပ်ပြီးအကူအညီ တောင်းစေချင်တာ ကျွန်တော်ဆန္တ ဖြစ်ပါသည်။

ဗိုလ်မျှူးကို မရအရ ရှာကြည့်တော့ ဗိုလ်မျှူးက မှုးနေသည်။ ဗိုလ်မျှူးကို ဦးမြို့ပြီး

“ဗိုလ်မျှူး ရေနံပါးက တာဝန်ရှိသူကို ဗိုလ်မျှူး ထပ်ဆက်ကြည့်ပေးပါရိုး”

“ဆက်ဖို့ မလိုတော့ဘူး ကိုစိုးထိုက်၊ ဦးမြင့်ထွန်း ဆက်ထားတယ်လေ ကူညီကြမှုပါ”

“မဟုတ်သေးဘူး ဗိုလ်မျှူး၊ ဗိုလ်မျှူးကိုယ်တိုင် ဆက်ပေးပါ။ ကျွန်တော် စိတ်ပူနေတယ်။ အခြေအနေတွေ မဆိုးသင့်ဘဲ ဆိုးကုန်လိမ့်မယ်။ ကားက နစ်တော့မယ် ဦးမြင့်ထွန်း ဆက်သွယ်တာ ည (၉) နာရီ လောက်က ခု (၁၂) နာရီ ထိုးတော့မယ်။ တစ်ဖက်ဂုံလူက ယာဉ်မောင်းလိုက်ရှာနေတဲ့ နောက်ဆုံးအဖြေ ဗိုလ်မျှူးတို့မှ မရသေးဘဲ။ ဒီအတိုင်းဆိုး အန္တရာယ်ပိုများလာလိမ့်မယ် ဗိုလ်မျှူး”

“ကိုစိုးထိုက်က ထပ်ဆက်စေချင်လိုလား”

“ဆက်ပေးပါ ပိုလ်မျှူး၊ ပိုလ်မျှူးက မြန်မာ့ရော်က ညွှန်မျှူး
(ဖြိမ်း)ဆိုတော့ ပိုပြီးအဆင်ပြောနိုင်တာပေါ့။ အခြေအနေပေးရင်
မယကော်တွေ့ အတွင်းရေးမျှူးကိုပါ ဆက်ပေးပါ”ဟု ကျွန်တော်
အကြံပေး တောင်းဆိုမှုအရ ဖုန်းဆက်ပေးကြသည်။ ယာဉ်တန်း
ပါလူများလည်း တစ်ရေးတစ်မောရသူများရနေကြပြီ။

၁၃၆၁ ခုနှစ်၊ ပြာသိုလဆန်း (၁၃)ရက် ၂၀၀၀ ပြည့်နှစ်၊ နေ့နဝါရီလ (၁၈)ရက်။

ကျွန်တော်တို့ကား ပင်းချောင်းထဲမှ ဆွဲတင်နှိုင်ရေး
အတွက် ကြိုစားနေရင်း ညည်သန်းခေါင်ကိုပင် ကော်လွန်ခဲ့ပေပြီ။
ကျွန်တော်တို့ မြန်မာ့ရော်ဝင်းရွှေရှိ ညဖွင့်ဆိုင်လေး၏ အလင်း
ရောင်တွင် ဟိုလျှောက်ခိုလျှောက်နှင့် ကူညီမည့် ပုဂ္ဂိုလ်များအား
စောင့်ဆိုင်းနေခဲ့ကြသည်။

နံနက် (၁၃၄၅) နာရီလောက်တွင် အမိုးဖွင့်ဟိုင်းလတ်
အပြာကားတစ်စီးရောက်လာသည်။ ခေါင်းခန်းတွင် အနေးထည်
ဝတ်ပုဂ္ဂိုလ်တစ်စီးနှင့် ယာဉ်မောင်းတစ်စီး ပါလာသည်။ ကျွန်တော်
တို့ရွှေ့တွင် ခေတ္တရပ်ပြီး ရေနစ်တဲ့ ကားသွားကြည့်မလိုဟု
ပြောသဖြင့် ကျွန်တော် ကားပေါ်လိုက်ခွင့်တောင်းပြီးလိုက်ခဲ့သည်။

လိုရမယ်ရ အကူအညီရနိုင်ရန် စာပေပိမာန် ဝန်ထမ်း
များ ဖြစ်သည့် (ကိုအေးမင်းလတ်နှင့် ကိုင်းလွင်)တို့ပါ ခေါ်သွား

ခဲ့သည်။ ကျွန်တော်တို့ စီးလာသော ဟိုင်းလတ်ကား ဘေလို
တံတားပေါ်မှဖြတ်ပြီး တစ်ဖက်ထိပ်တွင် ရပ်လိုက်သည်။ တံတား
တွင် ရှိနေသူများ ပျော်ပျော်သလဲ ကြိုဆိုကြသည်။

အခြေအနေ လေ့လာကြည့်လိုက်တော့ မယက အတွင်း
ရေးမျှူးဖြစ်နေသည်။ ဖြစ်စဉ်အစအဆုံး ပြောပြပြီး အကူအညီ
ပေးနိုင်ရန် ထပ်မံမေတ္တာရပ်ခံလိုက်သည်။ လမ်းလွှာတာဆုံးတွင်
ကားများက (၅၀) နီးပါးရှိနေပြီ ဖြစ်သည်။

ဆိုဘောက်ဆာကားများ ကုန်ကားများလည်းပါသည်။
ထိုကားများ ယာဉ်များရှင်းရေးသည် ဦးစားပေးဖြစ်နေပြန်သည်။
မယကအတွင်းရေးမျှူးက ကျွန်တော်အား ခေတ္တနေခဲ့ရန် မှာခဲ့ပြီး
တံတားအင်ဂျင်နှီယာအား သွားခေါ်သည်။ ပြန်ရောက်သော
အခါ သုံးပွင့်ခိုင်ဆွေးနွေးကြတော့ တံတားအင်ဂျင်နှီယာ မူမ
မှန်တော့။ ကျွန်တော်ကို ပြောလိုက်သော စကားများ မပြောပါ
ဟု ငြင်းလေသည်။

သူအား တံတားဖြတ်ခွင့်မတောင်းဘဲ ကြုံလမ်းမှ လာသ
ဖြင့် ကျွန်တော်တို့ အခုလိုဖြစ်ရခြင်းဟု သူက ရှောင်ပြောသည်။
ကျွန်တော်တို့အား လမ်းလွှဲရန်ပြောလိုက်သော လူများမှာ တရား
မဝင်ဂါစ်တာတီးသူများ ဖြစ်ကြောင်းတင်ပြသည်။ ထိုကြောင့်
လည်း ကျွန်တော်က ကျွန်တော် ကိုယ်တိုင်ဆင်းပြီး တောင်းပန်ပုံ
အင်ဂျင်နှီယာကိုပင် မေတ္တာရပ်ခံခဲ့ပုံ အင်ဂျင်နှီယာ မချေမင်း
ဆက်ဆံပုံ၊ ကန်းသတ်နယ်မြေအတွင်း တာဝန်ရှိသူမှာပ မည်သူ

မူ မရှိရကြောင်း၊ ကန့်သတ်နယ်မြေအတွင်း ဂိတဏတီးနေသည့်
ပုဂ္ဂိုလ်များကြောင့် အခုလိုဖြစ်ရကြောင်းပြောစဉ် မယက အတွင်း
ရေးများက . . .

“အားလုံးဒုက္ခ ရောက်ကုန်လိမ့်မယ် လမ်းဆုံးက ကား
တွေ လမ်းရှင်းဖို့က အဓိက . . . တံတားပေါ်က တစ်စီးချင်း
ဖြတ်လိုရမလား”ဟု အင်ဂျင်နီယာအား မေးရာ

“၁၂ တန်အောက်ဆိုရပါတယ်”ဟု အင်ဂျင်နီယာက
ဖြဖော်သည်။

“အဲဒါဆို အဲဒီကိစ္စအရင်ရှင်း”ဟု ပြောလိုက်မှ ထိ အင်ဂျင်
နီယာ ပြန်ထွက်သွားတော့သည်။ သိပ်မကြာပါ . . . ကားရေနစ်
ပုံအား မြန်မာ့ရေန့်မှ အင်ဂျင်နီယာအဖွဲ့ ရောက်လာပြီး အခြေ
အနေကြည့်ကြတော့သည်။

ကျွန်ုတ်တို့ကားမှာလည်း တစ်ဖက်သို့လဲကျပြီး ရေစီး
နှင့်မျှောပါရန် အနည်းငယ်သာ လိုတော့သည်။ အဆင်းအတက်
ဘီးများ အားလုံး ရေပေါ်သို့ ပေါ်နေပြီဖြစ်သည်။

တုံးလုံးလဲသွားလျှင် အမိုးပြင်အား ရေစီးအား သဲအား
တိုက်ချမှေဖြင့် ကားကြီးတစ်စီးလုံး မျှောပါပြီး ဘေလီတံတားနှင့်
တည်ဆောက်ဆဲ တံတားအား ချီးယျက်သွားနိုင်သည်။ (သို့မ
ဟုတ်) သဲကိုက သဲစုံပြီး ကားကြီး တစ်စီးလုံးရေအောက်
သဲအောက် မြှုပ်သွားပေတော့မည်။ ကျွန်ုတ်တို့ကားအတွက်
အချိန်သည် တစ်နာရီလောက်သာ ရတော့မည်ထင်ပါသည်။

ကံကောင်းပြီဟု ထင်ပါသည်။ တန် (၃၀) ဆွဲကားကြီး
နောက်ပြန်ဆင်းလာနေပြီဖြစ်သည်။ တန် (၃၀) ဆွဲကားကြီး
ရောက်လာတော့ ဆွဲကားမောင်းသူမှ ကြံ့တွေ့လာနိုင်မည့်
အန္တရာယ်များ ကြိုးတွက်ပြသည်။ ကျွန်ုတ်တို့ကားသည် ရေထဲ
သို့ တုံးလုံးလဲရန် အခြေအနေရောက်နေပေပြီ။ ရေထဲသဲထဲ
မြှုပ်နေသောကား (အယ်ဆယ်) ရွှေ့သီးဝင်ရှုံးတန်းအား သံဃား
နှင့် (၂) ပတ် ပတ် ကြိုးချည်ပေးနိုင်မှ ဆွဲ၍ ရမည်ဟု ဆိုသည်။

ပထမပြဿနာ စချေပြီ။ ကားက ၆၀ ဒီဂရီလောက်
တစ်ဖက်သို့ စောင်းနေပြီ။ တစ်ဖက်ဘီး တစ်ခြမ်းလုံး ရေထဲသဲထဲ
နစ်နေပြီး အတက်အဆင်း တစ်ခြမ်းလုံးရှိ ဘီးများရေပေါ်ပေါ်
နေပြီ။ အယ်ဆယ်တန်းကို ဘယ်သို့မှုဝင်၍ သံဃားချည်မရနိုင်
တော့ပေါ်။

ဒေသခံမီးလှုံးနေသူအားလုံးအား မြန်မာ့ရေန့်မှ အင်ဂျင်
နီယာနှင့် မယက အတွင်းရေးများက ကားအဆင်း အတက်
အခြေးမှ သဲများအား ဂေါ်ပြားများဖြင့် (၂) ဦး တစ်ပြီးတည်းရှင်း
ခိုင်းသည်။ ကားအတက်အဆင်းဘက်မှ သဲများ အဆက်မပြတ်ရှုံးနေ
သဖြင့် တစ်ဘက်တွင် ဖုံးအုပ်နေသော သဲများနှင့်ရာကိုစီးလာ
သဖြင့် ကျွန်ုတ်တို့ကား၏ အဆင်းအတက်ဖက်ရှိ ဘီးများ
တဖြည်းဖြည်း နိမ့်ကျေလာသည်။

ရေထဲသို့ ဘီးတစ်ဝက်ခန့် ပြန်ကျလာသည်။ ထိုအချိန်
လူစွမ်းကောင်း ရွေးပြန်သည်။ ရေအောက်သို့ (၁၀) မိနစ်ခန့်

အသက်အောင်နေရဲသူ၊ နေရဲသော်လည်း အယ်ဆယ်တန်းကို သံဃားချည်တတ်သူရှာရပြီ။ ကားယာဉ်နောက်လိုက် မောင်ဂျစ် တူးလေးမှ သူတွင်တာဝန်ရှိသည်။ ကြိုးစားမည်ဟု ဆိုကာ လူစွမ်းကောင်း ထွက်လာသည်။ သူ့အဝတ်အစား အားလုံး ချွတ်ခိုင်းပြီး လုံချည်ကို ခါးတောင်းကျိုက်ခိုင်းရသည်။ ရရှိး အရှိန်နှင့် သူ့ခန္ဓာကိုယ် မျောမပါရေး စဉ်းစားရပြန်သည်။

ကျွန်တော် လူရွေးကြည့်လိုက်သည်။ ဒေသခံမှ (၂) ဦးက ဗလတောင့်သည်။ မောင်ဂျစ်တူး၏ ခေါင်းအသက် အန္တရာယ်မရှိလောက်တဲ့နေရာမှ ထိန်းကိုင်ထားရန် နောက် ဘက်မှ ခြေနှစ်ချောင်းအား မလှုပ်ရှားအောင်နှစ်ထားရန် ညြိမ်းကြသည်။ အားလုံးအသင့် အနေအထားရသည့်နှင့် လူတစ်ကိုယ် စာဝင်နှင့်ရေးအတွက် ကားခေါင်းဘက်မှ သဲများအား ဂေါ်ပြား ဖြင့် စတင်ရှင်းလင်းပေးကြသည်။

အမြန်ရှင်း၊ အမြန်ဝင်၊ အမြန်ကြိုးချည်၊ အမြန်ထွက်ရ သည်မြဲ တိုင်ပင်ဖမ်းထားရသည်။ အားလုံးအဆင်သင့်ဖြစ်သည် နှင့် မောင်ဂျစ်တူးအား စတင်ဝင်ခိုင်းလိုက်ရသည်။ ၁၀ မိနစ်ခန့် ကြောတော့ မောင်ဂျစ်တူးခများ အလွန်လှုပ်ရှား လူးလွန်နေပြီ။ ရေများ ဘူးမှုတ်သလို ဖြစ်လာပြီမြှို့ သူ့ကြိုးချည်ပြီး မပြီးမသိနိုင် သော်လည်း သူ့အသက်ရှင်ရေးအတွက် ပြန်ဖော်လိုက်ရသည်။

သူ့ကျွန်းမာရေး မထိခိုက်အောင် အမိကလုပ်ရပြီ။ ဤ အချိန်တွင် ရှိနေသူများမှာ အမျိုးသားများဖြစ်သဖြင့် အဆင်

ပြေပါသည်။ ကားရေနစ်နေရာနှင့် မီးပုံသည် ပေ(၅၀) ခန့်ဝေး သည်။ မီးပုံနားကို မောင်ဂျစ်တူးအား အရောက်ချေးပြီး သူ လုံချည်ကိုချောက်သော်လည်း သူ့ခန္ဓာကိုယ် သူ့ပုံးနှင့် ရေသာ်ပြီး ပြန်ည့်လုပ်ကြပြန်သည်။

အတွင်းခံဘောင်းဘီရှိသူ တစ်ဦးထံမှ လုံချည်တစ်ထည် တောင်းကာ သူကိုဝိတ်ပေးပြီး အနွေးထည်ရှိသူများထံမှ အနွေး ထည်ငြားကာ မောင်ဂျစ်တူးအား ဝတ်စေခဲ့သည်။ မီးပုံမီးဖြင့် အမြန်အနွေးောတ် ရစေသည်။

သူအနွေးောတ်ရတော့ သူစကားတစ်ခွန်း ပြောသည်။ သံဃား နှစ်ပတ်မရခဲ့ဘူး။ တစ်ပတ်ပဲရတယ်ဟု ဆိုသည်။ နှစ်ပတ် ရဖို့ဆိုတာ မလွယ်ချေ။ အင်ဂျင်နီယာများနှင့် ညြိမ်းပြီး သဲကော်၊ သဲရှင်းသူများ ဆက်ရှင်းပြီး တန် (၃၀)ဆွဲကား မူးဆွဲလိုက်ရာ ကားမှာ အတော်လေး ပြန်မတ်သွားစဉ်... တာဝန်ခံ အင်ဂျင် နီယာကြီးက ဆွဲကားအား

“မူးမဆွဲနဲ့... အရှိန်နဲ့ တစ်ဆက်တည်း ဆောင့်ဆွဲလိုက်” ဟု အမိန့်ပေးလိုက်ရာ “ဗွမ်း.. ဗွမ်း.. ဗွမ်း.. ဗွမ်း” ဟူသော ရေသံများနှင့်အတူ ကားမှာ ကြွေတက်လာတော့သည်။ ဆွဲကားကြီးတောင့်ပြီး ဆက်ဆွဲလိုက်ခြင်းကြောင့် ကမ်းစပ်ပေါ်သို့ ရောက်သွားတော့သည်။ အားလုံးဝမ်းသာ သွားကြသည်။ ကျွန်တော်နာရီပြန်ကြည့်လိုက်တော့ နံနက် (၂) နာရီတိတိ ဖြစ်နေပြီ။

ကျွန်တော်တို့အဖွဲ့ သနစ်ရေနစ်ကားအမှတ် ၅/၁၀၃၂ ကားပေါ်မှ ပစ္စည်းများ ရေလွှတ်ရာချွဲထားရာမှ ကားပေါ်ပြန်တင်ပြီး မြန်မာ့ရေနံ့ရှုရာ ကျွန်တော်တို့အဖွဲ့များ ရှုရာသို့ ကားကို ဆက်ဆွဲခဲ့ကြသည်။

စောစောပိုင်းက ဒေါသများ ပျောက်ကွယ်သွားပြီး ဘေလီ တံတားမှ သံကော်ပေးကြသာ လူငယ်များကိုပင် ကျွန်တော် ကိုယ်ပိုင်ငွေဖြင့် ၂၀၀၀ ကျပ် ပေးခဲ့မိပါသည်။ အမှန်တကယ် ကျေးဇူးတင်၍ ပေးခြင်းဖြစ်သည်။ မောင်ဂျာတူးမှာလည်း ဝမ်းသာလွန်း၍ အအေးပတ်မှုကိုပင် သတိမရရှိနိုင်ရှာပေ။

ကျွန်တော်တို့မြန်မာ့ရေနံ့ဝင်းရွှေသို့ နံနက် (၂၁၁၅) နာရီ ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ ရေထဲက ကားဆွဲပေးသည့် တန် (၃၀)ဆွဲ ကားမောင်းပေးသူများအား ဂုဏ်ပြုခွေ (၃၀၀၀) ကျပ်ပေးကြသည်။ ထိပုဂ္ဂိုလ်များက မယူကြပါ။ သို့သော် အပြန် အလှန်အသိအမှတ်ပြုသည့်အနေဖြင့် အတင်းပေးမှ ယူကြ သည်။

ကား သုံးစီးဆုံးတော့။ ၁၁၀ စကားသံဃာတွေ အစုံကြားရပြန် သည်။

“တော်တော် ဒုက္ခပေးတဲ့ကား။ အဲဒီကားကြောင့် တို့ တွေ အချိန်ကုန်ပြီ”

“ကဲ့။ အဲဒီကား ကုန်းပေါ် ရောက်ပြီ။ အဲဒီ ကား ထားခဲ့ပြီး တို့ကားတွေ ထွက်ကြမယ်”

“ဤလှိုင်မွှေတဲ့ကား ထားခဲ့တာ ကောင်းတယ်”ဟူသာ စကားများ အခြားအခြား ရင်ထဲက မခံနိုင်လောက်သာ စကား များ ပြောကြဆိုကြသဖြင့် ကျွန်တော်ပင်ပန်းခံနေရတဲ့သူက ။ ဘာပြောရင်ကောင်းမလဲ တွေးနေစဉ်။ ပုံနှိပ်ပေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဆရာတီးမြင့်ထွန်းကပင်

“ကိုစိုးထိုက်ရေး၊ ကားလည်းကုန်းပေါ်ရောက်ပြီပဲ။ ဒီမြန်မာ့ရေနံ့ဝင်းထဲမှာရှိနေတဲ့ အင်ဂျင်နှီယာကြီး တစ်ယောက် က ပြောတယ် အင်ဂျင်ထဲရေဝင်နေပြီ။ ဆက်မောင်းလို့ရမှာ မဟုတ်တော့ဘူးတဲ့။ ကိုစိုးထိုက်တို့ ကားမှာ လိုက်ခဲ့ကြတဲ့ လူတွေက အခြားကား နှစ်စီးကို မျှစီးလိုက်ခဲ့ပြီး ရွှေခရီးဆက် ထွက်ရအောင်”ဟု ပြောလာသည်။

“စောင့်နေရသူများအတွက် စိတ်မရည်စရာဖြစ်ပေသည်။ သို့သော် ကျွန်တော်တို့ ခရီးစဉ်တွင် အုပ်စုသုံးစုပါသည်ဟု တွက်ကြည့်၍ ရပါသည်။ ပညာရေးမိသားစုအုပ်စု၊ ပခုက္ကား အိုးအုန်းဖေစာပေဆုံးရွေးချယ်ရေးအဖွဲ့ဝင်များနှင့် စာဝန်နှိုးသူ အကြီးအကဲများ၊ ဆုရသူများ၊ စာပေနှင့် စာနယ်အောင်းအဖွဲ့ဝင်များ ပါဝင်သည့် စာနယ်အောင်းအုပ်စုနှင့် မောင်တော်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အုပ်စုဟူ၍ ဖြစ်သည်။

မြန်မာစကားပုံတွင် ခင်ရာဆွေမျိုး အဆိုရှိသလို မိမိ ဝန်းကျင်ကိုသာ မိမိခင်တွေ့ယ်ကြသည့် အလေ့အကျင့် ရှိတတ်ကြ

ပေသည်။ သို့ဆိုလျှင်... ကားပျက်မှုအတွက် ကားပြန်ကောင်းရေးအား... ဘယ်အုပ်စုက ကိုယ်ချင်းစာတရား အများဆုံးပေးကူညီကြမည်ဟု တွက်ကြည့်လျှင်... ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အုပ်စုချင်းမှ ကိုယ်ချင်းစာပေမည်။ အခြားသူများထက် ကူညီလိုစိတ်ရှိပေမည်။

ထိုကြောင့်လည်း ကျွန်တော်သည် ဤခရီး၏ ဤကားပေါ်တွင် လိုက်ပါခဲ့ရသူဖြစ်သဖြင့် ဤကားနှင့်အတူ ဤကားပေါ်ပါသူများကို ကျွန်တော် သံယောဇ်ဖြစ်နေပါသည်။ ကျွန်တော်ကူညီနှင့်သလောက် ကူညီချင်ပါသေးသည်။ မရတဲ့အဆုံးမှ လက်လျော့ချင်ပါသည်။ ထိုကြောင့်လည်း

“ဗိုလ်မှူး... ကျွန်တော့ကို နောက်ထပ် ငှော်မြန်စွာ နာရီလောက် အချိန်ပေးပါ။ ကားထပ်မောင်းလို့ရမရ စမ်းသပ်ပြီး မရတဲ့အဆုံးမှ ထားခဲ့ချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဟိုကားနှစ်ဦး ထွက်သွားရင် အဲဒီကားတွေ့ခဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ့ပါ ပါသွားမယ်။ အဲဒီလို့ဆို ကျွန်တော်တို့ ယခုရေနစ်လာတဲ့ကားရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ့က ငယ်ရွယ်သူတွေဖြစ်နေလေတော့ အတွေ့အကြံနည်းမယ်။ အားငယ်နေရာရှာမယ်။ ဒါကြောင့် သူတို့အချင်းချင်း လူစုံတက်စုံနဲ့ ပိုင်းပိုင်လိုက်ရင် အဖြောက်လာနှင့်ပါတယ်”ဟု ခွင့်တောင်းလိုက်ရာ ဆရာဦးမြင့်ထွန်းက

“ခင်ဗျားက ကားပြင်ဆရာမို့လား၊ ဒီမှာရှိနေတဲ့ အင်ဂျင်နှီယာတွေကတော် စက်မန္တီးနှင့်တော့ဘူးလို့ ပြောနေတာတော် ဘာကြောင့် လက်မခံနိုင်တာလဲ”ဟု မေးလာသည်။

ကျွန်တော်ကလည်း အဖြေားလိုက်မိပါသည်။

“ကျွန်တော်ကား အကြောင်းနားလည်ပါတယ်။ ကားပြင်ဆရာတော့ မဟုတ်ပါဘူး... ကားထောင် အုံနာတစ်ဦးပါ” ဟု ဖြေားလိုက်မိသဖြင့် ဆရာဦးမြင့်ထွန်း ဘာမှ ပြန်မပြောရာ။ သူ့အနေနှင့်လည်း တာဝန်ရှိသူတစ်ဦးဖြစ်နေလေတော့ အချိန်မပုပ်သင့်ဘဲ မပုပ်ရလေအောင် ပြောတာလည်း ဖြစ်နိုင်ပါသည်။ အားလုံးက စေတနာကို ရွှေ့တန်းတင်ကြလေတော့ စေတနာအားတွေ ပြိုင်နေပုံရပါသည်။ သို့သော ဗိုလ်မှူးက-

“ကိုစိုးထိုက်စေတနာကို လက်ခံပါတယ်။ လုပ်ကြည့်တာပေါ့”ဟု လူကြီးပီပီ မျှတပြောပေးရာပါသည်။

“ကျွန်တော်ကားကို ကောင်းရမယ်လို့ ကတိပေးတာပြောနေတာမဟုတ်ဘူးနော်၊ ကောင်းနှင့်မကောင်းနိုင် ကြိုးစားကြည့်ပြီးမှ ဖြစ်နိုင်မဖြစ်နိုင်ပြောနိုင်မှာပါ ဗိုလ်မှူး”ဟု ပြောလိုက်ရာ အနားတွင်ရှိနေသော ဦးမြင့်ထွန်းမှ အဖြူအမည်း မပြောဘဲ စကားပြောနေရာဝိုင်းမှ ထွက်သွားပါသည်။

ကျွန်တော်က ဗိုလ်မှူးကို

“ဗိုလ်မှူး လွှာတွေလွှာတွေလုပ် သွားနားနေပါ။ ကျွန်တော်(၁) နာရီအတွင်း အဖြေားပါမယ်”ဟု ပြောလိုက်ရာ ဗိုလ်မှူးက ကျွန်တော့ကို အားပေးတဲ့အနေနဲ့ ကျွန်တော့ ဝန်းကျင်တွင် ဟိုလျော့က် ဒီလျော့က် လုပ်နေရာပါသည်။ ကျွန်တော်ကိုယ်တိုင်ပင် ဗိုလ်မှူးအားပြန်၍ အားနာနေရပါသည်။

ကျွန်တော်ကားဆရာများနှင့် ညီနှစ်းသည်။ ကားဆရာများက ကျွန်တော့အကြံပြုချက်ကို လက်ခံပြီး ညီနှစ်းပြင်ဆင်ကြသည်။

“ဆီတိုင်ကိုပိုက်ဖြတ် ကြည့်ရအောင်”ဟု ကျွန်တော်က ပြောလိုက်သောအခါ ဆီတိုင်ကိုပိုက်အား ဖြတ်ကြည့်ရ ဆီပိုက်မှ တစ်ဆင့် ရေများတလဟောဆင်းလာပြီ ဖြစ်သဖြင့် ထိရေတိုင်ကိုပိုက်ကို ပိတ်ခိုင်းလိုက်ရသည်။ အင်ဂျင်သိသွားသော ဆီပိုက်အား ဆွဲဖြတ်ပြီး အပေါ်သို့ မတင်ခိုင်းလိုက်ရသည်။ ကားပေါ်တွင် အပိုပါရှိနေသော ဆုံးများမှ လိအပ်လျှင် ပိုက်စိုက်မောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။ ဤအစီအစဉ်သည် ပထမဆုံး အစီအစဉ်ဖြစ်ပါသည်။

ဒုတိယ အစီအစဉ်အဖြစ် ရေလည်အုပိုက်အား ဖြတ်ကြည့်ကြသည်။ ရေလည်အုပိုက်ထဲတွင် သဲစသဲနများ တွေ့ရသည်။ ထိုသဲစသဲနများ တွေ့ရသဖြင့် တွက်ဆရာပြန်သည်။ ရေလည်အုပိုက်ထဲရောက်နိုင်သည်မှာ ရေတိုင်ကိုပေါက်မှ တစ်ဆင့် ရောက်နိုင်သည်။

အလားတူ အိတ်အော်ပိုက်မှ ရေဝင်လာပြီး အင်ဂျင်ထဲမှ တစ်ဆင့်လည်း ရေလည်အုသို့ ရောက်နိုင်သည်။ အင်ဂျင်ထဲမှ ဖြတ်၊ မဖြတ် တွက်ကြည့်တော့ ကားရေထဲ စနစ်နေစဉ်က အင်ဂျင်သည် ရေနစ်မနော်။ နောက်မှ တဖြည်းဖြည်းနစ်ခြင်းဖြစ်၍ အင်ဂျင်ရေနစ်နေစဉ် အင်ဂျင်လည်း ရပ်နေသည်။ လည်ပတ်မှုမရှိ။ အင်ဂျင်လည်ပတ်မှု မရှိသဖြင့် အင်ဂျင်ထဲ ရေဝင်သည့်

တိုင် အင်ဂျင်မှ ရေလည်အုပိုက်ရန် အကြောင်းမရှိ။

အင်ဂျင်ထဲတော့ ရေဝင်မဝင် စိစစ်ရန် လိုသဖြင့် အင်ဂျင်ထိုင်တိုင်း ပေတံမှုတစ်ဆင့် အခြေအနေကြည့်လိုက်တော့ အင်ဂျင်ပိုင်ထဲတွင် ရေမတွေ့ရ။ သို့သော် အင်ဂျင်ပိုင်ထဲအထိ ရေမရောက်သော်လည်း ရောက်သင့်သည့်နေရာ ရောက်နိုင်သေးသည်။

အနည်းဆုံး ရေငွေ့ရောက်နိုင်သည်။ ထိုရေငွေ့အား မှုတ်ထုတ်ကြည့်လျှင်ကောင်းမည်ဟု တွက်ဆပြီး အင်ဂျင်မှ နော်ဆယ် ခြောက်လုံးကို ဖြတ်စေကာ မော်တာနှင့်မွှေ့ပြီး ရေများအား သုံးမိနစ်ခန့်ကြာ မှုန်ထုတ်ကြည့်လိုက်တော့

အိတ်အော်ပိုက်ထဲမှ ရေများထွက်လာသလို အင်ဂျင်မှ ရေငွေ့များ ထွက်ကုန်သည်။ သုံးမိနစ်ခန့် မှုတ်လိုက်၊ သုံးမိနစ်နားလိုက်ဖြင့် သုံးကြိမ်လောက်ပြုလုပ်ပြီး နော်ဆယ်များ ပြန်တပ် ရေလည်အုပိုက်ဖြင့် အင်ဂျင်ပိုင်များ ဖောက်လဲပြီး စက်နှီးကြည့်လိုက်တော့ အင်ဂျင်ပတ်အမှန်ဖြင့် စက်နှီးလာသည်။ အိတ်အော်မှုလည်း ရေမလာတော့။ မီးခုံးများသာလာပြီ ဖြစ်သဖြင့် ကျွန်တော်တို့ကား ရွှေခရီးဆက်ရန် အခြေအနေပေးပြုဖြစ်သည်။

အချိန်မေးကြည့်လိုက်တော့ နံနက် (၀၂:၄၅)နာရီ ရှိပေပြီ။ အားလုံးဝမ်းသာသွားကြသည်။ အင်ဂျင်သစ်လို ဖြစ်နေသဖြင့် လောလောဆယ် ကျွန်တော်တို့ကားမှုလူများ ဒေဝါးကားကြီးနှစ်စီးပေါ်မှုစီးပြီး ကျွန်တော်တို့ကားအား အင်ဂျင်ကျင့်သည့်

အနေဖြင့် ကုန်ပဲ့၊ ဝိတ်ပဲ့ဖြင့် ယာဉ်တန်းကားများ၏ ရွှေမှ
(၁၀) မိုင်ခန့် အလွှတ်မောင်းစေခဲ့သည်။

လမ်းတွင်ကား သုံးစီး ခေတ္တပြန်ဆုံးသည်။ ရေနစ်ကား၏
အခြေအနေ အလွန်ကောင်းနေပြီ။ စက်သံလည်း မှန်နေပြီမို့
ဒေဝါးကားကြီး နှစ်စီးအပေါ် မှုများလိုက်ခဲ့သော ရေနစ်ကား
(န/၁၀၂၂) ပေါ်မှ လူများမိမိကားပေါ် မိမိပြောင်းစီးကြပြီး
မကွေးမြို့သို့ ဆက်လက်မောင်းနှင်လာခဲ့ကြပါသည်။

မကွေးမြို့သို့ နံနက် လေးနာရီဝန်းကျင် ရောက်လာပြီး
မကွေးမြို့က ပ ပ ရ ဝင်းအတွင်း ကျွန်တော်တို့ ကားဆီတိုင်ကို
ထဲသို့ ရေများရောက်ရှိသဖြင့် ထိ (ရေ ဆီ) အစား ဒီဇယ်ဆီများ
ထပ်ဖြည့်ခဲ့ကြပါသည်။

မကွေး ကပရ ဝင်းတွင် ဒီဇယ်ဆီများဖြည့်ပြီး ပြန်ထွက်
ကြတော့ ရွှေဆုံးမှသွားနှင့်သော ဆရာတီးသန်းမောင်တို့၏ ယာဉ်
အမှတ် (၁) နှင့် မကွေးမြို့အထွက်တွင် ဆုံးကြပြီ။ ဆရာ
တီးသန်းမောင်တို့သည် မနေ့ညာ (၁၀၁၁၅) နာရီထဲက နောက်
ကားများ ပါမလာသဖြင့် မီးရောင်ရှိသော ဆိုင်တစ်ဆိုင်ရွှေ့၌
ကားရပ်လိုက်ပြီး စောင့်နေကြကြောင်း၊ မြေဝတီရုပ်မြင်သံကြားမှ
ပြသနေသော တရှတ်ကားကို စိတ်ဝင်စားသူများမှ ကားပေါ်မှ
အောက်ဆင်းကြည့်ကြကြောင်း၊ နောက်ကားကို တစ်ချိန်လုံး
စိတ်ပူဇွာဖြင့် စောင့်နေကြသည်မှာ အဖွဲ့ခေါင်းဆောင် ဆရာ
တီးသန်းမောင်နှင့် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇုံးအဖွဲ့ ဥက္ကဋ္ဌ
ဦးကျော်အောင်တို့ဖြစ်ကြောင်း သိလိုက်ရပေသည်။

ယာဉ် လေးစီးယာဉ်တန်းဖြင့် ဆက်လက်ထွက်ခွာခဲ့ကြ
ပါသည်။ တောင်တွင်းကြီးမြို့သို့ နံနက် (၇၃:၀၀) နာရီဝန်းကျင်
ရောက်ရှိကြပြီး လက်ဖက်ရည်၊ ကော်ဖို့ မူန့် စသည်များ
စားသောက်ကြပါသည်။ ကျွန်တော်တို့အဖွဲ့ ဝယ်ယူအားပေး
မှုကြောင့် ကောက်ညွှေးပေါင်း တစ်ပုံ ၁၀ ကျပ်မှ ၂၀ ကျပ်ဖြစ်၊
၂၀ ကျပ်မှ ၃၀ ကျပ်ဖြစ် ၃၀ ကျပ်မှ ၅၀ ကျပ်ထိ ဖြစ်သွားခဲ့ရ
သည်။

စားသောက်အနားယူကြပြီး ရွှေခရီးထွက်ခဲ့ကြပြန်ပါ
သည်။ မွန်းလွှာ တစ်နာရီကျော်လောက်တွင် ပြလိုမြို့သို့ ရောက်ရှိ
ချိန်တွင် နေ့လည်စာချိန်လွန်နေသဖြင့် ရွှေဆုံးမှ သွားသော
ဆရာတီးသန်းမောင်တို့ကားက ထမင်းဆိုင်ရွေးတန်း များရွှေ့တွင်
ရပ်တန်းလိုက်သဖြင့် ကျွန်ယာဉ်တန်းများလည်း ရပ်ကြပါသည်။

ယာဉ်များကို စိစစ်ကြည့်လိုက်ရာ ပညာရေးအဖွဲ့စီးလာ
သော ဒေဝါးကားတစ်စီးလို့နေပါသည်။ လိုသောကားကိုစောင့်
ရင်း မိမိအစီအစဉ်ဖြင့် နေ့လည်စာ သုံးဆောင်ခွွှေ့ပြုလိုက်
ပါသည်။ နေ့လည်စာ စားပြီးသည့်တိုင်အောင် ပညာရေးအဖွဲ့
ကားရောက်မလာသဖြင့် ပင်းချောင်းတွင် ရေနစ်ခဲ့ရသော
န/၁၀၂၂ ကားဖြင့် နောက်ကြောင်းပြန်လည်ကြိုဆိုရေး
ဆောင်ရွက်ခဲ့ရပါသည်။ ပြုလုပ်မွေတဲ့ကားဟု အပြောခဲ့ရသော
န/၁၀၂၂ သည် တကယ်တော့ ယာဉ်အားလုံးတွင် အကောင်း
ဆုံး ကားဖြစ်နေသည်ကို လက်တွေ့သက်သေပြန်ပေသည်။

နောက်ကြောင်းပြန် ကြိုနေသော ယာဉ်အမှတ် န/၁၀၇၂
ကားနှင့်အတူ ပညာရေးအဖွဲ့အား တင်ဆောင်လာသော ဒေဝါး
ကားကြီးသည် မှန်းလွှဲ (၂၃၂၀) နာရီခန့်တွင် ရောက်လာပါသည်။
အချိန် (၁) နာရီခန့် ကုန်ဆုံးသွားရပြန်ပါသည်။

စာပေဆုံးရသူများနှင့် မိသားစုံများ၊ ကြီးကြပ်သူများ
စီးလာသည့် ဒေဝါးကားကြီးအား ရန်ကုန်သို့ ဆက်လက် ထွက်ခွာ
ခွင့်ပြုလိုက်ရပါသည်။ ဤကဲ့သို့ ခွင့်ပြုလိုက်ရသည်မှာလည်း
အကြောင်းရှုပါသည်။ စာပေဆုံးရသူများနှင့် မိသားစုံအချို့သည်
မန္တလေးဘက်သို့ ခရီးဆက်ရမည့်သွားပါနေသဖြင့် ထောက်ကြံး
သို့ အချိန်နှင့်ရောက်ရှုစေရန် ရည်ရွယ်၍ လွှတ်လိုက်ရခြင်းဖြစ်
သည်။

ပညာရေးအဖွဲ့ ပြလိုတွင် နေ့လည်စာ စားသုံးပြီးသည်နှင့်
ယာဉ်သုံးစီးပါ ဆက်လက်ထွက်ခွာခဲ့ကြပါသည်။ ည (၆:၄၅)
နာရီခန့်တွင် လက်ပံ့တန်းမြို့သို့ ဖြတ်သန်းခဲ့ပါသည်။ ည (၇:၀၀)
နာရီခန့်တွင် သာယာဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့
ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှုကြပါသည်။

ရောက်ရှုချိန်တွင် ပညာရေးအဖွဲ့ ဒေဝါးကား ပါမလာ
ပြန်။ သို့သော် လက်ပံ့တန်းတွင် အတူရှုနေသဖြင့် မကြာခင်
ရောက်လာမည်ဟု မှန်းဆကာ ရောက်နှင့်သွားများမှ သာယာဝတီ
ခရိုင်ပြန်/ဆက်မှ ညည်ခံကျေးမျိုးသော သံဃာသယ်မှန်းဟင်းခါးနှင့်
လက်ဖက်ရည်၊ ကော်ဖီများ စားသောက်ကြပါသည်။

စားသောက်ပြီးသည့်တိုင် ပညာရေးအဖွဲ့ ကားရောက်
မလာသဖြင့် ဆရာတိုးသန်းမောင်က စိတ်ပူပြီး ယာဉ်အမှတ် (၁)
ဖြင့် ပြန်ကြိုရန် စီစဉ်ပါသည်။ သို့သော် မြန်မာနိုင်ငံ စာပေနှင့်
စာနှယ်ဇုံးအဖွဲ့ ဥက္ကဋ္ဌေအောင် (ကျော်အောင်)မှ
ယာဉ်အမှတ် (၁) မှလူများအားလုံး ယာဉ်အမှတ် (၂)ဖြစ်သည့်
ကျွန်းတော်တို့ စီးလာသည့်ကား န/၁၀၇၂ ပေါ်သို့ ရွှေ့ပြောင်းပြီး
ရန်ကုန်သို့ ဆက်လက်မောင်းစေပါသည်။

ယာဉ်အမှတ် (၁)တွင် ဆရာတိုးကျော်အောင်၊ ဆရာ
တိုးသန်းမောင်၊ စာပေပိမာန်အဖွဲ့ ဦးမြတ်ငြိုင်၊ ဦးမြတ်ငြိုင်၏ အနီး
ဒေါ်တူးနှင့် ကိုအေးမင်းလတ်တို့ လိုက်ပါပြီး လက်ပံ့တန်းဘက်
သို့ ပညာရေးအဖွဲ့အား သွားရောက်ပြန်ကြိုကြပါသည်။

ကျွန်းတော်တို့ မော်တော်ယာဉ် ယာဉ်အမှတ် န/၁၀၇၂
သည် ရန်ကုန်သို့ ည (၁၀:၀၀)နာရီခန့်တွင် ပြန်လည်ရောက်ရှု
ပါသည်။ သာယာဝတီတွင် ကျွန်းခဲ့သော ယာဉ် (၂) စီးအနုက်
ပညာရေးအဖွဲ့တင်ဆောင်လာသော ဒေဝါးကားများ ရန်ကုန်သို့
ဆက်မောင်းရန်အခြေအနေမပေးတော့သဖြင့် သာယာဝတီ
ခရိုင်ပြန်/ဆက်ရုံးတွင် ထားခဲ့ပြီး စာပေပိမာန်ရုံးအဖွဲ့ ဦးမြတ်ငြိုင်
ဒေါ်တူးနှင့် ကိုအေးမင်းလတ်တို့အား လိုအပ်သည်များ ကူညီရန်
သာယာဝတီတွင် ထားခဲ့ကြောင်းနှင့် ပညာရေးအဖွဲ့အား ဆရာ
တိုးသန်းမောင်တို့ကားပေါ် ရွှေ့ပြောင်းကာ၊ ရန်ကုန်သို့ ဆက်
လက်မောင်းနှင့်လာခဲ့ရာ ည (၁၁:၀၀) နာရီတွင် ရောက်ရှု
ကြောင်း ဖုန်းသတင်းရရှိလိုက်ပါသည်။

၁၉၉၉ ခုနှစ်အတွက် ပခုက္ခ။ ဦးအုံးဖေစာပေဆုနှင့်
ပညာရည်ချွန်ဆုချီးမြှင့်ပွဲထို သွားရောက်ခဲ့ကြသော ခရီးစဉ်
အတွေ့အကြံများကလည်း မြန်မာနိုင်ငံ စာပေနှင့်စာနယ်အင်း
အဖွဲ့ ဥက္ကဋ္ဌနှင့် ဗဟိုအမှုဆောင် ကော်မတီဝင်များ ခရီးစဉ်တွင်
ပါလာကြသော စာပေထူးချွန်သူများ၊ ပညာရည်ထူးချွန်သူများ၊
ကြီးကြပ်သူများ၊ အထူးအညွှေ့သည်တော်များအနေဖြင့် အမှတ်
တရ ခရီးစဉ်တစ်ရပ်အဖြစ် အမှတ်ရနေကြမည် ဖြစ်ပေသည်။
အမှတ်ရယုံတင်မက။

ယာဉ်မောင်းမကျွမ်းသဖြင့်... ခရီးသည်တွေ လွမ်းရ
သည့်ကိန်း ပစ်းရသည့်ကိန်း ဆိုက်ခဲ့ရသည်ပင်။

တစ်ယောက်အမှား၏
ဧရာက်ကွဲပို့တွင်

မိမိလင်သား အရက်သမားကို တမ်းတမ်းတတ်မြတ်မြတ်နှီးနှီး ရှိရပါမလားလို့ မိဘဆွဲမျိုးတွေကလည်း မကြာခကာပြောကြဆိုကြသည်။ မိတ်ဆွေ အပေါင်းအသင်းများကလည်း ပြောကြသည်။ သို့သော် “ဒေါကြည်ဝိုင်း” တိုကတော့ မိမိဘဝဝင့်ကြေးလို့ သဘောထားပြီး လင်သားကိုရှုတစိုက်စောင့်ကြည့်သည်။ အတက်နိုင်ဆုံး ဖျောင်းဖျော်ပြောကြည့်သည်။ မရတဲ့အဆုံးမှုသာ လက်လျှော့ပေးလေ့ရှိသည်။

ဒေါကြည်ဝိုင်းကိုလည်း အပြစ်မပြောသာ။ ကိုစိုးတင့်တစ်ခုခုဖြစ်လျှင် သူမိသားစုအသိက်အဝန်း ပျက်နိုင်သည်။ အသက် (၃၀) အရွယ် သားအပါအဝင် သားသမီး (၅) ယောက် အတွက် အဖော့ ခေါ်စရာရှိနေတာကိုပင် သူက လိုလိုလားလား ကျေနပ်နေပုံရသည်။ ကိုစိုးတင့် သောက်လိုက သောက်စည်းနှင့်ကမ်းနှင့်တော့ သောက်စေချင်သည်။ အချိန်ပြည့် သောက်စားနေတာမျိုးတော့ ဒေါကြည်ဝိုင်း မလိုလားတာ အမှန်။

အဆုံးထဲက အကောင်းဟု ဆိုရမလားမပြောတတ်။ ကိုစိုးတင့်က အရက်စွဲနေတာမှန်ပေမယ့် စည်းမဲ့ကမ်းမဲ့ သောက်တာမှန်ပေမယ့် ခိုက်ရန်မဖြစ်၊ သူများဥစာ မဆိုး၊ ပြစ်မှုကြီးငယ်မကူးလွန်တတ်သူမှို့ “ဒေါကြည်ဝိုင်း” က ကြံဖန်ပြီး ကျေးဇူးတင်နေပုံရသည်။ သို့သော် ယနေ့ညာတစ်ညုလုံး “ဒေါကြည်ဝိုင်း” အိပ်မပျော်။ ကိုစိုးတင့်တစ်ခုခုဖြစ်မှာကို စိုးရိမ်နေသလိုလို ရှိလာသဖြင့် ပူပန်စိတ်တိုက လွှမ်းမိုးနေသောကြောင့် ကိုစိုးတင့်နှင့်

အခန်း (၁)

ယနေ့နံနက်တွင် ငွေနှင့်တို့က ယမန်နေ့များကထက်ပိုကျနေသည်။ ဒီအင်ဘာလသည် အအေးဆုံးလဟု ဆိုစကားနှင့်လည်း ညီလျပေသည်။ ယနေ့ ဒီအင်ဘာလပင် ကုန်လောက်နေပြီဆိုတော့ နှင့်တိုကျတာလည်းမဆန်း အေးလွန်းတာလည်း ဘာမျှမဆန်း။ သူတကာချမ်းစိမ့်အေးနေသဖြင့် စောင်ကလေးခြားကျေးလိုသူတွေ မီးလေးလှုံးနေးလိုသူတွေ အနန္တကြားတွင် ကိုစိုးတင့်တစ်ယောက်က ချမ်းရမှန်းမသိ။ အေးရမှန်းမသိဖြစ်နေပုံရသည်။ တစ်ညလုံးလည်းမအိပ် သူ မအိပ်သည်က အကြောင်းမဟုတ်။ အိမ်ပေါ်တက်လာလိုက် ဆင်းသွားလိုက်အကြမ်ကြမ်လုပ်နေလေတော့ အအိပ်အနေပါးတဲ့ အိမ်သားတွေပါ အိပ်မရတော့။ ပိုဆိုးတာက ကိုစိုးတင့်၏အနီးမယားဖြစ်သည်။ မိမိလင်သားကို ဂရှုတစိုက်ရှိသူလိုတော့။။။ အရိပ်အကဲကိုသတိထားနေရင်း ဒီတစ်ညလုံး လုံးဝအိပ်မပျော်ခဲ့။

အတူ ဆောင်းအအေးကို သတိလစ်နေပြီး ချွေးစီးများပင် ထွက် နေသည်။

ဒေါက်ညိုင်း ဟိုဟိုသည်သည်တွေးရင်း စိုးရိမ်စိတ်များ က လွမ်းခြားလှမ်းလည်း ဖြစ်ပါသည်။ ကိုစိုးတင့်နဲ့ ကိုမြင့်သိန်း က သက်တူရှုယ်တဲ့ လုံးတူဒေါက်တဲ့ သောက်ဖော် သောက်ဖက် ဖြစ်သည်။ နှစ်ဦးစလုံးအရက် စွဲနေကြပြီဖြစ်သည်။ သူရှိ သူတိုက် ကိုယ့်ရှိ ကိုယ်တိုက်နှင့် နှစ်ယောက်တစ်ဘဝနေလာကြသည်မှာ နှစ်ပေါင်းမနည်းတော့။ သူတဲ့ နှစ်ဦးအသက်တွေ့ကပင် (၆၀) ဝန်းကျင်ဖြစ်နေကြပြီ။ ကိုစိုးတင့်တို့အတဲ့ အလဲအကွဲ့ အရက် သောက်လေ့ရှိသော်လည်း အချိန်တန် အိမ်ပြန်တန်းအိပ်ကြသူ များဖြစ်လို့ အနီးမယားသားသမီးတွေက သူတို့ကို အထူးကူညီပေး ရန်ပင်မလိုခဲ့။ သို့သော် ဒေါက်ညိုင်းတစ်ယောက် ယခုရက်ပိုင်း ကိုစိုးတင့်ရဲ့ ထူးခြားတဲ့ အပြုအမှုတွေကြောင့် စိုးရိမ်စိတ်ဝင်နေ မိတော့သည်။ ပိုမိုဂရုစိုက်နေမိသည်။ ထူးခြားလာတာကလည်း နှစ်ရက်လောက်ရှိသေးသည်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ညအချိန်မတော် အမူးလွန် ပြီး ကိုစိုးတင့်အိမ်ပြန်လာသည်။ ရောက်ရောက်ချင်း

“ကြည်ိုင်း . . . ထစမ်းပါပြီး ငါဒီညာယ်လိုဝမ်းသာမျိုး မသိဘူးဘွား . . . ငါဝမ်းသာနေတာ နင့်ကိုပြောချင်လို့” ဆိုပြီး ကျယ်ကျယ်လောင်လောင်ကို နှီးပြောလာတော့ ဒေါက်ညိုင်း ကလည်း လင်သားကို လိုက်လျော့ညီတွေ့ဖေးမပြီး

“ကိုစိုးတင့် . . . အိပ်လိုက်ပါလား မနက်ကျမှုပြောပေါ့”
ဟဲ ဆိုလိုက်တော့-

တီးချောင်းလက် ပမဏံး နယံးမှ နင့် ကိုယ်တွေ့ပြစ်ရပ်များ

၉၃

“ဟာ . . . ခုပြောမှ ငါရင်ထဲပေါ့သွားမယ်”

“ကဲ . . . ဒါဆိုလည်းပြောတော်”

“ဒီည် . . . ငါနဲ့ မြင့်သိန်း အရက်သောက်ကြတယ်”

ဒေါက်ညိုင်း တစ်ချက်ပြီးလိုက်မိသည်။ ကိုစိုးတင့်က “ဒီည် . . . မြင့်သိန်း အရက်သောက်ကြတယ်” ဆိုတဲ့စကားက ဒေါက်ညိုင်းအတွက် အဆန်းမှုမဟုတ်လေတော့ ကိုစိုးတင့် စကားကိုဆက်မပြောခင် ပြီးမိတာပေါ့။

“အရက်တွေဝအောင် သောက်ပြီးတော့ မြင့်သိန်းကပြာ တယ် ကြည်ိုင်းရဲ့ . . .”

“ဘာများပြောလိုတဲ့န်းတော် . . .” ဒေါက်ညိုင်းက စကားစမြန်မြန်ပြတ်စေရန် ထောက်ပေးလိုက်သည်။

“မြင့်သိန်းက ငါကိုသိပ်ချစ်တယ်တဲ့ . . . သူသေရင် တော် ငါကိုခေါ်သွားမယ်တဲ့ကွဲ့ကွဲ့ . . . ပြီးတော့ . . . ဒို့မိသားစု ကိုလည်း သူခင်တယ်တဲ့ . . . ဖြစ်နိုင်ရင် တို့အိမ်သားအားလုံး ခေါ်သွားချင်တယ်တဲ့ကွဲ့ . . . ငါပျော်လိုက်တာ ကြည်ိုင်းရဲ့”

ဒေါက်ညိုင်း ထိတ်ကနဲ့ဖြစ်သွားသည်။ ဒီစကားက ပျော်ရမည့်စကားမှ မဟုတ်လေတော့ ဒေါက်ညိုင်းကပဲ-

“ကဲ . . . က ရှင်ပြောလိုက်ရလို့ ကျေနပ်ပြီမဟုတ်လား အိပ်တော့နော်” ဟဲ ဒေါက်ညိုင်း ကိုစိုးတင့်ကိုတဲ့ခေါ်မပြီး အိပ်ရာအရောက်ပို့ခဲ့သည်။

* * * *

ကိုစိုးတင့် မူးမူးရှုံးစကားတွေပြောပြီး အိပ်သွားပေမယ့် ဒေါက်ည်ဗိုင်းခမျာ အိပ်မပျော်တော့ဘဲ မိုးစင်စင်လင်းရတော့သည်။ မိုးလင်းပြီဆိုတော့ ဒေါက်ည်ဗိုင်းတစ်ယောက် နံနက်စာ အတွက် ဈေးဖက်ကိုထွက်လာမိသည်။ ဒရုံမြို့သစ် (တောင်ဗိုင်း) အမှတ် (၇၁) ဈေးကြီးသည် အလွန်စည်ကားလွန်းလှသည်။ ဒရုံမြို့သစ် (တောင်ဗိုင်း) တွင် အစည်ကားဆုံးဈေးဖြစ်သည်။ ဈေးဆိုသည်မှာ လူစုံလှသည်။ ဟိုအကြောင်း ဒီအကြောင်း ဟို သတင်းခိုသတင်း စသည်များကလည်း စုံတတ်သောနယ်မြေဖြစ်သည်။

“မို့လ်မင်းရောင်လမ်းထဲက . . . အရက်သမားကြီး ကိုမြင့်သိန်းတစ်ယောက် ဉာဏာရက်မူးလွန်ပြီး ဆုံးသွားပြီတဲ့” ဟူသော သတင်းစကား ကြားမီသောအခါ ဒေါက်ည်ဗိုင်းတစ်ယောက် ဉာဏကိုစိုးတင့်ပြောခဲ့သောစကား-

“မြင့်သိန်းက ငါကို သိပ်ချစ်တယ်တဲ့ . . . သူသေရင်တောင် ငါကိုခေါ်သွားမယ်တဲ့ကွဲ . . . ပြီးတော့ . . . ဒို့မိသားစုကိုလည်း သူခင်တယ်တဲ့ . . . ဖြစ်နိုင်ရင် တို့အိမ်သားအားလုံး ခေါ်သွားချင်တယ်တဲ့ကွဲ . . . ငါပျော်လိုက်တာ ကြည်ဗိုင်းရာ” ဟူသောစကားများကို ဒေါက်ည်ဗိုင်း အကြောင်းကြိမ်ပြန်လည် သတိရနေမိတော့သည်။ ဈေးတွင် ကြံ့ရာဝယ်ပြီး အိမ်ကိုအမြန် ပြန်လာခဲ့သည်။ အိမ်တွင် ကိုစိုးတင့်မရှိတော့။ ကိုမြင့်သိန်းနာရေးကို သွားကူလုပ်ပေးနေသည်ဟု သိလိုက်ရသည်။

“သူသေငါပိုပဲ . . . သူသူငယ်ချင်းဆိုတော့လည်း သွားမှာပေါ့” ဟု ဒေါက်ည်ဗိုင်းစိတ်ဖြေလိုက်သည်။

ပထမတစ်ရက် ကိုစိုးတင့်ပိုမူးလာသည်။

ဒုတိယတစ်ရက် ကိုစိုးတင့် သတိလက်လွှတ်ဖြစ်လာပုံ ရသည်။ တစ်ညွှေ့လုံး မအိပ်တော့။ ဆောင်းအအေးဒက်ကိုလည်း သူမမှုတော့။ တစ်ညွှေ့လုံး ဂနာမဖြိမ်ဖြစ်လွန်းသည်။ ပြော့ ဒီနေ့ သူသူငယ်ချင်း သြို့ဟု မည့်နေ့မို့ ပိုခံစားနေပုံ ရသည်ဟု ဒေါက်ည်ဗိုင်းက စိတ်ကိုထပ်ဖြေလိုက်ပေမယ့် ရင်မှာတော့ အပူမီးဟပ်နေပြီဖြစ်သည်။

* * * * *

အခန်း (၂)

ဒီကနွေ့ ဒီအောင်ဘာ (၂၃) ရက်၊ နေ့လည် (၁၂:၀၀) နာရီလောက် ကြေးစည်သံများထွက်လာသဖြင့် ကိုမြင့်သိန်းအသာပို့ဆောင်မည့် မိတ်သဂ်ဟများ ကိုမြင့်သိန်းအိမ်ကိုရောက်လာကြသည်။ ဒေါက်ည်ဗိုင်းလည်း သူသေငါပိုမဲ့ ရောက်လာဖြစ်သည်။ ဘာရယ်မဟုတ်ပေမယ့် ဒေါက်ည်ဗိုင်းစိတ်ထဲ ထိတ်ကနဲ့ဖြစ်လိုက်ရပြန်သည်။ ကိုမြင့်သိန်းအိမ်ရှုံးရှိ ရေစည်တွင် ဘာကိုရည်ရွယ်မှန်းမသိသည့် “အားလုံးကို ခေါ်မယ်” ဟူသည့်စာကြောင်းကို မြင်လိုက်ရလို့ ဒေါက်ည်ဗိုင်းက-

“ဘယ်သူများ လက်ဆော့ရေးထားပါလိမ့်” ဟုပဲ တွေးလိုက်ပြီး စိတ်သက်သာရာကို ပြောင်းလိုက်သည်။

လူငယ်တွေဆိတာ ကြေးစည်ကို ထုချင်သလိုထဲ တီးချင်သလို တီးကြတော့ ကြေးစည် ထုဖူလည်း ဟက်တက်ကွဲပြီး လူစု ကြေးစည်ဆက်မတီးနိုင်တော့။ အသုဘချို့ အချိန်တန်လျက်နဲ့ အလောင်းတင်နိုင်ယာဉ်က ရောက်မလာသေး။ အချိန်လင့်မှ ရောက်လာသဖြင့် မေးကြည့်တော့ လိပ်စာရှာ မတွေ့ဘဲ ရွာပတ်နောက်ဟု သိလိုက်ရသည်။ နိုင်ယာဉ် ဝင်လာသည်နှင့်-

“ကိုမြင့်သိန်းရေး။ သွားတော့နော်” ဟု ကိုစိုးတင့်၏ ဆုံးဆုံးနှင့်နှင့်ပြောင့်သံကို ဒေါ်ကြည်ဝိုင်းလည်းကြားသည်။ မည့်ပရီသတ်တွေလည်း ကြားသည်။ မြန်မာတိုက နာရေးဆို ကူညီချင်ကြသည်။ ပိုချင်ကြသည်။ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုတဲ့ ဆုံးမစာကလည်းရှိလေတော့ အသုဘကို ဦးစားပေးပိုတတ်ကြသည်။ ကိုမြင့်သိန်း၏ မိသားစုက နှမ်းပါးလို လူစီးကားနှစ်ဦးသာ တွဲးနိုင်သည်။ ပိုလိုသူက မနည်းလှု။ မူးတလိုက်ကြမည်သာဖြစ်သည်။

တာဝန်ရှိသူများက အလောင်းကို နိုင်ယာဉ်ပေါ်တင်ဖို့ လေးတိုင်စင်ပေါ်မှ မတင်လိုက်ကြတော့ ပြောမပြောချင်ပေါင်း။ နာရေးသေတာ (ခေါင်း)က တောင့်တောင့်တင်းတင်း မဟုတ်လေတော့ အောက်ပွင့်ပြီး အလောင်းထွက်ကျလာသည်အထိ ဖြစ်ရသည်။ အဆင်ပြေသလို ပြန်လည်စီမံပြီး ကိုမြင့်သိန်း၏ နောက်ဆုံးခရီးအား သာကေတမြို့နယ် လယ်ရွာသုသန်သို့ ပို့ဆောင်သူ့ဟိုလိုက်ကြသည်။

* * * *

သိကြတဲ့အတိုင်း နာရေးပို့ပြန်ကိုစွာက အလောင်းမီးစက်ထဲဝင်သွားပြီဆိုတာနဲ့ အပြန်ခရီးအတွက် မိမိစီးခဲ့တဲ့ ကားဆီကိုပြေးသူကပြီး လူတက်သူကတက်နှင့် နာရေးပို့ပို့မဟုတ်တော့ ဘဲ အပျော်ခရီးပုံးပုံးဖြစ်သွားကြသည်။

ယခုလည်းကြည့်။။။ ကိုမြင့်သိန်းနာရေးပို့သူကများ၊ ကားကနှစ်ဦးထဲဆိုတော့ ကားကောင်းကိုရွှေ့ပြီး အလုအယက်တက်လိုက်ကြတာ ဘီအမ်ဟီးနီး ၁က / ၅၃၄၈ ကားပေါ်တွင် အလာတံ့ဌာတက် လူက ပိုများနေပုံရသည်။ ဘီအမ်ဟီးနီး ၁က / ၅၃၄၈ ကားက ဆေးသစ်၊ အင်ဂျင်သစ် ရွှေကြကြလေးဆိုတော့ နာရေးပို့သူတွေ အပြန်ခရီးတွင် ကားရောင်အသစ်ကလေးပေါ် ပို့တက်လာခြင်းဖြစ်နိုင်သည်။ အပြည့်အသိပ်တိုးလိုတဲ့လောင်းထိပါလာသည်။ လူ (စဝ) ထက်မလျော့ အတူပါလာသော ကားကလည်း ဘယ်အချိန် ထွက်သွားမှန်းမသိသောကြောင့်လည်း ဘီအမ်ကားပေါ် စုပြုရောက်လာခြင်းလည်း ဖြစ်နိုင်သည်။

သာကေတ ဒရိမြို့သစ် (တောင်ပိုင်း)၊ ဒရိမြို့သစ် (ဆိပ်ကမ်း) ဆက်သွယ်ထားသည့် ဓရာဝဏ်လမ်းမကြီးအတိုင်း မောင်းပြီး ဒရိမြို့သစ် (တောင်ပိုင်း) ဆုံးတည်လာနေသော ၁က / ၅၃၄၈ ဘီအမ်ဟီးနီးကားသည် အရိုန်ပြင်းစွာနှင့် မောင်းလာသည်ကို အချို့လှုငယ်များက “ဟေးဟေး။။။ ဟားဟား”နှင့် အားပေးသည်။ အချို့က သဘောကျကြသည်။ အချို့က

သမျှဖွေရှုတဲ့ ရွတ်ကြသည်။ အရှိန်လျှော့မောင်းရန် အော်သူ ကအော်ကြသည်။ မြန်မြန်မောင်းရန် ပင့်ပေးသူက ပင့်ပေးသည်။

ကားမှာ အရှိန်လျှော့သည်မရှိ အရှိန်သည် ပို၍ ပို၍ မြင့်တက်လာသည်။ လယ်ရွာသူသုန်မှ အထွက်တွင် တစ်နာရီ လျှင် ကိုလို (၃၀) (၄၀) ထက် မပို။ ပဲခူးမြစ်လမ်း လမ်းဆုံး လောက်ရောက်တော့ ကိုလို (၇၀) (၈၀) ရှိနေပြီဖြစ်ကြောင်း ဒိုင်ခွက်ကပြန်သည်။ အရှိန်လျှော့ဖို့ အော်သူများက အော်ကြ ပို့မောင်းဖို့ မြောက်ပေးသူက မြောက်ပေးသဖြင့် ကိုလို (၈၀) အောက် လုံးဝမဆင်းတော့။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူ အဘယ် သူနည်း။ ယာဉ်မောင်းဟုပင် ဆိုမည်။ ဧရာဝဏ်လမ်းသည် ကားရှင်းသော ကွန်ကရစ်ကျောက်လမ်းဖြစ်သည်။ လမ်း တလျောက်တွင် လမ်းမကြီးငယ်ဖြတ်လမ်း (၅) ခုလောက်ရှိ သည်။ ပုံမှန်အားဖြင့် ကိုလို (၃၀) (၄၀) ထက် ပို့မောင်းသင့် ပေ။ လမ်းမကြီးဖြတ်လမ်းနားရောက်လျှင် အရှိန်ပို၍ လျှော့ရ မည်ဖြစ်သည်။ ပို၍ ဂရိုစိုက်သင့်သည်မှာ တစ်ဆင့်ချိုးအကျွေးများ၊ ဘယ်ချိုး၊ ညာချိုးရှိသည့်အခါများတွင် အရှိန်ကိုလျှော့ရမည် ဖြစ်သည်။ ဂိုယာပြောင်းကို ပြောင်းရပေမည်။ ယခုတော့ ကားက အရှိန်မလျှော့၊ ဂိုယာမပြောင်း၊ ကံအားလျှော်စွာလမ်းမကြီး ဖြတ်လမ်းကြီးများတွင် အခြားကားနှင့်မကြံ့ မဆုံးတော်သေးရဲ့။

ဧရာဝဏ်မှ ဒုက္ခတောင်ဘက်ဝင်လျှင် နှစ်ဆိုချိုး လမ်းကျွေး၊ မလွှဲမသွေ့တွေ့မည်။ အရှိန်မလျှော့၍ မဖြစ် ဂိုယာ

တီးချောင်းလက် ပမာဏံး နလုံးမှ နှင့် ကိုယ်တွေ့ပြစ်ရပ်များ ၁၀၃

မပြောင်း၍ လုံးဝမဖြစ်။ သို့သော် ရောက်ရန်နီးသထက် နီးလာ သော်လည်း ယာဉ်မောင်းသည် အရှိန်ကို လုံးဝမလျှော့ ဂိုယာ ကို မပြောင်း... .

ဟော... . ရောက်ပါတော့မည်။ ရွှေတွင် လက်ပဲ နှစ်ဆစ် ချိုးကျွေးရောက်တော့မည်။ ခရီးသည်တွေ့ရဲ့ ကြောက်လန့်တကြား ကြောက်မက်ဖွယ်အော်သံဃားက ဘဝ်သို့ ညံနေတော့သည်။ ကားကတော့ အရှိန်မြင့်နေဆဲ။ တစ်ဆိုချိုးကျွေးကို အရှိန်နှင့်ပင် ကျွေးချုလိုက်သည်။

“ဒုန်း... . ဒုန်း... . ဒုန်း” ဟူသော ကြောက်မက်ဖွယ် အသံကြီးများနှင့်အတူ ကယ်ပါ ယူပါ တစာစာအော်နေသော အမဂ်လာအသံများက ပတ်ဝန်းကျင် အမှတ် (၂၀) ရပ်ကွက်ရှိ ပြည်သူများထံ ရောက်ရှိလာတော့သည်။ ဘီအမ်ကား လမ်းပေါ် မှ ချောက်ထဲကျော်း ကားမှာကျွမ်းထိုးပြီးမှ ရပ်သွားတော့သည်။ ရပ်သွားတော့ ကားဘီးများက မိုးမျှော်နေပြီး ကားအမိုးများက ပြီဗျာက်နေတော့သည်။ အိုင်ထွန်းနေသော သွေးများကြားတွင် တော့... .

* * * *

ဦးစိုးတင့် (၅၉) နှစ် ရုပ်ကလာပ်

မောင်သန်းစိုး (၃၀) နှစ် ရုပ်ကလာပ်

ဒေါ်စန်းရီ	(၆၀)	နှစ်	ရုပ်ကလာပ်
ဒေါ်စန်းစန်းမြင့်	(၇၀)	နှစ်	ရုပ်ကလာပ်
ဒေါ်မြတ်င်	(၆၃)	နှစ်	ရုပ်ကလာပ်
မောင်အောင်မိုး	(၂၆)	နှစ်	ရုပ်ကလာပ်

နာရေးသေတ္တာ (၆) ခုဘေးတွင် အစီအရိတ္တော်လိုက်ရသော ရုပ်ကလာပ်ပိုင်ရှင်အမည်များနှင့် အသက်များက အသုဘရှုလာရောက်ကြသူများအား သံဝေဂတရားများ ရရှိစေသလို ထိတ်လန်းစွဲဖွယ်လည်းဖြစ်ပါသည်။ ဦးစိုးတင့်နှင့် မောင်သန်းစိုးသည် သားအဖအရင်းများဖြစ်ပြီး အတူနေဖြစ်ကြသဖြင့် မိသားစုများ အဘယ်မျှ ခံစားကြကွဲနေကြမည်ကို မှန်းဆကြည့်နိုင်ပါသည်။

ပိုခိုးသည်က သေဆုံးသူ (၆) ဦးစလုံး တစ်ရပ်ကွွက် တည်းသားတွေ တစ်မြေထဲနေ တစ်ရေထဲသောက်တွေ ဖြစ်သဖြင့် နာရေးအိမ်တွေက တန်းစီနေသလို တွေ့ရသည်။ လမ်းသူ/လမ်းသားများ တွေ့ရသူများအနေဖြင့် စိတ်မချမ်းမြေ့ကြပေ။

သယ်န်းကျွန်းစံပြဆေးရုံပြီးနှင့် အခြားဆေးရုံများတွင် သွေးသံရဲဖြင့် သေမင်းနှင့် ရင်ဆိုင်ပြီး အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရသူ (၆၅) ဦး၏ မိသားစုများ၏ ပရီဒေဝီးများကလည်း အတော်နှင့် ငြိမ်းနိုင်ဖွယ်မရှိ။ ပွုန်းပွဲဒဏ်ရာရသူ

(၉) ဦးသည်လည်း ကျွန်းမာသန်စွမ်းလာအောင် အတော်ပင် ထူထောင်ရပေါ်းမည်။

ဤအနိုင်ဗုံးမြှင့်ကွင်းများကို ဖန်တီးသူမည်သူနည်း။ ယာဉ်မောင်း ကံဝင်းဖြစ်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိသောကြောင့်ဖြစ်သည်။ အရှိန်မြင့်စွာ မောင်းခြင်း၊ လမ်းစည်းကမ်းအတိုင်း အကွဲလမ်းရောက်နေပါ လျက် အရှိန်မလျော့ခြင်းများကြောင့် အန္တရာယ်များနှင့် ရင်ဆိုင် ရပြီး မိသားစုများစွာ သောကပင်လယ်ဝေါ့ရခြင်းဖြစ်ပေသည်။ ဤအဖြစ်မျိုး ထပ်မပြစ်ပွားစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အန္တရာယ်ကင်းရန် တို့ရွေးချွဲရမည်ဖြစ်ပေမည်။

မှတ်ချက်။ ။ (၂၃-၁၂-၂၀၀၀) စနေနေ့ (၁၃း၃၀) နာရီတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်အား စာဖွံ့ဖြိုးပါသည်။

ရှစ်းသူ့ကြောင့်... ချာချာလည်ပွဲက်
ကျွမ်းသူ့ကြောင့် ... လိုရာဝနီးဝရာက်

ကျွန်တော့မိတ်ဆွဲရင်း ပေဒင်လက္ခဏာဆရာတစ်ဦးက
ကျွန်တော့ကို လက္ခဏာပေဒင် ကြည့်ပေးမည်ဟု ပြောသည်။
ကျွန်တော်က ပေဒင်ကို ပို၍မကြည့်လိုကြောင်း ငြင်းသည်။

ငြင်းသည်မှာ ပေဒင်ပညာကို မလေးစား၍ မဟုတ်ပါ။
ကျွန်တော့အသက် (နေ့၊ ရက်၊ လ၊ ခုနှစ်)ကို မယုံ၍ ဖြစ်ပါသည်။
ကျွန်တော့ကို မွေးစဉ်က ကျွန်တော့တို့ဒေသသည် သောင်းကျွန်း
သူများ၏ နှိပ်စက်မှု မကြာခကာ ခံရသောကြောင့် အမေခမြာ
သားသမီးမွေးသည့်အခါ ကျိုးလန့်စာစား မွေးကြုရသဖြင့် နေ့၊
ရက်၊ လ၊ ခုနှစ်တွင် သေချာမမှတ်နိုင်ကြရှာ။ ကျေးလက်
သဘာဝ အမှတ်သညာထား မှတ်ကြုရသည်။ ကျွန်တော်မွေး
သည့် နေ့၊ ရက်၊ လ၊ ခုနှစ်ကို ကလေးမကြာခကာ မွေးသည့်
တစ်နှစ်တစ်ယောက်မွေးသည့် ဦးသိန်းမောင်၊ ဒေါ်ပုံငယ်
သားတစ်ယောက်နှင့် မီးဝင်၊ မီးထွက်ဟု မှတ်ထားသည်။
ဒေါ်ပုံငယ်ကလည်း အကြီးဆုံးသမီးတစ်ယောက် သားငယ်ပေါင်း
ခုနှစ်ယောက်မွေးထားသည်။ ကျွန်တော်က ဒေါ်ပုံငယ်၏ ဘယ်
သားနှင့် မီးဝင်၊ မီးထွက်ဖြစ်သည်ကိုပင် အမေက တိတိကျကျ
မပြောနိုင်သဖြင့် ဒေါ်ပုံငယ်သား ကိုသောင်းဟန်နှင့် မီးဝင်၊
မီးထွက်ဟု မှတ်ယူသည်။ ကိုသောင်းဟန်ထက် ကျွန်တော်က
ခုနှစ်ရက်ငယ်သည်။ ထိုကြောင့် ကျွန်တော် ဘယ်တော့မှ ပေဒင်
မမေးပါ။

ကျွန်တော်သည် အစွဲအလန်းယုံကြည်မှုကို ဦးစားပေး
တတ်သူတော့မဟုတ်ပါ။ တစ်ခါတစ်ရုံ အချို့ကိုစွဲများသည်
ကျွန်တော့အတွက် ထူးထူးခြားခြား တိုက်ဆိုင်လွန်းလှသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ် (၂၃-၁၂-၂၀၀၄)
နေ့တွင် ရန်ကုန်မှ မန္တလေးသို့ တာဝန်ဖြင့် ခရီးသွားခဲ့ရသည်။
ခရီးစဉ်အာရ မန္တလေးမှ (၃၁-၁၂-၂၀၀၄)နေ့ ညနေ ငါး၁၅ နာရီ
ရထားဖြင့် ရန်ကုန်သို့ ပြန်ခဲ့သည်။ ရန်ကုန်သို့ ၁၁-၂၀၀၅ နံနက်
(၉) နာရီလောက် ပြန်ရောက်ဖြစ်ခဲ့ပါသည်။ မိတ်ဆွဲများက။ .

“ကိုယ့်ထိုက်တော့ ၂၀၀၅ ခုနှစ်မှာ ခရီးသွားများလိမ့်မည်”
ဟု ပြောကြဆိုကြသည်။ သူတို့က ခရစ်နှစ် နှစ်သစ်နှစ်ဆန်း
(၁) ရက်နေ့ ခရီးသွားလာနေရသည်ကို ရည်ညွှန်းဟန်တူပါ
သည်။ ကျွန်တော်အစွဲအလန်း မထားခဲ့ပါ။ သို့သော် တိုက်ဆိုင်
လွန်းသော အကြောင်းအရာများက ကျွန်တော့အတွက် ဆုံးရပါ
တော့သည်။

ဖေဒၢၢမကြည့်ချင်ဟု ပြောသည့်ကြားက ကျွန်တော့
လက်ကို ဇွဲတ်ယူပြီးကြည့်သည်။

“ကိုစိုးထိုက် ဒီနှစ်ခရီးသွားများမယ်။ မရောက်ဖူးတဲ့
အရပ်တွေရောက်မယ်၊ ခရီးဝေးတွေ သွားရမယ်၊ စက်တပ်
ယာဉ်ကား၊ ရထားတို့ကြောင့် ထိခိုက်မှုရှိမယ်။ အသက်အန္တရာယ်
တော့ ထိခိုက်မှုရှိဘူး။ အတိုက်အခံတွေ မလိုသူတွေများတယ်
သတိထားပါ။ ဒါပေမယ့် အဲဒီကြားထဲကပဲ ပင်ကိုယ်စိတ်နဲ့
ကြိုးစားသူမှို့အောင်မြင်မှုတွေ ရနေတတ်တယ်၊ မိတ်ဆွေတိုးမယ်
ခင်မင်သူပါမယ်၊ အကြောင်းမသိခင်က မုန်းသူကပင် အကြောင်း
သိတဲ့အခါ ခင်သွားလိမ့်မယ်၊ သာသနာပြုရလိမ့်မယ် စသဖြင့်
ဟောသည်၊ သူဟောပြောသည်မှာ ဒီထက်မကပါ၊ ကျွန်တော်
မှတ်မိသမျှ ဖော်ပြခြင်းဖြစ်ပါသည်။ သူက ယနေ့ဆို နိုင်ငံကျော်
လက္ခဏာ ဖေဒင်ဆရာပြစ်နေသူ မှန်ကန်ကြောင်း ထောက်ခံစာ
များစွာနှင့် ဟောပြောနေသူဖြစ်သည်။ ကျွန်တော့ကို သူဟော
လိုက်သည်များ အမှန်တွေဖြစ်နေရင်တောင် သူက ကျွန်တော့
အကြောင်း သိနေသူမှို့ မိတ်ဆွေရင်းမှို့ သူဟောချက်ကို မယုံချင်။
စက်တပ်ယာဉ်နှင့် ထိခိုက်မှုအန္တရာယ်ရှိမည်ဟု သူဟောသည့်
အထဲမှာ ပါနေပါသည်။

ကျွန်တော် အကြီးအကျယ် ကားမောက်မှု နှစ်ကြိမ်
တောင်ပေါ်ကနေ တောင်အောက်၊ လမ်းပါကနေ ချောင်းထဲ
လမ်းဘေးထိုးကျမှု ခြောက်ကြိမ်၊ ရထားနှင့် ခရီးစဉ်တွေ နှစ်ကြိမ်

မိုင်းထိဖူးသည်။ အခြားသူများ အသက်အန္တရာယ်၊ ထိခိုက်
အန္တရာယ်များစွာဖြစ်ပေမယ့် ကျွန်တော် အပွန်းအပဲ ဒက်ရာပင်
မရခဲ့ဖူးပါ။

ထိဖြစ်စဉ်များတွင် ကျွန်တော် မိတ်ဆွေကြီး လက္ခဏာ
ဆရာလည်း ကျွန်တော်နှင့်အတူ တစ်ကြိမ်ပါဖူးပါသည်။ သူပါ
သည့်အခေါက်က လှည်းကူးမြို့အဝင် ရှစ်ကားမောက်ခြင်း
ဖြစ်သည်။ သူငယ်ချင်းကိုသိန်းတင် ခြေသလုံးသားများ ပြတ်ကျ
ခဲ့သည်။

အဓိကတော့ မိမိကိုယ်တိုင်လည်း အစွဲအလန်းမထား
ချင်၊ ကိုယ့်အကြောင်းသိသူဖြစ်တဲ့ ဖေဒင်လက္ခဏာ ဆရာရဲ့
ဟောချက်တွေကို ပို့၍ပင် ဂရုမထားချင်သူမှို့ ဖြစ်ပါသည်။
သို့သော်...

၂၀၀၅ ခုနှစ်၊ ဧန်နဝါရီလအတွင်း၊ ကရင်ပြည်နယ်၊
မွန်ပြည်နယ် ခရီးစဉ်ထွက်ရပါသည်။ ဖေဖော်ဝါရီလအတွင်း
ပခုလ္လားအံ့ဖေ စာပေဆုံးမြင်းပွဲသို့ တက်ရောက်မည့် ညည်သည်
များအတွက် ဆက်သွယ်ရေးအရာရှိ၊ တာဝန်ထမ်းဆောင်ရပ်နှင့်
သည်။

၉-၂-၂၀၀၅ နေ့တွင်မှ မိမိအိမ် မိမိပြန်ရောက်သည်။
မိမိအိမ်သို့ ရောက်ရောက်ခြင်းလတွင်ပင် မြန်မာနိုင်ငံ စာပေနှင့်
စာနယ်အောင်းအဖွဲ့၊ တွဲဖက်အတွင်းရေးမှုး ဆရာတီးမြင်ကြွယ်ထံမှ
ဖုန်းဆက်လာပါသည်။

၁၈-၂-၂၀၀၅ နေ့ ကချင်ပြည်နယ်သို့ ခရီးထွက်ရမည် ဖြစ်တော်း၊ ပဟိုအမှုဆောင်ကော်မတိဝင် ဒုတိယပိုလ်များကြီး အုန်းမောင် (ပြိုမ်း) ဆရာ(မြင်းမှုမောင်နိုင်မြို့)၊ ဆရာဦးမြင့်ကြွယ် (မောင်မြင့်ကြွယ်)၊ မန္တလေးဆေးတက္ကသိုလ် ဒုတိယ ပါမောက္ခ ချုပ် ဒေါက်တာ မောင်မောင် (မောင်ဆင်ခြင်)နှင့် ကျွန်တော် စုစုပေါင်း လေးဦး ၂၁-၂-၂၀၀၅ နေ့နှင့် ၂၂-၂-၂၀၀၅ နေ့တို့ တွင် ကချင်ပြည်နယ် မိုးညွင်းခရှင်၊ ဟိုပ်မြို့နယ်၊ အင်းတော် ကြီး (တက်လက်ရွှေမှော်) ဒေသတွင် အလူ။ဒါယကာကြီး ဦးဝင်းမြင့်၊ အလူ။ဒါယိကာမ ဒေါ်ထွေးတင်တို့ တည်ထား ကိုးကွယ်သော လေးမျက်နှာ စာတ်ပေါင်းစု ဆုတောင်းပြည့် စေတိတော် ထိုးတင်ပွဲ၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ ပင့်ဆောင် လာခဲ့သော မဟာဗောဓိပင် စိုက်လူ၍တည်ထားပွဲ ဗုဒ္ဓဘိသေက ဘုရားအနေကဗောတင် ရေစက်ချွဲပွဲသို့ ကြွေရောက်ကြည်ညိုပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအား စာပေဆိုင်ရာများ ဟောပြောရေးအတွက် အလျှောင်များမှ ဖိတ်ကြားထားကြောင်းပြောပြီး ခရီးစဉ် အတွင်းရေးများတာဝန်ပါယူရန် လမ်းညွှန်လာ သဖြင့် ကြိုတင်ဆောင်ရွက်ရန်ရှိသည်များ ဆောင်ရွက်ဖို့စိစဉ် ရတော့သည်။

မိမိလုပ်ငန်းတာဝန်များ ဖြတ်သင့်တာဖြတ်ရသည်။ ရထား လက်မှတ်ကြိုတင်ဝယ်ယူရေး ခရီးစဉ်စတုက်ရက်၊ ပြန်ရောက နိုင်မည့်ရက်၊ မန္တလေးတွင်နေသော ဆရာဒေါက်တာ မောင်မောင်

နှင့် ဆက်သွယ်မှု မန္တလေးနှင့် ကချင်ပြည်နယ် ခရီးစဉ်အတွက် ဧည့်ကြိုးဆောင်ရွက်မည့် ဒေါ်နှုန်းစောညွှန် (စောင်ယ်-မိုးညွင်း)နှင့် ညိုနှုန်းမှုတို့ လုပ်ဆောင်ရသည်။

(၁၇-၂-၂၀၀၅) နေ့ နံနက် မိမိနေအိမ်ရွှေ့မှ ကြားကား (ခေါ်) ဒိုင်နာကားဖြင့် မိမိရုံးသို့အလာ ယာဉ်မောင်းက ခရီးစဉ် တစ်လျှောက်လုံး မဆင်မခြင် ရမဲးကားစွာ မောင်းသည်။ အရှိန် ပြင်းစွာမောင်း မလိုအပ်ဘဲ ကျော်တက် လုံမောင်း ပြိုင်မောင်း လုပ်ရင်း ရန်ကုန်မြို့၊ သယ်န်းကျွန်းမြို့နယ် အသင်းတိုက် မှတ်တိုင် အနီးအရောက်တွင် မိမိစီးသည့်ကား ပလက်ဖောင်းပေါ်မှ ကျော်တက်ကာ ကားမှာချာချာလည်ပြီး ပလက်ဖောင်းပေါ်မှ အမျိုးသမီးသုံးဦးအား အရှိန်နှင့် ဝင်တိုက်ကာ အရှိန်ပြင်းစွာဖြင့် ပင် မောက်တော့သည်။

ဒိုင်နာကားတွင် ထိုင်သူရပ်လိုက်သူ (၃၀) ဦးလောက ရှိသည်။ အနည်းနှင့်အများ ပြင်းထန်စွာ ထို့ကိုဒဏ်ရာရကြပြီး အသက်ဆုံးရုံးနှုန်းသည့် အတွင်းလူနာအဆင့် (၁၁) ဦးကို ဆေးချု တင်ပို့လိုက်ရသည်။

စာရေးသုသည် ကားမောက်ရာတွင် ကားအတွင်း

- ထောင့်ဆုံးခုံးခုံးတွင် ထိုင်ခဲ့သူမျိုး
- အောက်ဆုံးတွင် ပိုနေပြီး
- နောက်ဆုံးမှ ထွော်ခဲ့ရသည်။
- မောက်နေသောကားသည် မောက်နေသောလည်း စက်

မြည်ဟီးလည်နေဆဲဖြစ်သည်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားကြပါ ဖြစ်သည်။

စာရေးသူ၏ အဝတ်များတွင် အခြားသူများ၏ သွေးများ ပေကျံသည်မှလဲ၍ ဤဦးဤီးမားမား ဒက်ရာမရာ ဘယ်ဖက်ခြေသလုံး တင်ပဆုနှင့် ညာဖက်လက် အနည်းငယ် နာကျင်ရှု ခံစားရသည်မို့ ဆေးရှုံးသို့ မလိုက်ဘဲ ရုံးသို့ဆက်သွားသည်။

ရုံးတွင်ရှုသော ဝတ်စုံတစ်စုံကို လဲလှယ်ပြီး လုပ်ငန်းများ ဆက်လုပ်သည်။ မိမိထွက်ရမည့် ခရီးစဉ်ပျက်မည်စိုး၍ ဤဦးစားလုပ်ကိုင်နေသော်လည်း မွန်းလွှာပိုင်းတွင် နာကျင်မှု ဖြစ်လာသဖြင့် မြန်မာဒက်ကြေဆေးလိမ်း ပတ်တီးစည်းပြီး ကချင်ပြည်နယ် ခရီးကို (၁၉-၂-၂၀၀၅) နေ့ ညနေ (၁၃-၁၇) နာရီတွင် ရန်ကုန်မှ စတင်ထွက်ခွာခဲ့ကြပါသည်။

မွန်လေးဘူတာကြီးသို့ (၁၉-၂-၂၀၀၅)နေ့ နံနက် (၆:၃၀) နာရီ ရောက်ရှုခဲ့ကြသည်။ ဘူတာကြီးတွင် ဆရာဒေါက်တာမောင်မောင်၊ မဟာအောင်မြေမြို့နယ် စာပေနှင့် စာနယ်ဇေားအဖွဲ့ ဥက္ကဋ္ဌုံးရာစိုး၊ အတွင်းရေးမှူး ဒေါ်နှုန်း (မေသီးသွား) (ယခုကွယ်လွန်)နှင့် မြို့နယ်အမှုဆောင်များ ကချင်ပြည်နယ်မှ ဧည့်ကြိုရောက်ရှုနေသည့် ဒေါ်နှုန်းစောင့်နှင့် (စောင်ယ်-မိုးညွှဲး) တို့က ကြိုဆိုကြပြီး မွန်းလွှာပိုင်းကျွုမှု မြစ်ကြီးနားရထား ဆက်လက်စီးရမည်မှု နံနက်စာ မွန်လေး နှင့် ဤဦးသံဃာယီးဖြင့် ဧည့်ခံကျွေးမွှေးပြီး ဆရာတိုးရာစိုးတို့ (ရာဇာစိုး) ငွေ့စွဲငွေ့ချေးအသင်းတွင် ခေတ္တနားရန် ခရီးဆက်ခဲ့ကြသည်။

(စောင်ယ်-မိုးညွှဲး)က ကချင်ပြည်နယ် ခရီးစဉ်အတွက် ဧည့်ကြိုတာဝန်အပြည့်အဝ တာဝန်ယူထားသူရိုး ကျွန်တော်တို့အဖွဲ့အား မွန်လေး၍ အထင်ကရဖြစ်နေသော မြန်မာထမင်းဘူတာဆေးစနစ်ဖြင့်ရောင်းသည့် တိုးတိုးဝင်း ထမင်းဆိုင်တွင် နေ့လည်စာဖြင့် ဧည့်ခံသည်။

ခေတ္တနားနားနေနေနေကြပြီး ကချင်ပြည်နယ် ခရီးစဉ်ဆက်ရန် မွန်းတည် (၁၂) နာရီတွင် မွန်လေးဘူတာသို့ ဆင်းခဲ့ကြသည်။ ဘူတာရောက်မှ ကျွန်တော်တို့ စီးမည့်ရထား ယခုတိုင် မရောက်သေးကြောင်း (မဲ့။) တွင် ကုန်ရထားတိမ်းမောက်မှုအား ကရိန်းများဆွဲနေသဖြင့် နောက်ထပ် (၁၀) နာရီကွာမှ ဆိုက်ရောက်ဖွယ် ရှိမည်ဆိုသဖြင့် မူလခေတ္တတည်းခိုရာ ငွေ့စွဲငွေ့ချေးအသင်းသို့ ပြန်ခဲ့ကြသည်။

တယ်လိုဖုန်းဖြင့် ရထားဝင်မဝင်မေးကာ စောင့်ရင်း စောင့်ရင်းနှင့် ငုတ်တုတ်မိုးလင်း နောက်တစ်နေ့ မနက်ကူးသွားတော့သည်။

ဆရာမောင်နိုင်မိုး၊ ဆရာတိုးမြင့်ကြွယ်၊ ဆရာတိုးရာစိုးတို့က မြန်မာသံဃာယီကေဆိုပြီး အချိန်ဖြုန်းကြသည်။ စာရေးကောင်း၊ ကျောရေးကောင်းရုံးတင်မဟုတ် အသံလည်း အတော်ကောင်းသည့် ဆရာများဖြစ်ကြသည်။ ဆရာဒေါက်တာမောင်လည်း အသံကောင်းသည်ဟု သတင်းရသည်။ ထို့သော် ထို့ညက ဆရာမောင်မောင် သံဃာယီးဆိုဖိုပင် အလှည့်မရရှာ။

ကျွန်တော်က “နိုင်ငံတော်သီချင်း ကမ္မာမကျသီချင်း” သာရသူမှို့ ဆရာတိအနား မကပ်နိုင်၊ ဆရာဦးရာစိုး တပည့် ဝန်ထမ်းများနှင့် ညလုံးပေါက်ဖွံ့ဗြို့သည့် Unison လက်ဖက်ရည် ဆိုင်သို့ လေးကြိုမ်သွားသောက်ပြီး အာရုံတက်ချိန်တွင် မဟာ မြတ်မှန် ရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးသည်။

(၂၀-၂-၂၀၀၇)နေ့ နံနက် (၁၀၈၃၀)နာရီမှ မန္တလေးမှ ကချင်ပြည်နယ်သို့ ခရီးထွက်ဖြစ်ကြတော့သည်။ စာရေးသူတို့ အဖွဲ့ လေးဦးအတွက် အိပ်စင်လေးခု စီစဉ်ပေးသဖြင့် အဆင်ပြုလှသည်။ သို့သော် စောင်ယ်အတွက် ခုံမဲ့လက်မှတ်ပင် အခက်အခဲဖြင့် ဝယ်ယူခဲ့ရသည်။

ကံကောင်းသည်မှာ စောင်ယ် မိတ်ဆွေတစ်ဦးမှ နှစ်ဦးစာအတွက် အိပ်စင်နှစ်နေရာကို ဝယ်ထားမိသော်လည်း တစ်ဦးသာ လိုက်ဖြစ်သဖြင့် စောင်ယ်အတွက် အဆင်ပြုသွားသည်။ ဤမျှ ကြမ်းသောခရီး ခုံမဲ့နှင့်ဆို အဆင်ပြုမည် မထင်ပါ။

ရထားစထွက်သည်နှင့် ဆရာမြင်းမူမောင်နှင့်မိုးက ရွှေဘို့မြို့နယ် စာပေနှင့်စာနယ်အင်းအဖွဲ့သို့ လည်းကောင်း (စောင်ယ်-မိုးညှင်း)က မိုးညှင်းမြို့နယ် စာပေနှင့်စာနယ်အင်း အဖွဲ့သို့ လည်းကောင်း စထွက်လာကြပြီဖြစ်ကြောင်း သတင်းပို့ကြသည်။

ရွှေဘို့ဘူတာရောက်သောအခါ ရွှေဘို့ဘာမထိ ခင်အောင် နှင့် စာပေအဖွဲ့ဝင်များက ကြိုဆိုနှင့်ဆက်ကြပြီး မိုးညှင်းဘူတာ

တီးချောင်းလက် ပမာဏုံး နယ်မှု နှင့် ကိုယ်တွေ့ပြစ်ရပ်များ ၁၁၇

ရောက်သောအခါတွင်လည်း မိုးညှင်းမြို့နယ် စာပေနှင့် စာနယ်အင်း အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦး (မင်းကိုဦး-မိုးညှင်း) ဥက္ကဋ္ဌဟောင်း ဦးမျိုးအောင် (မိုးအောင်-မိုးညှင်း) နှင့် စာပေအဖွဲ့ဝင်များက ကြိုဆိုနှင့်ဆက်ကြပါသည်။

ဦးတင်ဦးနှင့် အဖွဲ့ဝင်အချို့သည် တက်လက်ရွှေမော် အထိ လိုက်မည့်သူ အင်းတော်ကြီးအထိ လိုက်မည့်သူများ အဖြစ် စာရေးသူတို့ စီးနင်းလိုက်ပါသည့် ရထားနှင့်ပင် လိုက်ပါလာကြသည်။

ဟိုပင်ဘူတာသို့ (၂၁-၂-၂၀၀၇)နေ့ နံနက် (၉၉၀၀) နာရီ ခန့်တွင် ရောက်ရှိကြသည်။

မီးရထားဘူတာ ဓည့်ခန်းမတွင် စာရေးသူတို့အဖွဲ့အား ခေတ္တနားနေရာနှင့် နေရာချထားပေးစဉ် ဟိုပင်မြို့နယ် အေးခမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့်အဖွဲ့ပြန်ဆက်ဦးစီးအရာရှိ ဒေါ်မြတ်နှင့်အဖွဲ့။ ရှုမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဒေါ်မြတ်ဝင်းနှင့် စာပေအဖွဲ့ဝင်များက နေးထွေးစွာ ကြိုဆိုကြပါသည်။

ကချင်ပြည်နယ်ခရီးစဉ်အတွက် ဓည့်ကြိုဘူတာဝန်ခံ (စောင်ယ်-မိုးညှင်း) ခေတ္တ ပျောက်သွားသည်။ သိပ်မကြာပါပြန်ရောက်လာသည်။

“ဆရာတို့အတွက် ကားငှားလိုပါပြီ။ ကျွန်မတို့ရောက်ရက်နောက်ကျလို့ လာကြိုတဲ့ကားက တက်လက်ကို မနောက်

ပြန်သွားကြပြီ။ အခုကားလိုက်ငှားနေလို ကျွန်မခေတ္တ ပျောက်
သွားတာပါ။ ခေါင်းဘက်ပိုင်း မှန်လုံခန်းက ငါးဦးပဲဆန့်တယ်။
ယာဉ်မောင်းနဲ့ ဆရာတို့လေးဦး ထိုင်ပါ။ နောက်ဖက် အမိုး
ဖွံ့ဖိုင်းမှာ မိုးညှင်း စာနယ်ဇင်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ
ဦးတင်ဦးရယ်၊ ဥက္ကဋ္ဌဟောင်း ဦးမျိုးအောင်ရယ်၊ ဦးချစ်ဦးရယ်၊
ကျွန်မရယ်၊ ကိုဖိုးသားရယ်၊ ပြန်ဆက်ဦးစီးမျှား ဒေါ်မြတင်ရယ်၊
ရှင်းစာပေနှင့် ယဉ်ကျေးမှုခေါင်းဆောင် ဒေါ်မြမြဝင်းနှင့် ယာဉ်
နောက်လိုက်တို့ လိုက်မယ်ဆရာ၊ ကားက တောင်တက်၊ ဖိုးဦး
အကောင်းစား ကားပါ။ အသွားခရီးအတွက် ကျပ်တစ်သိန်း
ငါးသောင်း ပေးရပါတယ် . . .။ ဆရာတို့အတွက် စိတ်အချုပ်း
ကားကို ငှားဖို့ အလူရှုင်က မှာထားလိုပါ။ ဟု စောင်ယောက်
ရှင်းလည်း ရှင်းပြ ပစ္စည်းလည်းတင် လုပ်နေပါသည်။

အမှန်တော့ ကျွန်တော့လေက်တွင် ကားမောက်စဉ်က ဒက်
ဖြစ်နေသဖြင့် ပစ္စည်းတွေသယ်မတာကို (စောင်ယောက်-မိုးညှင်း)
က အားနာ၍ ဖြစ်ပါသည်။ ပစ္စည်းများကို မသယ်ဖို့ မကြာခကာ
ပြောရှာပါသည်။

တကယ်တော့ အတူသွားကြမယ့် စာရေးဆရာအဖွဲ့တွင်
ကျွန်တော်က အသက်ငယ်ချင်ငယ်၊ မငယ်လျှင် ငါငယ်နေသူမို့
တစ်ကြား၊ ကျွန်တော်ကိုယ်တိုင်က မနေတတ်တာကြား
တစ်ကြား၊ ဆရာတို့ပစ္စည်းတွေရော ကျွန်တော့ပစ္စည်းတွေကို
ပါ သယ်မလေ့ရှိသည်။

သယ်မစဉ် ဘာမျှမဖြစ်၊ ညာဘက်ရောက်လျှင် ကားမောက်
စဉ်က ရထားသည့်ဒက်က နာကျင်ကိုက်ခဲလာတော့သည်။
ဆေးလိမ်းပြီး ပတ်တီးစီးရတော့သည်။

ထို့ကြောင့် စောင်ယောက် အမျိုးသမီးတစ်ဦးပင်
ဖြစ်လင့်ကစား အမျိုးသားများထက်ပင် ဧည့်ဝှက်ကျော်
ကျေလွန်းလှသည်။ အမိုက စာပေစိတ်ဓာတ်ဟု ဆိုရမည်လား
မသိ၊ အလှူ။ ဒါယကာကြီး၏ ဆန္ဒကိုဖြည့်ဆည်းသည့်အနေနှင့်
စာပေပညာရှင်ကြီးများကို ရန်ကုန်အထိ ဆင်းလာပြီး ဖိတ်ကြား
ပေးသည်။

တကယ်တော့ စာပေစိတ်ဓာတ် ပြင်းပြင်းထန်ထန် မရှိ
ပါက သူ့လိုစွမ်းဆောင်နိုင်မည်ဟုတ်၊ ခင်ပွန်းနှင့် သားနှစ်ယောက်
တာဝန်ကို ကြိုတင်ဖြည့်ဆည်း စီမံအကွက်ချုပြီး စာပေတာဝန်ကို
ကျေပွန်အောင် ထမ်းဆောင်နေသည်ကို မချီးမှမ်းပဲ မနေနိုင်ကြ
ပါ။

ဟိုပိုင်မြှုံးမှ တက်လက်ရွှေမျှော်ခရီးသို့ဆက်ကြရာ စထွက်
ကတည်းက ကတ္တရာလမ်းမတွေ့ဘဲ မြေနီလမ်း၊ တော့တော်
လျှို့မြောင်လမ်းပေါ် စီးနင်းလိုက်ပါနေရသည်။

ရွှေမှန်လုံခန်းတွင် နေခွင့်ရနေပေသည့် တောင်တက်
ခရီးဖြစ်၍ အဲယားကွန်းဖွင့်ခွင့်မရသဖြင့် မှန်ဖွင့်တော့ ဖုန်တွေက
ကားထဲကို ဝင်လာသည်။ ကျွန်တော်တို့တွေပင် ဖုန်တွေက်ပ်
နေပြီး နောက်ဖက်မှ လူများမှာဆို လူရှုပ်ပုံမပေါ်တော့ ဖုန်ရှုပ်
တွေ ပေါ်နေတော့သည်။

နံနက် (၁၂) နာရီလောက်တွင် ကချင်ပြည်နယ်၏ အထင်ကရ အင်းတော်ကြီးရေလယ် ရွှေမမ္မာ့ရားကို ဝင်ရောက်ဖူးမြော်လူဗြဒါန်းကြပြီး ရွှေခရီးဆက်ခဲ့ကြသည်။

အချိန်ကိုလုပြီး နံနက်စာကို ပေါ်ပင်ကျေးရွာတွင် စားကြသည်။ စားပြီးသည်နှင့် ရွှေခရီးဆက်ကြသည်။ ပေါ်ပင်ကျေးရွာမှ မိုးညွင်းပြန်ရန် ဆရာတိုးမျိုးအောင် နေခဲ့သည်။ တက်လက်ရွှေမှုံးအေသာသို့ ညနေ (၄၇၃၀) နာရီကျော်တွင် ရောက်ရှိတော့သည်။

တက်လက်ရွှေမှုံး အေသာရောက်တော့ ကျွန်တော်တို့ တွေ့ အုံဉာဏ်ပြီးဖြစ်ကြရသည်။ တော့တောင်လျှို့မြောင်တွေ့ကြားက ရွှေမြို့တော်ကြီးတစ်ခုသို့ ရောက်သွားရသလို ခံစားလိုက်ရသည်။

တကယ့်ကို စည်ကားနေသည့် မြို့တော်လေးတစ်ခုကို တွေ့လိုက်ရ၍လည်း ဖြစ်ပါသည်။

ဟိုပင်မှ တက်လက်ရွှေမှုံး အထိ ၅၈ မိုင်ခန့်သာ ရှိပေမယ့် ဖိုးရိုးတောင်တက် အကောင်းစားကားဖြင့် တက်တာတောင်အချိန် (၆) နာရီခဲ့ကြာအောင် မောင်းတက်ရသည်ကိုကြည့်လျှင် အဘယ်မျှ တော့နက်၊ တော်မြင့်လျှို့မြောင်ပေါ်မည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

စာရေးသုတိ စီးလာသည့် မော်တော်ယာဉ်မောင်းသည် ကားမောင်းကျွမ်းကျင်လှသည်။ ကျွန်တော်တို့တွေ့ မှန်လုံခန်း

မဟုတ်ဘဲ အမိုးလွှတ်နောက်ဖက်မှ လိုက်ရမည်ဆိုပါက ဒေသစိမ်းသူမှို့ စီးရွှေကြမည်မဟုတ်။

ယခုတော့ ကားဆရာ မောင်းသည်မှာ ညင်သာသည်။ ရွှေမှန်မှ တောင်တက်၊ တောင်ဆင်းများ မြင်နေရသည်။ အသည်းအေးစရာဖြစ်သည်။ ဘေးနှစ်ဖက်က အပြင်ကို မမြင်ရသော မှန်ဖြစ်သဖြင့် ဘာမျှမမြင်ရ မြင်ရလှုင် သည်းထိတ်ရင်ဖို့ဖြစ်လိမ့်မည်ဟု ဆိုကြသည်။

ကျွန်တော်တို့စီးလာသည့်ကား ဘုရားပွဲတော်အတွက် ငြားရမ်းထားသော ပခုက္ခာ။ ဝင်းမင်းအတွက်ပွဲ အတ်ရုံရွှေတွင် ရပ်လိုက်သည်နှင့် အလျှောင်းဝင်းမြင့်က ခရီးစီးကြိုပြုပါသည်။

ဘုရားဒကာ အလျှောင်းဝင်းမြင့်က သူကိုယ်သူ မိတ်ဆက်နေတာတောင် ကျွန်တော့်စိတ်ထဲ

“ဟူတ်ရဲလား”ဟု တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ပကာသနမဖက်၊ ဝဝဖိုင့်ဖိုင့်၊ ရိုးရိုးစင်းစင်း၊ ပွင့်ပွင့်လင်းလင်းပြောနေသည်မှာ သူမှု သူဟန်ဖြစ်မည် ထင်ပါသည်။

ဘုရားပွဲဖျေးဟူဆိုသော်လည်း မြို့လေးတစ်မြို့နှင့် တူလှသည်။

ပခုက္ခာ၎င်းမင်း အတ်ပွဲအတ်ခုံ၏ အရှေ့ ခပ်လှမ်းလှမ်းတွင် လေးမှုက်နာ ဓာတ်ပေါင်းစုဆုတောင်းပြည့် စောင်တော်မြတ်ကြီးကို ကြည့်ညိုဖွယ် ဖူးတွေ့ရပါသည်။

စေတီတော်၏ အနောက်ဖက် ကိုက် (၁၀၀) ကျော်တွင် စိန်ကိုလေးမဂ်လာ ရွှေဆိုင်းတော်စင်မြင့်ကို တစ်ခမ်းတစ်နား မြင်တွေ့ပြန်သည်။

ထိုစင်မြင့်တွင် အဆိုတော် ကျောက်ပန်းတောင်း ခင်စိုးပိုး စကားဝါမြေ သောင်းညွှန်လေး၊ အငြိမ်မင်းသမီး ထက်ထက် ထူးဝေးဆောင်သည့် “အင်ကြုံးမွေး” အငြိမ် ပူးတွဲတင်ဆက် မည်ဟုသိရသည်။

စေတီတော်မြတ်ကြီး၏ မြောက်ဖက်ချိုင့်စွဲးထဲတွင် ကချင် ရိုးရာ၊ ရှုမ်းရိုးရာ၊ ယဉ်ကျေးမှုအဖွဲ့များ၏ ဖျော်ဖြေရေးနေရာနှင့် ပွဲခင်းစွေး၊ စသဖြင့် ရှုမြင်းဖွယ် တွေ့ရပေသည်။

အလူ၍ရှင် ဦးဝင်းမြင့်မှ စာရေးသူတို့အဖွဲ့ ပွဲခင်းအလယ် နားနေဆောင်တွင်နေပါက ဆူညံပြီး မနေတတ်မည်စိုး၍ ပွဲစွေး နှင့် တစ်မိုင်လောက်ကွာသော တက်လက်မျှော် ရွှေတွင်းလုပ်ကွက် ရှိရာ တည်းခိုဆောင်သို့ ကိုယ်တိုင်လိုက်ပို့ နေရာချေပေးပြီး ရင်းရင်း နှီးနှီး စကားပြောဖြစ်ကြသည်။

အလူ၍ရှင် ဦးဝင်းမြင့်သည် သာယာဝတီ၊ သုံးဆယ်၊ စံရွေး ပိုးခေါင်ရွှေနေ အဘိုးအဘွား၊ အမိအဖတို့မှ မွေးဖွားဆင်းသက် လာသူဖြစ်ကြောင်း သိလိုက်ရသဖြင့် စာရေးသူနှင့် ရပ်ဆွဲရပ်မျိုး တစ်နယ်တည်းသားပင် ဖြစ်နေပါတော့သည်။

ဦးဝင်းမြင့် ပွဲခင်းသို့ ဆော့ပြန်သွားသည်။ သိပ်မကြာပါ။ ကျွန်ုတ်တို့အဖွဲ့အတွက် ဖူး၊ ခေါင်းအုံး၊ အခင်း၊ စောင်များနှင့်

ဝါးချောင်းလက် ပမာဏံး နလုံးမှ နင့် ကိုယ်တွေ့ပြစ်ရပ်များ ၁၂၃

ပြန်ရောက်လာသည်။ တော့လေတောင်လ ကာကွယ်ရန်လိုက် ကာ ကာပေးသည်။ ဉာဏ်ကျွေးသည်။

ည (၉)နာရီလောက် ရွှေတူးနေသည့်တွင်းများ လုပ်ကွက် များကို လိုက်လုပ်ရှင်းလင်း ပြသပေးပါသည်။ စာရေးသူတို့ အားလုံး ရွှေဘုံပေါ်မှာလျှောက်၊ ရွှေပုံပေါ်စံ၊ ရွှေဘုံပေါ် နေထိုင် စားသောက် အိပ်စက်ခွင့်ရခဲ့သည်ဟုဆိုလျှင် ယုံကြည်ကြမည် မထင်ပါ။

အမှန်ပင် တွေ့သမျှကျောက်ခဲ့တွေက ရွှေဖြစ်နေကြောင်း နှမူနာစမ်းသပ်ပြသည်။

အလူ၍ရှင် ဦးဝင်းမြင့်သည် စည်းစနစ်ရှိသူဖြစ်ကြောင်း သိသာသည်။ သူအလူ၍သို့လာသော ဓည့်ပရီသတ်သည် အလွှာ မျိုးစုံပါသည်။

အလွှာမျိုးစုံအတွက် နေထိုင်စားသောက် အိပ်စက်ဖို့ အထိ ကြိုတင်ပြင်ဆင်ထားသည်။ လချိပြီး ဓည့်ခံဖို့ ကိုယ်ပိုင် လယ်တွင် စပါးစိုက်သည်။ ကိုယ်ပိုင်ကန်တွင် ငါးမွေးထား၊ ကိုယ်ပိုင်မြေတွင် ဝက်မွေးထားသည်။

ဤအလူ၍တွင် တက်လက်ရွှေမျှော်တစ်နယ်လုံး ဟိုပင် မြို့နယ်နေသူအားလုံး ဖိတ်သင့်သူအားလုံး . . . လာလို့သူ အားလုံးကို ဖိတ်ထားသည်။ ဖိတ်ထားသူအတွက် ဆန်နှင့်သားငါးလုံးဝယ်ရန်မလို သူခြား သူကန်၊ သူမြေကွက်တို့မှ ထွေက်ကုန် များဖြင့် ကျွေးသည်။

သူအလှုပါလာသူမှန်သမျှ ကားဖြင့် ကြိုပိုပေးသည်။ ကောက်ရှိအိမ်လေးများနှင့်မှ အိပ်တတ်သည့် ဒေသလူမျိုးအချို့ အတွက် ကောက်ရှိအိမ်လေးများ ဆောက်လုပ်ပေးထားသည်။

စားသောက်ရန် ထမင်းရုံကြီး ဆောက်ထားသည်။ အယုတ်အလတ်အမြတ်မရွေး တက်လက်ရွှေမှုံး ဒေသရောက် သူအားလုံး စတုဒိသာ ဝင်စားနိုင်သည်။ စတုဒိသာဆိုသော လည်း သန့်ရှင်းသည်။ စနစ်ကျလှသည်။ သို့ကြောင့်လည်း ဦးဝင်းမြင့် ဤမျှလှနိုင် တန်းနိုင်အောင် ချမ်းသာနေခြင်းဖြစ်ပေ သည်။

၂၂-၂-၂၀၀၅ နေ့နံနက် (၈)နာရီတွင် ဘုရားထိုးတော် တင်ပွဲကျင်းပြီးသည်နှင့် နံနက် (၁၀) နာရီလောက်တွင် “အင်ကြင်းမွေး”အငြိမ်စင်ပေါ်မှုနေ၍ စာရေးသူတို့ စာပေ ဆိုင်ရာများ ဟောပြောခဲ့ကြသည်။

ဒေသခံပြည်သူတို့သည် နေကျကျတောက်ပူနေသော လည်း စိတ်ဝင်တစား နားထောင်ကြသည်။

ဆရာဒေါက်ဘာ မောင်မောင်(မောင်ဆင်ခြင်)၏ “စာဆိုတော် နေ့ဖြစ်ပေါ်ပုံ”လည်း စိတ်ဝင်တစားသည်။ စာရေးသူ၏ “ခမ်းသာ တကာတို့ထက် သာလွန်ချမ်းသာစေဖို့ စကားလက်ဆောင် စာ လက်ဆောင်”ကိုလည်း သူတို့လက်ခံပုံရသည်။ ဆရာဦးမြင့်ကြယ် (မောင်မြင့်ကြယ်)၏ စာထဲက ဘဝ၊ ဘဝထဲက စာဟောပြောမှုမှ ကျန်းမာရေးဆိုင်ရာ အသိများ၊ ဟာသများကို သဘောတွေကြ

သည်။ ဆရာမြင်းမှ မောင်နိုင်မိုး ဟောပြောမှုကတော့ အထူး အောင်မြင်သည်။ သူ့ဟန်၊ သူ့အသံ၊ သူ့ကဗျာတွေကို အရွယ် သုံးပါးစလုံးကြိုက်ကြသည်။ ပို၍ထူးသည်မှာ ရှမ်းလိုမိတ်ဆက်ပြီး ရှမ်းတေးသီဆိုပြုသည့်အတွက် တိုင်းရင်းသားနှီးရာ ယဉ်ကျေးမှု အဖွဲ့က မောင်းသံနှောပြီး အိုးစည်းသံရောပေးလိုက်သဖြင့် ပုံ ပိုစည်သွားသည်။ အလှုပြင်က နောက်တစ်ရက် ထပ်ဟောစေ ချင်သည်။ ဆရာမောင်နိုင်မိုးက ရန်ကုန်တွင် အရေးကြီးအစည်း အဝေးရှု၍နေ၍ မဖြစ်တော့ ယနေ့ဟောပြောပြီးသည်နှင့် နံနက်စာစားကာ ဟိုပင်သို့ အရောက်ပြန်ခဲ့သည်။ ဟိုပင်သို့ ည (၈)နာရီမှ ရောက်ကြသည်။ ဟိုပင် စတားဟိုတယ်တွင် ညအိပ် နားခိုက်သည်။

၂၃-၂-၂၀၀၅ နေ့တွင် ရန်ကုန်မှာ အရေးကြီး အစည်း အဝေးတက်ရန်ရှိနေသော ဆရာမောင်နိုင်မိုးက မန္တေသားသို့ ခရီးဆက်ပြီး မန္တေသားမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လေသည်။

စာရေးသူတို့သုံးဦးက ဟိုပင်တွင် ၂၃-၂-၂၀၀၅ နေ့ တစ်ညွှန်နေ့မှာ ဟောပြောခဲ့ကြသေးသည်။ ၂၃-၂-၂၀၀၅ နေ့မွန်းလွှာ (၁၃:၁၇) နာရီတွင် ဟိုပင်ကနေ မန္တေသားခရီးဆက်ခဲ့ ကြသည်။ မန္တေသားကို ၂၃-၃-၂၀၀၅ နေ့ နံနက်(၄:၃၀) နာရီ ရောက်ပြီး မန္တေသားမှ ညနေ့ (၅:၁၇) နာရီရထားနဲ့ ရန်ကုန်ကို ပြန်ခဲ့ကြသည်။ အပြန်ခရီးချေမွေ့စွာနှင့် ၂၆-၂-၂၀၀၅ နံနက် (၁၁:၃၀) နာရီလောက် ရန်ကုန်ဘူတာကြီးကို ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ် ခရီးစဉ်ရောက်ရှိခွင့်ရအောင် ရွှေတုံးတွေ
ရွှေတွင်းတွေကို ကိုင်ကြည့်ခွင့် လေ့လာခွင့်ရအောင် တိုင်းရင်းသား
ညီအစ်ကိုမောင်နှမတွေနဲ့ ရင်းနှီးခွင့်ရအောင် ဖိတ်ကြားတဲ့ ဆရာ
ဦးဝင်းမြှင့်နှင့် ဒေါ်ထွေးတင်တိုကျေးဇူးကို မမေ့နိုင်သလို စာပေ
အပေါ် အထူးအလေးထားဂရုပြုပြီး ကိုယ်စိတ်နှလုံး သုံးပါးစလုံး
အပင်ပန်းခံဖိတ်ကြား ကြိုဆိုင်ည့်ပတ်ပြုစောင့်ရောက်မှု အပြည့်အဝ
ပေးသည့် (စောင်ယ်-မိုးညှင်း) နှင့် မိတ်ဆွေသစ်များကို
လည်း ကျေးဇူးတင်ချိုးကျိုး ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြသည်။

သွားလေရာမှာ ပုံဌန်းဆက်လို့ ပြောနိုင်လောက်တဲ့
မိတ်ဆွေသစ်၊ မိတ်ဆွေဟောင်း ပုဂ္ဂိုလ်တွေနဲ့ ဆုတတ်တာ
ကျွန်တော်ဘဝမှာ ကြံးနေကျခိုပေမယ့် ရန်ကုန်နဲ့ မိုင်ပေါင်း
(၁၀၀၀)ဝန်းကျင် ကွာဝေးတဲ့ အင်းတော်ကြီး (တက်လက်ရွှေမှုံး)
ဒေသမျိုးမှာ ယခုလို ဆုံးဆည်းမှုကိုတော့ အမှတ်ရခုံးဖြစ်မိပါ
တော့သည်။

သော်... ကချင်ပြည်နယ် စာပေခရီးလာရန် အကြို
ကာလ ရန်ကုန်မြို့၊ သယ်န်းကျွန်းမြို့နယ်၊ အသင်းတိုက် မှတ်တိုင်
အနီး စည်းကမ်းမဲ့ရမ်းကားတဲ့ ယာဉ်မောင်းကြောင့်... ချာချာ
လည်ကားမောက်ရာတွင်ပါခဲ့သော စာရေးသူ ကံကောင်းလို့
မသော သတိကို ဦးထိုင်ထားပြီး စည်းစနစ်ကျစွာ ကျမ်းကျမ်း
ကျင်ကျင်မောင်းပေးတဲ့ ကချင်ပြည်နယ်မှ တောင်တက်
တောင်ဆင်း ယာဉ်မောင်းကြောင့် လေးမျက်နှာဓာတ်ပေါင်းဆုံး
စေတိထိုးတော်တင်ပဲ့ သာစုခေါ်ခွင့်ရသလို... လိုရာခရီး
လည်း ပေါက်ခဲ့ပေသည်။

ခုတိယအကြိုမ် ကချင်ပြည်နယ်စာပေဟောပြောပဲ

ခရီးစဉ်အမှတ်တရ

သေမင်းနဲ့ပြုင်... အနိုင်ယူမောင်း... ကံကောင်းကျိုးမျိုးမျော

တွင် ၁၁-၂-၂၀၀၈ နေ့ နေ့ပွဲ၊ နှစ်မှုန်ကျေးရွာ အထက ခန်းမ တွင် ညုပွဲများဟောပြောပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်ခန်းမြစ်ကြီးတွင် ၁၄-၂-၂၀၀၈ နေ့ ညုပွဲများ ဟောပြော ရန် စာရေးသူ၊ စာရေးဆရာ သန်လျင်မောင်မောင်ဦး၊ ကဗျာ ဆရာကောက်နယ် (ကနောင်)တို့သည် ရန်ကုန်မြို့မှ ၈-၂-၂၀၀၈ နေ့ မွန်းလွှဲ (၁၃၄၅) နာရီတွင် မြန်မာ့မီးရထားပြင် မန္တလေးမြို့သို့ ခရီးဆက်ခဲ့ကြသည်။

မန္တလေးဘူတာကြီးသို့ ၉-၂-၂၀၀၈ နံနက် (၀၃:၃၀) နာရီခန့်တွင် ဆိုက်ရောက်ရာ မိုးညှင်းမြို့နယ် စာပေနှင့် စာနယ်အေး အဖွဲ့သူတွင် ဦးမြို့အောင် (ဦးအောင်-ကချင်မြေ)နှင့် အလင်းရောင် စာကြည့်တိုက် ဥက္ကဋ္ဌ ဦးမောင်မောင်ဦးတိုက ခရီးဦးကြိုပြုပြီး မန္တလေးဘူတာကြီးအနီးရှိ ဦးမောင်မောင်ဦး၏ တိုက်ခန်းသို့ ဦးစွာသွားခဲ့ကြပါသည်။

စာရေးသူသည် မန္တလေးရောက်တိုင်း မဟာမြတ်မှနို (ဘုရားကြီး)အား အရှက်ဖူးလေ့ရှိသည်။ ရထားပေါ်တွင်ပင် ဆရာသန်လျင် မောင်မောင်ဦးနှင့် ဆရာကောက်နယ် (ကနောင်) တို့ကလည်း ဘုရားကြီးရောက်ချင်သည်ဆို၍ ခရီးဆောင်အိတ် များထားပြီးသည်နှင့် ဘုရားကြီးသို့ အငှားယာဉ်ဖြင့်သွားရောက် ဖူးမြောက်ကြသည်။ ဘုရားကြီးမှာပြန် မန္တလေးရောက်ခိုက် မဟာ အောင်မြေမြို့နယ် စာပေနှင့်စာနယ်အေး ဥက္ကဋ္ဌ ဆရာဦးရာစိုး နေအိမ်သို့ အမြန်သွားရောက်နှုတ်ဆက်ကာ လမ်းမှာပင် နံနက်စာစားကြပြီး မန္တလေးတောင်၊ ရန်ကင်းတောင်များသို့

အချို့ဟောပြေ့ပွဲများတွင် စာပေနှင့်စာနယ်အေး အဖွဲ့ဝင် များသာမက ရုပ်ရှင်၊ ဂိတ်၊ ပန်းချို့၊ ကာတွန်း၊ ပညာရှင်များပါ ပါဝင်ဟောပြောလာသည်ကို တွေ့ရှိရသည်။ သဘင်ပညာရှင် များ ဝင်ရောက်ဟောပြေ့မှု အလွန်နည်းပါးပါသည်။

၁၃၆ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေ ဟောပြေ့ပွဲများအား မြန်မာပြည် တစ်နံတစ်လျားတွင် စာရေး ဆရာ၊ ကဗျာဆရာ၊ စာပေနှင့်စာနယ်အေးဆရာများ၊ စာပေ ဟောပြေ့နေကြသည်ကို စာချုပ်သူများ တွေ့မြင်ကြားသိနေကြ မည် ထင်ပါသည်။

စာဆိုတော်ရာသီမြို့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် စာပေနှင့် စာနယ်အေးအဖွဲ့နှင့် မြန်မာ့မီးရထား ကိုယ်အား ကိုယ်ကိုး အလင်းရောင် စာကြည့်တိုက်ကော်မတီတို့ ကြီးမှား ကျင်းပသည့် ကချင်ပြည်နယ် စာပေဟောပြေ့ပွဲ ခရီးစဉ်အဖြစ် မိုးညှင်းမြို့နယ် စိမ်းလဲရတနာခန်းမတွင် ၁၀-၂-၂၀၀၈ နေ့ ညုပွဲ၊ အင်းတော်ကြီးအေား လုံးတံ့ကျေးရွာ တွဲဖက်အထက ခန်းမ

သွားရောက်ဘူရားဖူးကြသည်။ ဘူရားဖူးပြီး ဦးမောင်မောင်ဦးအိမ်သို့ပြန်ကာ ခေတ္တနားကြသည်။ နေ့လည်စာအား နံနက် (၁၂၂၀၀) နာရီခန့်တွင် စားသောက်ပြီး အလွန်ကြီးကျယ်ခမ်းနားသော မန္တလေးမီးရထား စာကြည့်တိုက်ကြီးနှင့် စာကြည့်တိုက်တာဝန်ရှိသူများအား အဆိုပါစာကြည့်တိုက်တွင် တွေ့ဆုံးကာ စာပေဆိုရာများ အေးနေးခဲ့သေးသည်။ ဉာဏ် (၄) နာရီ မထိုးမီ မန္တလေးမှ မိုးညှင်းသို့ခရီးဆက်ရန် မန္တလေးဘူတာသို့ ဆင်းခဲ့ကြသည်။

ဉာဏ် (၄) နာရီဝန်းကျင်တွင် မန္တလေးဘူတာမှ မိုးညှင်းသို့ စတင်ခရီးဆက်ခဲ့ကြသည်။ ၁၀-၂-၂၀၀၈ နေ့ နံနက် (၉) နာရီခန့်တွင် မိုးညှင်းသို့ရောက်ရှိရာ မြို့နယ်စာပေနှင့် စာနယ်ရင်းအဖွဲ့ဝင်များ၊ အလင်းရောင် စာကြည့်တိုက် အဖွဲ့ဝင်များ ဝမ်းပန်းတေသာကြိုဆိုကြပါသည်။

မိုးညှင်းဘူတာအနီးရှိ အလင်းရောင်စာကြည့်တိုက်သို့ ဦးစွာပထမ သွားရောက်အနားယူကြပြီး စာကြည့်တိုက်ထိန်းသိမ်းထားမှုအား လေ့လာကြည့်ရှိရာ စနစ်ကျဂျေပြီး ခေတ်မိစာကြည့်တိုက်အဆင့်မိသည်ဟုပင် ဆိုရမည်ဖြစ်ပါသည်။

စာကြည့်တိုက် ဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ရထားစက်ခေါင်းပိုလ်)နှင့် စာချုပ်သူများစုစည်းပြီး စာကြည့်တိုက်ဖြစ်အောင် စာအုပ်စုအောင်၊ စာဖတ်သူရှိအောင်၊ အပျက်အစီးနည်းအောင်၊ ကြီးကြပ်သူ မလစ်လပ်အောင်၊ ဘက်စုံတိုးတက်

အောင်၊ အသက်အရွယ်မရေး ဖတ်လိုသည့် စာအုပ်များရှိအောင်၊ စီမံခန့်ခွဲထားသည်မှာ ဂုဏ်ယူမှတ်တမ်းတင်ဖွယ် ဖြစ်ပါသည်။ ဒေသနေပြည်သူများ၊ တက္ကသိုလ်၊ ကောလိပ် ကျောင်းသူ၊ ကျောင်းသားထဲမှ သိလိုသော ရည်ညွှန်းရန်စာများပင် ရှိနေသည်မှာ ထူးခြားသည့် စာကြည့်တိုက်ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

စာကြည့်တိုက် တည်ထောင်တာ လွယ်သလောက်ရေရှည်တည်တဲ့အောင် ထိန်းသိမ်းဖို့ အလွန်ခက်သည်ဟု အဆိုရှိသော်လည်း ဤအလင်းရောင်စာကြည့်တိုက် ရေရှည်တည်တဲ့အောင် ဆောင်ရွက်နေကြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း (၃၀) ကျော်လောက်က သတင်းစာများ လအလိုက်၊ ရက်အလိုက် စုစည်းချုပ်လုပ်ထားသည်မှာ အတူယူဖွယ်ကောင်းလှသည်။

ထိုအပြင် သုတေသန၊ ရုပ်သုတေသန၊ ရုပ်ပါးစာအုပ်မျိုးစုံ တွေ့ရှိရသည်မှာလည်း အဖိုးတန်စာကြည့်တိုက်ဟု ဆိုရမည် ဖြစ်ပါသည်။ စာကြည့်တိုက် ကော်မတီများအနေဖြင့် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်နေသည်ကိုပင် အားမရနိုင်သေး၊ နှစ်စဉ်စာပေဟောပြောပွဲပြုလုပ်ပြီး စာချုပ်သူတို့အား မျက်စိအစား၊ နားနှင့်ကြား၊ ဦးနှောက်ဖြင့်မှတ်ရှိရသော ဟောပြောပွဲကို ခံစားစေလို၍ ယခုလိုပထမအကြိုမ် ကြိုးပမ်းကြခြင်းဖြစ်သည်ဟု ရှင်းပြကြသည်။

စာရေးသူသည် ဟောပြောပွဲ အတွေ့အကြံရှိသူ ဖြစ်ပါသည်။ ကိုယ်တိုင်တာဝန်ခံ ကျင်းပပြီး အခြားစာရေးဆရာများကို ဟောပြောစေသည့်ပွဲ။ စာချုပ်သူများ ဖိတ်ကြားလို လိုက်ဟောရသောပွဲများ များစွာကြံဖွဲ့ပါသည်။ ကိုယ်လိုက်ဟောရသည့်မှာ ဘာမျှ အပန်းမကြီး သောကမရှိ။ ကိုယ်က တာဝန်ခံကျင်းပသည့်ပွဲဆိုလျှင် ကိုယ်စိတ်နှစ်ပါးပင်ပန်းပြီး ငွေကြေးထိခိုက်မှုများပင် ကြံရတတ်သည်။ အခန့်မသင့်လျှင် မိသားစုကပင် ပြိုင်မှု ခံရတတ်ပါသည်။

သို့သော စာချုပ်သူတို့ ဉာဏ်အတိုင်း . . . စာမှုတပါး အခြားမရှိစိတ်ထားဝင်ပြီဆိုလျှင် စာလမိုင်းကပင်နေပြီဆိုရင် ထမင်းမေ့ ဟင်းမေ့၊ မိသားစုမေ့၊ အလုပ်မေ့နေတတ်ကြသည် မှာ ရှေ့မဆွဲကပင် သာဓကများစွာ ရှိခဲ့ပြီးဖြစ်ပါသည်။

စာရေးသူတို့အတွက် အစစအရာရာ ကူညီပေးနေသော (မီးရထား စက်ခေါင်းပိုလ်) ဦးမောင်မောင်ဦးကို ကွဲန်တော်တို့က အဖွဲ့က

“ဟောပြောပွဲလည်းပြီးရော ကိုမောင်မောင်ဦးလည်း အိမ်ကဆင်းရရော မဖြစ်စေနဲ့နော်” . . . ဟု စနောက်ကြတော့ ကိုမောင်မောင်ဦးက . . . ”

“ကွဲန်တော် ကြိတင်စီမံထားပြီးပါပြီ”ဟု ဆိုလာသဖြင့် လာသ်မြင်သော ခေတ်လူငယ် အင်ဂျင်နီယာတစ်ယောက်ဟု တွေးလိုက်မိပါသည်။

ဤကဲ့သို့ အမြဲ့အမြင်ရှိသော ခေတ်လူငယ်တစ်ယောက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူတည်ထောင်ထားသော အလင်းရောင် စာကြည့်တိုက်သည် “ပညာရှေ့ဆောင်-အလင်းရောင်” “အတူ ယူဖွဲ့ယူ-အလင်းရောင်” . . . စာကြည့်တိုက်ဟုဆိုသော မှားမည် မထင်ချေ။ ကျေးလက်ဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် နေခိုန် မိုးညှင်းမြို့၊ မြို့ပြစာကြည့်တိုက်၏ အရှိန်အဟုန်လည်း ဖွံ့ဖြိုးတိုးတက်နေမည်ဟု ခန့်မှုန်း၍ ရပါသည်။

စာရေးသူတို့အဖွဲ့ မိုးညှင်းမြို့ရှိ စာပေချုပ်သူ ကိုကွဲမှုများ မဝေတို့က ဂင်းတို့ဆိုင် ကြံတိုင်းအောင် စားတော်ဆက်တွင် နံနက်စာ ကျေးမွေးမည့်ခံကြသည်။ ပြီးသည်နှင့် မိုးညှင်းမီးရထားပိုလ်တဲ့သို့ ခေတ္တသွားရောက်ပြီး ရေမိုးသန့်စင်ကာ တစ်ညာတာ တည်းခိုရမည့် “မြှုစည်းစိမ်” တည်းခိုခန်းသို့ ရွှေ့ပြောင်းပြီး ခရီးဆောင်အိတ်များထားကာ မိုးညှင်းမြို့သို့ ရောက်တုန်းရောက်ခိုက် မြို့တွင်းဘူရားဖူးစဉ် စတင်ရန် ထွက်ခွာခဲ့ကြပါသည်။



ကွဲန်တော်တို့ မိုးညှင်းမြို့သို့ ရောက်ရှိနေသည်မှာ စာချုပ်သူတို့အတွက် စာချုပ်သူများ စီစဉ်သည့် စာပေဟောပြာ ပွဲဖြစ်ပါသည်။ ကွဲန်တော်တို့ မန္တလေး-မြို့ကြီးနား မီးရထားကြီးစီးပြီး မိုးညှင်းဘူတာရောက်တော့ ဆင်းမည်အလုပ် အမှတ် မထင်မျက်လုံးထဲဝင်လာသည်က ဘူတာကြီး၏ အပြင်ဘက်

ခပ်လှမ်းလှမ်းတွင် ထောင်ထားသော ကြော်ပြာသင်ပုန်းမှ ကြော်ပြာစာသားများ ဖြစ်သည်။

စာပေဟောပြောပွဲမှာ လူမှုရှိပါမလား၊ လူမရှိပဲ ဟောတော့လည်း ကြောင်တက်တက်ဖြစ်လေမလား ထိုထိုသော အတွေးများဝင်နေစဉ် ကျွန်တော်တို့၏ဆရာတစ်ဦး ပြောဖူးသည့် စကားကို ပြန်၍ကြားနေမိသည်။

“လူထောင်သေင်းများစွာ ဟောရတာလည်း ကောင်း ပါတယ်”

“လူနည်းနည်း ဟောရတော့လည်း ထိထိမိမရှိတာပေါ့”
ဟူသောစကား ဖြစ်ပါသည်။

ဆရာက ကိုယ့်အလုပ်ကိုယ့်တာ ကိုယ့်စေတနာသာ အဓိကဟု ဆုံးမဖူးပါသည်။ ည (၂) နာရီဝန်းကျင် ကျွန်တော်တို့ ခန်းမထဲရောက်တော့ ပရီသတ်က ခပ်ကျကျ။ သိပ်မကြာပါ ခန်းမကြီးတစ်ဝက်ခန့် ဖြစ်လာသည်။ အမှန်တကယ် အခမ်း အနားစတော့ ည (၈) နာရီထိုးနေပြီ။ “မန်ယူ-မန်စီးတီး” ပွဲကလည်း စချိန်နီးလာပြီ။ ဘောလုံးပွဲစလျှင် ထပြန်လေမည် လား တွေးမိသည်။

စာပေဟောပြောပွဲကို။ . . .

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် စာပေနှင့်စာနယ်ဇုံး အဖွဲ့နှင့် မြန်မာ့မိုးရထား “အလင်းရောင် ကိုယ့်အားကိုယ်ကိုး စာကြည့်တို့ကော်မတီတို့ ကြီးမှားကျင်းပသည့် ၁၃၆၉ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲအား မိုးညှင်းမြိုး

တီးချောင်းလက် ပမာဏံး နလုံးမှ နှင့် ကိုယ်တွေ့ပြစ်ရပ်များ ၀၃၅

စိမ်းလဲရတနာခန်းမတွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက် နေ့ ည (၇) နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ စာပေဟောပြောပွဲသို့ မိုးညှင်းခရိုင် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (ကိုယ်စား) အတွင်း ရေးမှား ဦးတင်လှိုင်၊ မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဦးဇော်မင်းဟန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ စာပေချမ်းမြတ်နှင့်သော ပြည်သူများ၊ မြို့နယ်စာပေနှင့် စာနယ်ဇုံး ဥက္ကဋ္ဌ ဦးမျိုးအောင် (မိုးအောင် - ကချင်မြေ) နှင့် အမှုဆောင်များ၊ မြန်မာ့မိုးရထား ကိုယ့်အား ကိုယ်ကိုး အလင်းရောင်စာကြည့်တို့က် ဥက္ကဋ္ဌ ဦးမောင်မောင်ဦး (စက်ခေါင်းပိုလ်) နှင့် အမှုဆောင်များ၊ စာကြည့်တို့က် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်အားပေးကြသည်။

စာပေဟောပြောပွဲတွင် မိုးညှင်းမြို့နယ် စာပေနှင့် စာနယ်ဇုံး အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောင် (မိုးအောင်-ကချင်မြေ)က မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇုံးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြိုင် (ကိုယား) ပေးပို သည့် သာဝဏ်လွှာကိုဖတ်ကြားပြီး မိုးညှင်းခရိုင် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှားက အဖွဲ့အမှာစကား ပြောကြားကာ မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဦးဇော်မင်းဟန်နှင့် တာဝန်ရှိသူများက ဟောပြောပွဲ ဖြစ်မောက်အောင် ပုံပိုးသူများနှင့် စာပေဟောပြောသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပါသည်။

ဆက်လက်ပြီး စာရေးဆရာ ကောက်နှယ် (ကနာ်)က “ကဗျာဖတ်ခြင်းရသ”၊ စာရေးဆရာ မောင်စိုးထိုက် (သံဃာယ) က “စကားလက်ဆောင်-စာလက်ဆောင်”၊ စာရေးဆရာ သန်လျှင်မောင်မောင်ဦးက “ရယ်စရာ မောစရာ” ခေါင်းစဉ် များဖြင့် သုတေသန ရသ အဖုံးဖုံးဟောပြောခဲ့ကြသည်။

ကျွန်တော်တို့ စာပေဟောပြောပွဲ အောင်မြင်ပါသည် ကျွန်တော်တို့ ဟောပြောပွဲပြီးချိန်သည် ည (၁၀၀) နာရီထိုးနေပြီ မန်ယူ-မန်စီးတီး၊ ချွေဆီး-လိပါပူး ဘယ်သူတွေ့နှင့်သည် ကျွန်တော်တို့မသိ ထိုလေးသင်းကိုတော့ ကျွန်တော်တို့နှင့်လိုက် သည်ဟု ယူဆမိပါသည်။ အဘယ်ကြောင့်ဆိုသော မိုးညှင်း မြို့နယ်ရှိ စာချွစ်သောပရိသတ်သည် စာပေဟောပြောပွဲမှ တစ်ပါး အခြားအာရုံရှိပုံမရှု ခိုက်ခိုက်တူနှစ်ချမ်းနေသော ဆောင်းအအေး ဒက်ခံစားရင်း စာပေသမားတို့၏ အဟောအပြော “မြော်” အောက်တွင် တဝါးဝါးရယ်မောကြသလို မျက်ရည်တစမ်းစမ်းနှင့် ပြန်သွားကြသူများလည်း တွေ့ရ၏။

မိုးညှင်းမြို့နယ် စာပေဟောပြောပွဲသည် စာချွစ်သူများ အတွက် စာပေဟောပြောပွဲစစ်စစ်ဟုပင် မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။



၁၁-၂-၂၀၀၈ နေ့ နံနက် (၄) နာရီလောက်ကတည်း
က မိုးညှင်းမြို့၊ မြစည်းစိမ်းခိုခန်းတွင် စာရေးသူ ဆရာ

သန်လျှင်မောင်မောင်ဦးနှင့် ဆရာကောက်နှယ် (ကနာ်)၊ အလင်းရောင် စာကြည့်တိုက်ဥက္ကာဋ္ဌား (မီးရထား စက်ခေါင်းပိုလ်)၊ ဦးမောင်မောင်ဦးတို့ ခရီးဆောင်အိတ်များ အသင့်ပြင်ထားပြီး ဖြစ်သည်။

ယနေ့နံနက် (၅)နာရီမှာစုံပြီး အင်းတော်ကြီးဒေသသို့ စာပေဟောပြောပွဲ ခရီးဆက်ကြေရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။ အသွားခရီးတွင် မြို့ပေါ်မှ ဘုရားများဖူးကြော်းမည်။

စာရေးသူတို့၏အတူ မြို့ညှင်းမြို့နယ် စာပေနှင့် စာနယ်ဇုံး အဖွဲ့၊ ဥက္ကာဋ္ဌားမီးမြို့းအောင် (မီးအောင်-ကချင်မြေ)နှင့် စာပေ အဖွဲ့ဝင်များ ဒိုင်နာတစ်စီးအပြည့် လိုက်ပါကြမည်။ ခရီးကြမ်းမည် ဖြစ်သောကြောင့် စာနယ်ဇုံးအဖွဲ့ဝင် မှမိုးမိုးမင်းတစ်ဦးသာ ကျွန်းမာရေးအရ ကျွန်းခဲ့မည်ဟုသိရသည်။

သတ်မှတ်ချိန်ထက် နောက်ကျမှတွက်ဖြစ်သော်လည်း လမ်းခရီးတွင် တည်ရှိနေသော ထိုးလင်းကျောင်းတိုက် အနီးရှိ ရွှေတိဂုံပုံတူ အမွှားအေးစေတိကြီးကိုလည်းကောင်း၊ ပင်းဟဲ ကျေးရွာရှိ ရွှေမော်စောစေတိနှင့် ကျောက်စိမ်းတစ်တုံး ဘုရားနှစ်ခုဗုကိုလည်းကောင်း၊ ဘီလူးမြို့ကျေးရွာရှိ မဟာရွှေဘုံးသာ စေတိကိုလည်းကောင်း ဖူးမြော်ကြည်ညီခွင့်ရခဲ့ကြသည်။ မဟာရွှေဘုံးသာစေတိမှ နံနက် (၉)နာရီတွင် ဆက်လက်ထွက်ခွာရာ တော်လမ်း၊ တောင်လမ်း၊ ခရီးကြမ်းကို ဖြတ်ကျော်ရင်း နံနက် (၁၁)နာရီတွင် လုံးတုံးကျေးရွာရှိ ရောက်ဖြစ်ကြသည်။

ရိုးသားပြီး ချစ်စဖွယ်ကောင်းသော တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဆွဲးထွေးစွာကြိုဆိုမှုသည် ရင်ကိုအေးမြစ်ပါသည်။ ဓည့်သည်လာလျှင် အိမ်ရှင်တွေက ဓည့်ဝတ်ကျေချင်လှပုံရသည်။ ဂင်းတို့၏ ဓည့်ဝတ်ပြုမှုကို လက်မခံလျှင် စိတ်မကောင်းဖြစ်နေပုံရသည်။ အချိန်ကိုလုပြီးစိစဉ်သော နံနက်စာထမင်းပိုင်းသည် မြို့ခြီးပြုကြီးများရှိ စားသောက်ဆိုင် အဆင့်လောက်ပြင်ဆင်ထားသည့်နှယ် တွေ့ရသည်။

စာရေးသူတို့ စားသောက်ဖြီးကြသည့်နှင့် စက်လျေ စက်နှီးသံကြားရသည်။ စာရေးသူတို့ကို ဓည့်ခံနေသော အဆောက်အအုံအနီးရေစပ်ကိုပင် စက်လျေရောက်နေပြီ။ အိမ်ရှင်တို့ သဘာဝအချိန်ရသမျှ ဓည့်ဝတ်ပြုလို၍ ဖြစ်မည်ထင်ပါသည်။ “အင်းတော်ကြီးရွှေမာ” ဘုရားကို စက်လျေဖြင့် သွားရောက် ဖူးမြော်စေပါသည်။ အသွားအပြန် (၃) နာရီ ခရီးလောက်ကြားသည်။ စာရေးသူတို့လုံးတုပြန်ရောက်တော့ ညနေ (၃၀၀) နာရီရှိပြီဖြစ်သည်။ လုံးတုတွဲဖက်အထက်ခန်းမထို တို့ကိုရှိကြသွားရောက်ကြသည်။ မကြာမီအခမ်းအနား စတော့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် စာပေနှင့်စာနယ်အောင်းအဖွဲ့နှင့် မြန်မာ့မီးရထား “အလင်းရောင်” ကိုယ့်အားကိုယ်ကိုးစာကြည့်တို့ကော်မတီတို့ ကြီးမှုးကျင်းပသည့် ၁၃၆၉ ခုနှစ်စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြာပွဲအား မိုးညှင်းမြို့နယ်လုံးတုကျေးရွာ တွဲဖက်အထက်ခန်းမတွင် ၂၀၀၈ ခုနှစ်

၏ေးချောင်းလက် ပမာဏံး နယ်မှု နှင့် ကိုယ်တွေ့ပြစ်ရပ်များ ၁၃၉

ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မွန်းလွှဲ (၃) နာရီက ကျင်းပပြလုပ်သည်။

အဆိုပါ စာပေဟောပြာပွဲသို့ မြို့နယ်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ စာပေချုပ်မြတ်နီးသော ပြည်သူများ၊ မြို့နယ်စာပေနှင့် စာနယ်အောင် ဥက္ကဋ္ဌဗီးမျိုးအောင် (မိုးအောင်-ကချင်မြေ) နှင့် အမှုဆောင်များ မြန်မာ့မီးရထား ကိုယ့်အားကိုယ်ကိုး အလင်းရောင် စာကြည့်တို့ကော်မြတ်မောင်ရီး (စက်ခေါင်းဗိုလ်) နှင့် အမှုဆောင်များ စာကြည့်တို့ကော်အဖွဲ့ဝင်များ စုညီစွာတက်ရောက်အားပေးကြသည်။

စာပေဟောပြာပွဲတွင် မိုးညှင်းမြို့နယ် စာပေနှင့် စာနယ်အောင်းအဖွဲ့ ဥက္ကဋ္ဌဗီးမျိုးအောင် (မိုးအောင်-ကချင်မြေ)က မြန်မာနိုင်းစာပေနှင့်စာနယ်အောင်းအဖွဲ့ ဥက္ကဋ္ဌဗီးလျှော့မြိုင် (ကိုဆောင်း) ပေးပို့သည့် သဝ်က်လွှာကိုယတ်ကြားပြီး လုံးတုကျေးရွာ ရပ်မိရပ်ဖြီးကျော်သောင်းက အဖွဲ့အမှုစကား ပြောကြားကာ တာဝန်ရှိသူများက ဟောပြာပွဲဖြစ်မြောက်အောင် ပုံပိုးသူများနှင့် စာပေဟောပြာသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပါသည်။

ဆက်လက်ပြီး သုတေသန အဖွဲ့များ ဟောပြာခဲ့ကြသည်။

□ □ □ □ □

လုံးတုတွဲဖက်အထက်တွင် စာပေဟောပြာပြီး နှစ်မွှန် အထက်တွင် ညပွဲဟောရန်အတွက် စာရေးသူတို့အားလုံး ဒိုင်နာ

ကားပေါ်ရောက်နေပြီဖြစ်သည်။ ည (၇) နာရီ စတင်ဟောပြာ
ရမှာမို့ အချိန်မို့ရောက်ရန် လိုအပ်လာပါသည်။

လုံးတုံးမှ ကားစထွက်တော့ ညနေ (၅:၃၀) နာရီ ရှိနေပြီ
ဖြစ်သည်။ တောင်တွေ၊ တော့တွေ၊ တော့တွေကို ဖြတ်မောင်းနေရတော့
မိုးမချုပ်သေးသော်လည်း အချို့တော့ရိပ်တော်ရိပ် အဖြတ်များ
တွင် မောင်နေပြီဖြစ်သည်။ နှင့်ဦးမြှို့ခိုးတို့ကလည်း ကျေနေပြီမို့
ကားကို မိုးထိုးဆင်းနေရသည်။ စာရေးသူနှင့် ဆရာသန်လျင်
မောင်မောင်ဦးသည် ကားခေါင်းခန်းမှ လိုက်လာကြသည်။

စာရေးသူစိတ်ထ ကားတစ်ခုခုဖြစ်နေလို့ ယာဉ်မောင်း
လုပ်သူမှာ သတိကြီးစွာထားမောင်းနေသည်ဟု ထင်မိသည်။
သို့သော် စိတ်အနောင့်အယုက် ဖြစ်မည်ထူး၍ မဖော်တောင်ဆင်း
တောင်တက်၊ တော့ဝင်တော့ထွက် မောင်းရင်းည (၆:၄၅) နာရီ
လောက် နှစ်မွန်ကျေးရွာအုပ်စုကြီးသို့ ရောက်တော့မှ သက်မချု
ဖြစ်တော့သည်။ ခရီးဆောင် ပစ္စည်းများချာ၊ ရေမချိုးနိုင်၊ ခြေလက်
မျက်နှာသေးကြော ဓည့်ခံတာ အမြန်စားကြသည်။ ဟောပြာပွဲ
ခန်းမသို့ မသွားမီ ကားဆရာက သတင်းပို့လာသည်။

“လုံးတုံးက ဆင်းထဲက ကလပ်ခေါ်ပြီး ဘီးလေးဘီးစလုံး
ဘရိတ်ပေါက်နေတာကို ထိန်းမောင်းလာခဲ့တာ စာပေဟောပြာ
နေတုန်း ပြင်ကြည့်မယ် မရရင် ဟောပြီးတာနဲ့ ညချင်း မိုးညှင်းကို
ထိန်းမောင်းသွားချင်တယ”ဟု ပြောလာသည်။

စာရေးသူတို့အား တာဝန်ခံဖိတ်ကြားသူများ ညိုနှင့်းရန်
ကျွန်းနေခဲ့သည်။ စာရေးသူတို့က ဟောပြာပွဲ ဆက်လုပ်ကြသည်။

ည (၇:၃၀) နာရီ ဟောပြာပွဲ စတင်ဖြစ်ကြသည်။ ကျေးရွာ
အုပ်စုကြီးဟု ဆိုသော်လည်း အထက်ခန်းမကြီး အပြည့်အလုံ
ပရိသတ်ရှိသည်၏ ကျောင်းသူ့ သားများကလည်း စိတ်ဝင်စားကြ
သည်။ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများကလည်း စာပေ
ချစ်ပုံးရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် စာပေနှင့်စာနယ်ဇုံး
အဖွဲ့နှင့် မြန်မာ့မီးရထား “အလင်းရောင် ကိုယ့်အားကိုယ်ကိုး
စာကြည့်တိုက်ကော်မတိတို့ ကြီးမှားကျင်းပသည့် ၁၃၆၉ ခုနှစ်
စာဆိပ်တော်နေ့ အထိမ်းအမှတ် စာပေဟောပြာပွဲအား မိုးညှင်း
မြို့နယ်၊ နှစ်မွန်ကျေးရွာ အထက်ခန်းမတွင် ၂၀၀၈ ခုနှစ် ဖေဖော်
ဝါရီလ (၁၁) ရက်နေ့ ည (၇) နာရီက ကျင့်ပပြုလုပ်သည်။

အဆိုပါ စာပေဟောပြာပွဲသို့ မြို့နယ်တွင်းရှိ လူမှုရေး
အဖွဲ့အစည်းများ၊ စာပေချစ်မြတ်နှီးသော ပြည်သူများ၊ မြို့နယ်
စာပေနှင့်စာနယ်ဇုံး ဥက္ကဋ္ဌးမြို့အောင် (မိုးအောင်-ကချင်မြေ)
နှင့် အမှုဆောင်များ၊ မြန်မာ့မီးရထား ကိုယ့်အားကိုယ်ကိုး
အလင်းရောင်စာကြည့်တိုက် ဥက္ကဋ္ဌးမောင်း(စက်ခေါင်းပိုလ်)
နှင့် အမှုဆောင်များ စာကြည့်တိုက်အဖွဲ့ဝင်များ စုညီစွာတက်ရောက်
အားပေးကြသည်။

စာပေဟောပြာပွဲတွင် မိုးညှင်းမြို့နယ် စာပေနှင့် စာနယ်ဇုံး
အဖွဲ့ ဥက္ကဋ္ဌးမြို့အောင် (မိုးအောင်-ကချင်မြေ)က မြန်မာနိုင်း
စာပေနှင့်စာနယ်ဇုံးအဖွဲ့ ဥက္ကဋ္ဌးလှမြိုင်(ကိုဆောင်း) ပေးပို့သည့်
သဝက်လွှာကို ဖတ်ကြားပြီး နှစ်မွန်ကျေးရွာအုပ်စု ဥက္ကဋ္ဌး

ဒီးသန်းလွင်က အဖွင့်အမှာစကား ပြောကြားကာ တာဝန်ရှိသူများက ဟောပြောပွဲဖြစ်မြောက်အောင် ပုံပိုးသူများနှင့် စာပေဟောပြောသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပါသည်။

ဆက်လက်ပြီး သုတဏ၊ ရာသ၊ အဖို့ဖို့ ဟောပြောခဲ့ကြသည်။ ကျေးရွာအုပ်စုကြီးတို့ခုလုံး လျှပ်စစ်မီး ထိန်ထိန်သီးနှံသည်။ ဟောပြောပွဲခန်းမကြီး အတွင်းအပြင် လျှပ်စစ်မီးများလင်းနေသည်၊ အသချွဲစက် စီစီယံနေသည် ခေတ်မိုလှသော ကျေးရွာအုပ်စုကြီးဖြစ်သည် အားပေးသူက အားပေးတော့ ဟောပြောသူက မလျှော့တော့၊ တသောသောရယ်မောက်သလို တသေသလည်း ကျော်ခဲ့ကြသည်။ ဟောပြောပွဲကို ည (၁၈၃၀) နာရီမှ သိမ်းဖြစ်တော့သည်။

စာရေးသူတို့ အိပ်ရာမဝင်မီ ကြားသိရသော ကားကိစ္စက “လုံးဝပြင်မရတော့၊ သို့သော် နံနက် (၆) နာရီမှ ထိမ်းဆင်းမည် ကံကောင်းလျှင် မိုးညှင်းဘူတာသို့ နံနက် (၈၈၃၀) နာရီခန်းဆိုက်မည့် မြစ်ကြီးနားသွားရထားမီမည် အခြေအနေမပေးလျှင် ရထားမမိနိုင်ဟုသိရသည်။ ဘာမူမတတ်နိုင်၊ အိပ်ရာဝင်ကတော့ ည နှစ်နာရီ ရှိနေပြီ။



စာရေးသူတို့အားလုံး နံနက် (၄) နာရီလောက်ကတည်းက နှီးနေကြပြီ ဘုရားဝတ်တက်၊ အိမ်ရှင်တိုက်ကျေးသော

နှီးနှီးပူပူလေး သောက်သည်။ နံနက် (၆) နာရီတိတိ နမ့်မွန်မှ ဆက်ထွက်ဖို့ ကားပေါ်တက်ကြသည်။

ဤခရီးသည် အသက်အန္တရာယ် အလွန်နီးပါသည်။ ခေါင်းခန်းတွင် စာရေးသူနှင့် ဆရာသနလျင် မောင်မောင်ဦးဌားနောက်ခန်းတွင် (ဒေသယာဉ်များတွင် သဘာဝအခြေအနေ အရ အမိုးလွှတ်များဖြစ်သည်) ဆရာ ကချင်မြေသန်းအောင်၊ ဆရာဦးမျိုးအောင်၊ စက်ခေါင်းဗိုလ် ဦးမောင်မောင်ဦးဌား၊ ဆရာ မိုးသစ် (ကချင်မြေ)၊ ဆရာကောက်နှယ် (ကနောင်)၊ (ဖိုးသား-ဟိုပင်)၊ ဆရာဦးမျိုးအောင်၏သား (ပေတ်ပုံဆရာ)၊ ဆရာမ စောင်ယော်၊ ဆရာမ မချောယဉ်၊ ဆရာမပန်းရွှေစင်-မိုးညှင်း၊ ဆရာမ တင်တင်ဆွေမှ (မိုးညှင်း)၊ ဆရာမ နှင်းသက်ပြို (မိုးညှင်း)တို့ လိုက်ပါစီးနှင်းလာကြသည်။

ကားခေါင်းခန်းတွင် စီးရသူတို့မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြောင်း မျက်မြင်ကိုယ်တွေ့၊ ခံစားနေရသည်။ တောင်တက်ကို စက်ရှိန်တင်မောင်းရသည်။ တောင်ပေါ်မှာကား သို့မဟုတ် ဆိုင်ကယ် သို့မဟုတ် အခြားလူ၊ ယဉ်၊ တိရိစ္ဓာန်များ ဆင်းမလာဖို့ ဘုရားတ ဆုတောင်းနေရသည်။ တောင်ဆင်းများတွင် စက်ရှိန်သတ်၍ မရသဖြင့် ဘီးတလိမ့်လိမ့်ချင်းဆင်းရသည်၊ အတက်ယာဉ်၊ ကား၊ ဆိုင်ကယ်၊ တိရိစ္ဓာန်များနှင့် မဆုံးဖို့လည်း ဆုတောင်းနေရသည်။ မျက်နှာခြင်းဆိုင် ကပ်ရှောင်းကပ်မောင်းလုပ်ရသည့် လမ်းတွင်မည်သည့်ယာဉ်မှ အတိမ်း

အစောင်းမခံ စာရေးသူတို့ ကားက ကလပ်ခြော်၊ ဘရိတ်မရှိ၊ ကံဆိုးဖို့က များနေတော့သည်။

မြင်ကွင်းတွေကလည်း အသည်းထိတ်စရာဖြစ်သည် အဆင်းအရှိန်မထိန်းနှင့်လျှင် တောင်စောင်းကနေပေပါင်း (၅၀၀၀) ကျော်လောက်ရှိ ချောက်ထဲကျဖို့သာရှိသည်။ ကျလျှင် အရှိုးတွေး၊ အသားတွေးဖြစ်ပေမည်။ ရင်တထိတ်ထိတ်ဖြစ်ပါသည်ဆိုမှ တောင်ခြေတစ်ခုတွင် စူပါစလွန်းအဖြူ၍ ကလေးက တောင်ကြေား ကားလမ်းအလယ်မှ ရပ်ထားသည်ကို လှမ်းမြင် နေရသည်။

စာရေးသူတို့ကား တောင်ပေါ်ကနေ တလိမ့်ချင်းဆင်းလာသည်။ တောင်အောက်ရောက်လျှင် စူပါစလွန်းကားက လမ်းလယ်မှု့ရပ်ထားသဖြင့် မျက်နှာခြင်းဆိုင် တိုက်ကိုတိုက်မည်။ စာရေးသူတို့ ယာဉ်မောင်းသည် ငယ်ပင် ငယ်သော်လည်း အလွန်သတိကောင်းသူ ဖြစ်သည်။ ခရီးသည် အားလုံး၏ အသက်ကို သူကာကွယ်ဖို့ ကြိုးစားသည်။ ဦးစွာပထမ စက်သေ အောင် ဝါယာကြိုးများအနက် အချို့ကို ခွဲဖြေတ်သည်။ ကားဖြူလေးနားရောက်တော့ တောင်နံဖျံက်ကို ကားဘော်ဒီနှင့် ပွတ်ပြီး ကားကိုရပ်လိုက်သည်။ ဆလွန်းအဖြူ၍ လေးပေခန့် အကွာတွင် ကားရပ်သွားသည်။

စာရေးသူတို့ကားဆရာ ဆလွန်းအဖြူ၍ ကားလေးဆီသွားသည်။ ကားထဲက အသက်ခပ်ကြိုးကြီး လူကြိုးတစ်ယောက်

ဆင်းလာသည်။ အဆိုပါလူကြီးက ကားမမောင်းတတ်၊ ကားမောင်းသူက ကားလုံ့ခြုံရေးကင်းထံ လမ်းရှင်းမရှင်းသွားမေးသည်ဟု သိရသဖြင့် စာရေးသူတို့ ယာဉ်မောင်းက အဆိုပါကားလေးအား လမ်းသေးရွှေ့ပေးလိုက်သည်။ ကျွန်တော်တို့ သေပါက်သေဝ ရောက်နေတာတောင် ကားမမောင်းတတ်ဘဲ ကားထဲထိုင်နေသွားသွားသည်။ ကံကောင်းဦးမည် တော်သေးသည်ဟု တွေးလိုက်မိသည်။

စာရေးသူတို့ယာဉ်မောင်းသည် ကားနှင့် စက်အထာ ကျွမ်းကျင်နိုင်နင်းသည်ကို ယုံကြည်ပြီးဖြစ်သည်။ စာရေးသူတို့ကား ကလပ်ခြော်နေသည်။ ကံကောင်းမှ စက်ပြန်နှီးရမည်။ ကားဆရာလေးနည်းလမ်းမျိုးစုံဖြင့် ကြိုးစားနှီးသည် အချိန် ယူရသည် ကံကောင်းသည်ဟု ဆိုရမည် စက်နှီးပါပြီ။ ဆက်လက်ပြီး သက်စွန်ဆုံးများလာကြရင်း မိုးညှင်းဘူတာသို့ နံနက် (၉၈၀၀) နာရီ မထိုးမိရောက်တော့သည်။

သဘာဝအချိန်မှုန်ဆိုလျှင် စာရေးသူတို့မြှစ်ကြိုးနားရထားမမိနိုင်ပါ၍ ကံကောင်းချင်တော့ အောင်ပွဲခံ ပြန်လာသော ကချင်ပြည်နယ် ဘောလုံးအသင်းသည် စာရေးသူတို့လိုက်ပါမည့် ရထားနှင့်ပါလာပြီး ဘူတာစဉ်ဂုဏ်ပြုခံလာသဖြင့် ရထားချိန်နောက်ကျမှုဝင်လာသောကြောင့် ရထားမိလိုက်ခြင်းဖြစ်သည်။

မိုးညှင်းရထားဘူတာ တစ်ခုလုံး ကချင်ပြည်နယ် ဘောလုံးသမားများအား ဂုဏ်ပြုနေကြရာ ပြည်သူများပြည့်နှုန်းနေသည်။

စာရေးသူတို့တွဲသည် တွဲအမှတ် ငါးဖြစ်ပြီး အောင်ပွဲခံ ဘောလုံး သမားများသည် တွဲအမှတ်ခြေက်တွင် လိုက်ပါလာကြသဖြင့် စာရေးသူတို့ပင် ရောင်တော်ပြန်နှင့် ရောလွှတ်နေရသည့် သဖွယ် ဘူတာစဉ် လက်ပြနှတ်ဆက်ရသည်ပင် မမောနိုင်အောင် ဖြစ်ရပါသည်။

အောင်ပွဲရသူတို့အတူ ဂုဏ်ယူနေရသည်မှာ နံနက်ပိုင်း က သက်စွန့်ဆံယား ပူလောင်ခဲ့ရသော အပူများပင် ပျောက်သွား သယောင်ယောင်။ “သမင်းနဲ့ပြီး။။။ အနိုင်ယူမောင်း။။။ ကံကောင်းလို့မသေ” အမှတ်တရခရီးလေး ဖြစ်ခဲ့ရပြန်သည်။ ရွှေခရီးက ဆက်ကြရေးမည်မို့။



စာရေးသူတို့သည် (၁၂-၂-၂၀၀၈) ပြည်ထောင်စုနေ့တွင် မိုးညွှန်းဘူတာမှ မြစ်ကြီးနားသို့ ခရီးဆက်ကြရာ မြစ်ကြီးနား ဘူတာသို့ ညနေ (၄) နာရီခန့်တွင် ရောက်ဖြစ်ကြသည်။ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့် အညီကချင်ပြည်နယ်ဘောလုံးအောင်ပွဲခံ အားကစားသမားများ အား ကြိုဆိုနေသည်မှာ အုံမခန်း ရှိလှသည်။ ရထားကြီးပေါ်မှ ဆင်းပြီး ယာဉ်တန်းများနှင့် မြို့အနဲ့ လှည့်နေကြသည်မှာ ည (၉) နာရီပင်တိုင်ခဲ့ပြီဖြစ်ပါသည်။

စာရေးသူတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပည့်ရိပ် သာ (ပုံလ်တဲ့)တွင် တည်းခိုခွင့်ရရှိသဖြင့် တစ်ညာတာနားနေခဲ့ကြသည်။

(၁၃-၂-၂၀၀၈) နေ့တွင် မြောက်ပိုင်းတိုင်းစစ်ငွာနချုပ် တိုင်းမှူး ပိုလ်ချုပ်အုန်းမြင့်အား သွားရောက်ဂါရဝါပြုကြပြီး ပြည်နယ်တာဝန်ရရှိသူများ၏ နေးတွေ့စွာကူညီမှုများကြောင့် ဗလမင်းထင်တံတား၊ ဝါရွှေ့ငွေ့ဆည်၊ မြို့ပေါ်ဘူရားများအား လေ့လာဖူးမြော့ခွင့်ရရှိခဲ့ပါသည်။

၁၃-၂-၂၀၀၈ နေ့ ဧပြီဝတီမြစ်ယားက မေခ မလိုခ ပေါင်းဆုံးရေဒေသ (မြစ်ဆုံးဒေသ) သို့ လေ့လာရေး ထွက်ခွင့် ရရှိခဲ့ကြသည်။ မြစ်ဆုံးဒေသရောက်ခိုက် မေခ မလိုခ မြစ်နှစ် သွွှယ်ဦးခိုက် ဖူးထိုက် လိုဖူးခွင့်ကြံ့ရသော ဗုဒ္ဓသာသနာ ငါးထောင်စံစေတီ ရွှေစေတီအား ကြည်ညီသပါယ်စွာ ဆုံးတွေ့ လိုက်ရပါသည်။ မြစ်ဆုံးဒေသအလှသည် ဘယ်ပန်းချိုးရေးလို့ မမိဟု ဆုံးရမည်ဖြစ်သည်။ အလှဓာတ်ပုံတွေ ဘယ်လောက် ရှိက်ရှိက် မပြည့်စုံနိုင်သော အလှကို တွေ့ကြံ့နေရပေသည်။

မြစ်ဆုံးအလှ၊ နောက်ခံတောင်တန်းအလှ၊ ရပြင်ကျယ် အလှ၊ သောင်ပြင်မှ ကျောက်စုံအလှ၊ ရေလယ်မှ ငွောက်သမွာန် အလှတို့နှင့် တင့်တယ်နေသော ရွှေစေတီတော်ကြီးကို ဦးခိုက် ဖူးလိုက်ကြသည်။ ယနေ့ညာ ဟောပြောပွဲ အချိန်မီရောက်ရေး အတွက် မြစ်ဆုံးမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။



မြစ်ဆုံးမှ ညနေ (၃) နာရီလောက် ပြန်ထွက်ပြီး မြစ်ကြီးနားသို့ ညနေ (၅) နာရီလောက်မှ ပြန်ရောက်ဖြစ်တော့သည်။ မနေ့ချွဲသက်တက္ကာင်းတွင် အုမှတ်တရ ဓမ္မပို့ရိုက်ဖို့ နောက်ရက်ကို ရွှေ့လိုက်ကြသည်။ အချိန်မီ ဟောပြောနိုင်ရန်အတွက် တည်းခိုဆောင် (ဗိုလ်တသို့) ဆော့ပြန် ရေမီးသန့်စင်ပြီး ကချင်ပြည်နယ်ခန်းမကြီးရှိရာသို့ ခရီးဆက်ခဲ့ကြသည်။ ကြီးကျယ်မေးနားသောခန်းမကြီးတွင် စာချိစသူတို့အပြည့်မို့ အားတက်နေမိတော့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စာပေနှင့်စာနယ်ဇုံး အဖွဲ့က ကြီးမှုးကျင်းပသည့် ၁၃၆၉ ခုနှစ် စာဆိပ်တော်နှင့် အထိမ်းအုမှတ် စာပေဟောပြေ့အား မြစ်ကြီးနားမြို့တော် ခန်းမတွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ည (၇) နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ စာပေဟောပြေ့ပွဲသို့ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူများ၊ စာပေဝါသနာရှင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၊ မြို့နယ်စာပေနှင့် စာနယ်ဇုံးအဖွဲ့ ဥက္ကဋ္ဌဗြိုင်းကြည် (ရွှေမြာ လှုဝင်းဆွဲ)နှင့် အမှုဆောင်များ စာပေနှင့်စာနယ်ဇုံးအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်အားပေးကြသည်။

စာပေဟောပြေ့တွင် မြို့နယ်စာပေနှင့် စာနယ်ဇုံးအဖွဲ့ ဥက္ကဋ္ဌဗြိုင်းကြည် (ရွှေမြာ လှုဝင်းဆွဲ)က မြန်မာနိုင်ငံ

စာပေနှင့် စာနယ်ဇုံးအဖွဲ့ ဥက္ကဋ္ဌဗြိုင်း (ကိုဆောင်း) ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး တာဝန်ရှိသူများက စာပေဟောပြေ့ဖြစ်မြောက်ရေးအား ပုံပိုးကူညီကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး သုတေရသ အဖုံ့ဖုံ့ ဟောပြောခဲ့ကြသည်။

ဒုတိယအကြိုမီ ကချင်ပြည်နယ် စာပေဟောပြေ့ခရီးတွင်တော့ ကလပ်ချော်-ဘရိတ်ပေါက်နှင့် တောင်တက်၊ တောင်ဆင်းကို ဖြတ်ကျော်လာခဲ့ရသည့် စာရေးသူတို့စီးခဲ့သော မော်တော်ယာဉ်၏ ယာဉ်မောင်းသည် သူနှင့် ယာဉ်ပေါ်ပါသူ အားလုံးအတွက် သေမင်းနဲ့ပြုင် အနိုင်ယူမောင်းနှင့်လာခဲ့နိုင်သော်လည်း။။။ ကံကောင်းလို့မသေ့။။။ သည့် အုမှတ်တရ ခရီးစဉ်တစ်ခုဟု အုမှတ်ရနေပါတော့သည်။

တာဝန်ကုံးယောက်မီ ရှိုပါသည်

တီးချောင်းလက် ပမာဏံး နယုံးမှ နှင့် ကိုယ်တွေ့ဖြစ်ရပ်များ ၁၅၃

(ယ) ယာဉ်နှင့် လမ်း အသံးပြုနေသူ ပြည်သူများ၊ အားနည်းချက်ကြောင့်လည်းကောင်း

(က) လမ်းညွှန်ပညာပေးမှု အုပ်ချုပ်မှုကို ယာဉ်/လမ်း အသံးပြုသူတို့ လိုက်နာမှု အားနည်းချက်ကြောင့် လည်းကောင်း

ဟူ၍ တွေ့ရပေသည်။

ဥပမာ (၁)။ ။ လူပေါင်းများစွာသေပြီး အတွင်း

လူနာ၊ အပြင်လူနာ၊ ဒက်ရာရသူများစွာ ရှိခဲ့သော အမှုကြီးတွင် အမိုက် စစ်ဆေးခဲ့သည်မှာ ဘရိတ်ပေါက်၍ ယာဉ်တိုက်မှု ဖြစ်ကြောင်း၊ အမှုကြောင့်ကို စစ်ဆေးရခြင်း ဖြစ်သည်။ ဖြစ်စဉ် အမှန်က ထိုသို့မဟုတ် ယာဉ်တိုက်မှု မဖြစ်မိရက်များကပင် ဘရိတ်မမိကြောင်း၊ ပြုပြင်သင့်ကြောင်း၊ ယာဉ်မောင်းက ပိုင်ရှင် ကို အကြိမ်ကြိမ် အသိပေးခဲ့သည်။ ပိုင်ရှင်က မေးမောင်းဖို့ပြော သည် ယာဉ်မောင်းက စားဝတ်နေရေးအတွက် မေးမောင်းရာက မဖြစ်သင့်သော ကြောက်မက်ဖွယ် ယာဉ်တိုက်မှုဖြစ်ရသည်။

(ယာဉ်ပိုင်ရှင် မှန်သမျှ ယာဉ်ကြံးခိုင်ရေးကို နာရီ မလ် ပြုပြင်ပေးဖို့ လိုပေသည်။)

ဥပမာ (၂)။ ။ ကျော်တက် ပြိုင်မောင်း၊ အရှိန်ပြင်း၊ မိုင်နှုန်းပို့- မျက်နှာခြင်းဆိုင် တိုက်မှုဖြစ်သည်။ သေကြာ၊ နာကြ သည်မှာ မြင်မကောင်း . . . ထိုဖြစ်စဉ်သည်ကား ကားခြင်း အပြိုင်မောင်းရာမှ ဖြစ်ခြင်းအမှုဖြစ်သည် ယာဉ်နောက်လိုက်က

ကျွန်တော်သည် ၁၉၈၈ ခုနှစ် အရှေ့ပိုင်းကာလက မရမ်းကုန်းပြုနိုင် ပြည်သူ့ကောင်စိဝင်အဖြစ် (လုံခြုံစီမံ) တာဝန် (တရားသူကြီး အဖွဲ့ဝင်တာဝန်)စသဖြင့် ရှုစွဲနှစ်ခန့်တာဝန် ထမ်းဆောင်ပါသည်။ လုံခြုံစီမံတာဝန် ထမ်းဆောင်စဉ်ကရော့ တရားရေး အဖွဲ့၏(၁)တွင် တရားသူကြီး အဖွဲ့ဝင်အဖြစ် တာဝန် ယူစွဲက မော်တော်ယာဉ်ဆိုင်ရာ အမှုပေါင်းမြောက်များစွာ စစ်ဆေး အရေးယူပေးခဲ့ရမှုများ ရှိခဲ့ပါသည်။ အဆိုပါ အမှုများအား အစု အဖွဲ့ချက်လည်းသောအခါ

(က) ယာဉ်ပိုင်ရှင်များပက်က အားနည်းချက်ကြောင့် လည်းကောင်း

(ခ) ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ အားနည်းချက် ကြောင့်လည်းကောင်း

(ဂ) မော်တော်ယာဉ် လမ်းပိုင်းဆိုင်ရာ အားနည်းချက် ကြောင့်လည်းကောင်း

မြောက်ပေး၊ ယာဉ်မောင်းက ပြိုင်မောင်း... ခရီးသည်က ဘူရားတသူတာ သေဘေးမမြင်သူတွေက... သဘောကျ ထပ်ဆင့်မြောက်ပေး... ဒုန်း... ဒိုင်းဆိုတော့... အသက် ပျောက်သူပျောက်... ဆေးရုံရောက်သူ ရောက်ကြရတော့ သည်။

(ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ နာရီမလပ် စည်းကမ်းလိုက်နာဖို့လိုပါသည်)

ဥပမာ (၃)။ ॥ဤအမှုကဆန်းသည်။ ကားချင်းတိုက် တာမဟုတ်... ဆလွန်းကားဖြင့်လာသော မိသားစု (၅) ဦး စလုံး ပွဲချင်းပြီးသေသာ အမှုဖြစ်သည်။ ယာဉ်တိုက်၍ သေသည် မဟုတ်... သစ်လုံးကြီးများပို၍ သေခြင်းဖြစ်သည်။ သစ်လုံး များ အပြည့်အမောက်တင်လာသော သစ်တင်ကားကြီးသည် မိသားစု (၅) ဦးစီးလာသော ဆလွန်းကားလေးနှင့် မျက်နှာခြင်းဆိုင် အတွေ့ လမ်းချို့ရှုံးထဲ ကားဘီးအကျ ဟန်ချက်အပျက် စီယာတိုင် (လက်ကိုင်) ဆွဲအထိန်း သစ်လုံးများ ဆိုင်းထားသော သံကြီးများ ပြတ်ပြီး သစ်လုံးများ ပြုကျခဲ့မှု ဖြစ်သည်။ **(ယာဉ်သွားလမ်းများ အစဉ်ကောင်းမွန်နေဖို့လိုပါ သည်။)**

ဥပမာ (၄)။ ယာဉ်နှင့်လမ်း အသုံးပြုသူ ပြည်သူများ စည်းကမ်းလိုက်နာမှု လျှော့နည်းခြင်းကြောင့် ဖြစ်သည်။ အချို့ မဆင်မခြင် လမ်းဖြတ်ကူးခြင်း၊ အရွယ်မရောက် ကျောင်းသူ

ကျောင်းသားလေးများ၊ အခြားကလေးငယ်များ၊ အုပ်ထိန်းသူ မပါ ဖြတ်ကူးခြင်း၊ စွန်လိုက်၊ စွန်လွှာတ်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမိခြင်း၊ အရှိန်ဖြင့် လာသော မော်တော် ယာဉ်အား မထိမ့်မြင် ဖြတ်ကူးခြင်း၊ ယာဉ်မောင်းအား သွေးကြ စေရန် မြောက်ပင့်ပြောဆို... အမြန်မောင်းခိုင်းမှုတို့ကြောင့် ဖြစ်ကြရသည်ကို တွေ့ကြရသည်။

ဥပမာ (၅)။ ။ သက်ဆိုင်ရာ အုပ်ချုပ်သူ လမ်းညွှန်မှု ပြုသူများ၏ လမ်းညွှန်မှု ညွှန်ကြားချက်စည်းကမ်းများအား မလိုက်နာမှုတို့ကြောင့် ယာဉ်မတော်တဆုံးများ ဖြစ်ခဲ့ကြရသည်။ လမ်းညွှန်မှုများကို တာဝန်ရှိသူများက မီဒီယာနည်းဖြင့်လည်း ကောင်း၊ ညွှန်ကြားချက်ဖြင့် လည်းကောင်း၊ ယာဉ်ထိန်းများ မီးပြိုင့်များ၊ လမ်းအမှတ်အသားဖြင့် လည်းကောင်း၊ ထုတ်ပြန် ဆောင်ရွက်ပေးနေသော်လည်း ယာဉ်နှင့်လမ်း အသုံးပြုသူတို့ လိုက်နာမှု အားနည်းခြင်း၊ အလေးဂရာမပြုခြင်းတို့ ဖြစ်သည်ကို တွေ့ရပေသည်။

(စည်းကမ်းနှင့် သတိ လူတိုင်းတွေ့ရှိသင့်သည်)

ကိုယ့်နှိုင်ငံ၊ ကိုယ့်ရောမြေသဘာဝနှင့် ကိုက်ညီသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာကြမည် ဆိုပါက ယာဉ်မတော်တဆုံးပေါ်ပျောက်နည်းပါးသွားမည် ဖြစ်သည်။ ပျောက်နည်းပါးသွားစွေ့ဖို့သည်မှာ... တက်ညီ လက်ညီ၊ တာဝန်ကိုယ်စီး... ယူကြဖို့လိုမည် ဖြစ်ပါသည်။

အဂါ့စုံတဲ့ လက် ငါးချောင်းနဲ့ ဆောင်ဓားကို ပိုင်ပိုင်ကိုင်ပြီး ရန်သူမှန်သမျှကို တော်လှန်၊ ပြည်တွင်းပြည်ပ ရန်သူမှန်သမျှ ချော်မှန်းတိုက်ထုတ်ပြီး မြန်မာ့လွှဲတ်လပ်ရေး အရယူခဲ့သည့် မီးရှား တန်ဆောင်ကို နှုလုံးမှုလျက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို။ ၁၂၀၈/လမ်းအသံဃားပြု ပြည်သူများအနေဖြင့် တာဝန် ကိုယ်စိတမ်းကြဖို့။ လိုအပ်လှပေသည်။



“လေးလေးက ယာဉ်စည်းကမ်း။ လမ်းစည်းကမ်း ဆိုင်ရာ အတွေ့အကြံ အတော်များများရှိပါတယ်နော်။ လေးလေးနဲ့ စကားပြောရတာ ကျွန်တော့အတွက် အများကြီး ပဟုသုတရပါတယ်။ မန်က်က ကျွန်တော်ပြောမိတဲ့ စည်းကမ်းက စာတဲ့မှာပဲ ရှိတာပါဆိုတဲ့ စကားကို တောင်းပန်ပါတယ် လေးလေး”

“ရပါတယ်မောင်... အခိုက... မောင်ရတဲ့... ပဟုသုတရာ တစ်ယောက်မက ဆင့်ပွားနိုင်အောင် ကြီးစားပေါ့”

“စိတ်ချလေးလေး... ကျွန်တော်နဲ့ ဆက်နွှယ်နေတဲ့ လမ်းအသံဃားပြုသူ၊ ယာဉ်အသံဃားပြုသူတွေကို ရှင်းပြမှာပါ။ ကျွန်တော်တို့ မန်က်တဲ့က ပြောကြတဲ့စကားတွေထဲမှာ ဥပဒေ စည်းကမ်းဆိုတာ မည်သူမဆို အတူတူပဲဆိုတဲ့ လေးလေး ပြောတဲ့စကားနဲ့ ပတ်သက်ပြီး ကျွန်တော်စိတ်ထ ခုလိုးခုလူ ဖြစ်နေတာလေးတစ်ခု မေးကြည့်ချင်လိုပါ”

ငါးချောင်းလက် ပမာဏံး နယ်မှု နင့် ကိုယ်တွေ့ပြစ်ရပ်များ ၁၅၇

“မေးလေ... ဦး ကြိုးစားပြီး ဖြေပေးပါမယ်”

“ကျွန်တော်လည်း... စာဖတ်ဝါသနာ ပါပါတယ်... မြန်မာစာနဲ့ ဘွဲ့ရထားပါတယ်၊ စာရေးဆရာကြီးတွေ စာရေးဆရာမကြီးတွေနဲ့ စာပေပညာရှင်တွေကို လေးစားတဲ့သူပါ... ကျွန်တော်လေးစားရတဲ့ စာရေးဆရာကြီးတွေထဲမှာ... နိုင်ငံကျော် စာရေးဆရာကြီး ဦးငြေးမောင်လည်း ပါပါတယ်၊ ၂၀၀၆ ခုနှစ်က ၂၀၀၅ ခုနှစ်အတွက်လို ထင်ပါတယ်၊ ဆရာကြီးဦးငြေးမောင်ကို နိုင်ငံတော်ရဲ့ အဆင့်အမြင့်ဆုံး တစ်သက်တာ အမျိုးသားစာပေ ဆုရချိုးမြင့်ဖို့ ရွှေးချယ်လိုက်တဲ့ သတင်းစာတ်ပုံကြီးနဲ့တာက္ခ သတင်းစာမှာ ဖော်ပြထားတာကို ဖတ်မိတော့ ကျွန်တော့မှာ ဝမ်းသာရုံကိုလိုက်ရတာ သတင်းစာထဲက ဆရာကြီးစာတ်ပုံက ကန်တော့ခံ သက်ကြီးစာပေ ပညာရှင်ကြီးလည်းဖြစ်တော့ အသက် (၈၀) ကျော် မျက်မှန်ထူထူကြီးနဲ့ ခန့်လိုက်တာလို့ ပိတ်ဖြစ်ရသေးတယ်... ဒါပေမယ့် အဲဒီသတင်း ကျွန်တော်ဖတ်မိတဲ့ နော်မှာပဲ ရန်ကုန်မြို့၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိမ်းသိမ်းရေးအဖွဲ့၊ ရိမ်းဂျားကားကြီးပေါ်မှာ အပြော်ရှိသူတစ်ဦးအနေနဲ့ ဆရာကြီးကို တွေ့လိုက်ရတော့... ရင်ထဲခံစားလိုက်ရတာ လေးလေးရာ... ဖြစ်နိုင်ရင် ကိုယ်စားခံပေးလိုက်ချင်တယ် တစ်ခါတည်း ဒက်ငွေဆောင်ပေးလိုက်ချင်တယ် ဒါပေမယ့် တာဝန်ရှိသူတွေက ရိမ်းဂျားပေါ်ရှိ ဖမ်းထားသူတွေကို သက်ဆိုင်ရာခေါ်သွား ပညာပေး ဗြိဒ္ဓိယိုကားတွေပြီ၊ ဒက်ငွေဆောင်သူက ဆောင်း

လုပ်ကြရတဲ့ စည်းကမ်းကြောင့် ကျွန်တော့ဆန္ဒမပြည့်ခဲ့ရဘူး . . . ။ ဒါ . . . ကုသခြင်းနည်းလား ကြိတင်ကာကွယ်ခြင်းနည်းလား လေးလေး”

“မောင့်မေးခွန်းက . . . သံယောဇ် ကရှုဏာသံပါနေ တယ် အထင်ပြောမယ်နော် . . . မောင်ကမျက်စီအမြင် လွန်စွာ အားနည်းလို့ လမ်းကူးမှားမိတယ်ထင်တဲ့ ဆရာကြီးကို အသက် (ဂဝ)ကျော် ကန်တော့ခဲ့ သက်ကြီးစာပေပညာရှင်ကြီး နိုင်ငံတော် က အမြင့်ဆုံးစာပေဆုံး တစ်သက်တာ အမျိုးသားစာပေဆုနှင့် အမျိုးသားစာပေဆုမှားရှင် ဆရာကြီးတစ်ယောက်ကို လမ်းစည်းကမ်းမလိုက်နာလို့ အရေးယူတဲ့သူအဖြစ်နဲ့ မသတ်မှတ်ဘဲ နားလည်ခွင့်လွှဲတ်ပေးစေချင်တာ ဖြစ်လိမ့်မယ်ထင်တယ်။

တာဝန်ရှိတဲ့လူတွေက တာဝန်ထမ်းဆောင်နေတဲ့ တာဝန် ချိန်မှာ တာဝန်အရ ဥပဒေစည်းကမ်းအရလုပ်တာလို့ သဘော ပေါက်ပေးလိုက်ရင် စိတ်သက်သာရာရမှာပါ . . .

ဆရာကြီးကလည်း စာပေပညာရှိကြီးဖြစ်တဲ့ အပြင် အလွန်လေးစားဖွယ်ကောင်းတဲ့ အကျင့်သီလပြည့်စုံတဲ့ ပုဂ္ဂိုလ် ကြီးပါ။ ဦးအပါအဝင် စာပေလောကသားတွေ၊ စာပေမြတ်နှီးသူ တွေ လေးစားရတဲ့ ဆရာကြီးပါ။ ဆရာကြီးအနေနဲ့ နားလည် ခွင့်လွှဲတ်မယ် ထင်ပါတယ်”

“ကျွန်တော်စိတ်လရှိတဲ့အတိုင်း ပြောရရင် အရွယ် မရောက်သေးတဲ့ ကလေးတွေကို စောင့်ရှောက်ကူညီသလိုမျိုး အသက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ကူညီစေချင်တာပါ”

“မောင် . . . ဦးပြောတဲ့စကားမေ့သွားပြီထင်တယ် . . . တီးချောင်းလက် ပမာဏံးလုံးမှု . . . ခိုင်းတဲ့စကားလေ . . . ကလေးကစ အရွယ်စုံ သက်ကြီးရွယ်အိုကိုပါ စောင့်ရှောက်ကူညီနေတဲ့ ယာဉ် အသုံးပြုသူတွေ . . . လမ်းအသုံးပြုသူတွေအနေနဲ့ . . . ဥပဒေ စည်းကမ်းကို . . . တာဝန်ကိုယ်စီကျော်ရင် . . . မောင်ခံစား နေရတဲ့ သောကအပူအေးသွားမှာပါ”

“လေးလေးကတော့ . . . တကယ်ဖြေတတ်တာပဲနော်”

“ကျေးဇူးပါပဲ . . . မောင်”

“ကြံ့တုံး . . . ကျွန်တော်မေးချင်တဲ့ . . . အချက်အလက် ကလေး ထပ်မေးချင်ပါတယ် လေးလေး”

“ဘာများတုံး . . . မောင်ရ”

“ကျွန်တော်ရန်ကုန်မှာနေတုံးက ကျွန်တော့သူငယ်ချင်း မီးပိုင့်ကနေ ယာဉ်အတွက် မီးနိုင်ပြထားလို့ လမ်းဖြတ်ကူးတာ အဖမ်းခံရတယ် . . . သူမှုန်ကိုယ်မှန်ပြင်းကြရင်း . . . ကျွန်တော့ သူငယ်ချင်းရှုံးပြီး ဒက်ငွေဆောင်ရတယ်”

“မမှားပဲနဲ့တော့ မရှုံးနိုင်ဘူး၊ ဒက်ငွေမဆောင်ရလောက ဘူး မောင်”

“အဲဒီဖြစ်စဉ်ကို ကျွန်တော့သူငယ်ချင်းက ပြန်ပြောပြ တော့ ကျွန်တော့တို့မှာ ဒေါသဖြစ်ရမလို့ . . . ရယ်ပဲရယ်ရမလို့ ဖြစ်ကုန်ကြတယ်”

“မောင့်စကားက စိတ်ဝင်စားစရာ ကောင်းလာပြီ၊ အရေးယူခံရတာ ရယ်ပဲရယ်ရမလို ဖြစ်ကုန်ကြတယ်ဆိုတာ ဘာများပါလိမ့်”

“ဒီလိုလေးလေးရဲ့ ရန်ကုန်မြို့၊ ကမာရွတ်လမ်း (၅) ခွဲ့မှာ မိုးပိုင့်တွေ့ရှိပါတယ်။ ကျွန်တော့သူငယ်ချင်းက တူးတူးသိလိုပ်ငါး ဖက်ကနေ အင်းစိန်ဖက်သွားမယ့် မှတ်တိုင်ကိုသွားဖို့ “ရန်ကုန်-ထောက်ကြံး” သွား ယာဉ်ကျောမီးပိုင့်မှာ ယာဉ်တွေအတွက် မီးနို့ပြထားလို သူကဖြတ်ကူးတယ်။ ..

ဖြတ်ကူးတဲ့ တည့်တည့်မှာ မီးပိုင့်ထိန်း ယာဉ်ထိန်း အဆောက်အဦးရှိတယ်။ ..

အဲဒီရှုံးကဖြတ်။ .. ရန်ကုန်အင်းစိန်သွား ယာဉ်ကျောအတိုင်း ဖလက်ဖောင်းကနေ အင်းစိန်သွားရန် ကားမှတ်တိုင်ကို လမ်းလျောက်အသွား.. ..

မှတ်တိုင်မရောက်ခင်ရှိနေတဲ့ ယာဉ်စည်းကမ်းဆိုင်ရာ တရားရုံးအပေါက်က ပလက်ဖောင်းနဲ့ ထိနေတယ်။ ..

အဲဒီရုံးရှုံးက ကျွန်တော့သူငယ်ချင်းရောက်တော့ တာဝန်ရှိသူတွေက ကျွန်တော့သူငယ်ချင်းကို မျှေားကျားက မကူးလိုဆိုပြီး ဖမ်းတယ်၊ အပေါ်ထပ်တရားရုံးကို လက်ဆွဲခေါ်သွားပါတယ်။

ကျွန်တော့သူငယ်ချင်းကလည်း သူမှာအပြစ်မရှိကြောင်း ယာဉ်ကို မီးနို့ပြထားတဲ့အတွက် သူကူးတာဖြစ်ကြောင်း ရှင်းပြတာပေါ့။ တာဝန်ရှိသူတွေကလည်း မီးပိုင့်ထိန်း အဆောက်အဦးနားမှာ

“မျှေားကြားမှ ကူးရန်” ဆိုင်းဘုတ်ရှိတာ မလိုက်နာလို ဖမ်းတာဖြစ်ကြောင်း သူမှုန်ကိုယ်မှုန်ပြင်းကြပေမယ့်... ကျွန်တော့သူငယ်ချင်းက ဒက်ငွေ ကျပ်တစ်ထောင်ကျော် ဆောင်လိုက်ရတယ်တဲ့ .. . ဒါပေမယ့် သူကမရှင်းလို ထပ်မေးပါတယ်တဲ့ “ကျွန်တော် ကူးလာတဲ့ဖက်မှာ အဲဒီဆိုင်းဘုတ် မရှိဘူး၊ မီးပိုင့်ထိန်း ယာဉ်ထိန်းနဲ့ အဆောက်အဦးထောင့်မှာ ကပ်ထားတဲ့ ဆိုင်းဘုတ်ရှိရင်တောင်မှ ဖြတ်ကူးပြီးမှတွေ့ရမှာ ကျွန်တော် မတွေ့မိတာ ကျွန်တော့အပြစ်ဆိုရင် ကျွန်တော်ဖြတ်ကူးတဲ့ မီးပိုင့်ကို ဒီတရားရုံးကနေ မမြင်နိုင်ဘဲ ဘာကြောင့် ကျွန်တော်ကို အပြစ်ရှိတယ်လို အတတ်ပြောနိုင်လဲလို မေးလိုက်တော့ အချက်ပြသတင်းပို့လိုက်လို အတတ်ပြောနိုင်တာ.. .. လို ဖြေသတဲ့။ ကျွန်တော့သူငယ်ချင်းကလည်း.. .. အောင့်သက်သက် ဖြစ်နေတဲ့ အချိန်ဆိုတော့ ခင်ဗျားတို့ဖမ်းနည်းက

“မျက်စပစ် ဖမ်းနည်းများလားပျာ”လို ပြန်ပြောလိုက်တယ်တဲ့ အဲဒီစကားက ကျွန်တော်တို့တွေအနေနဲ့.. .. ရယ်ရ မလို ဖြစ်ကုန်တာပေါ့.. .. လေးလေးရု”

“အဲဒီဖြစ်စဉ်ကို မောင်တို့က ဘယ်သူကို အပြစ်တင်မဲ”

“ဥပဒေစည်းကမ်း တိတိကျကျမသိတဲ့ သူအနေနဲ့ ပြောရ မလား လေးလေး”

“ဒါပေါ့.. .. မသိလိုမှားတာ မှားတာသိဖို့ သိတဲ့အတိုင်း ပြောရမှာပေါ့”

“မီးပိုင့်မှာ ယာဉ်ကိုတားတဲ့ မီးနိပ်ထားရင်... လူတွေ ကူးဖို့ မီးစိမ်းပြထားတယ်လို့ သဘောထားပြီး ကူးတာအပြစ်လား”

“မျှေးကျားမှကူးပါ. . . ဆိုင်းဘုတ်ကို မမြင်၊ မတွေ့လို့ ကူးမိတာ၊ စကူးတဲ့ဖက်မှာ မြင်သာထင်သာအောင် မတွေ့လို့ ကူးမိတာ အပြစ်လား”

“အန္တရာယ်ရှိတဲ့နေရာတွေမှာ လမ်းကူးမှားကြမှာစိုးလို့ သေကောနဲ့ တားထားတာ၊ တာဝန်ရှိသူတွေက ရှုတ်နဲ့ ကြပ်မတ်. . . သတိပေးတာမရှိလို့ ကူးမိတာအပြစ်လား”

“တို့ယုံကိုယ်ကို အပြစ်မရှိဟုထင်ပြီး ကူးမိတာ မီးပိုင့်မီးအရောင် အဓိပ္ပာယ်ကောက်မှားပြီး ကူးမိတာ အပြစ်လား”

“ရပြီ ရပြီ. . . မောင့်သူ့ထွေချင်း ဒဏ်ရှိက်ခံရလို့ မောင်တို့တွေ ခံစားနေရမှာပါ။ မောင့်ကို အသိတစ်ခုပေးမယ်။ ဘယ် ဥပဒေစည်းကမ်းမဆို. . . လိုက်နာမယ်ဆိုရင် အဲဒီဥပဒေ စည်းကမ်းကို နှိုက်နှိုက်ချွတ်ခွုတ် သိဖို့လို့တယ်၊ သိဖို့လေ့လာ ရမယ်၊ မိမိယာနည်းနဲ့ ပညာပေးတာတွေ စာဆိုဖတ်ရမယ်၊ တို့၏ မီဒီယုံကို ကြည့်ရမယ်၊ အဓိက မသိရင် တာဝန်ရှိတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို ဖုန်းနဲ့ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ မေးရမယ်။ ခုမောင်တို့ သိအောင် မလုပ်ခဲ့လို့ ယခုအချိန်ထိ ပူလောင်ခံစား နေရတာပေါ့”

၏၇၈၇။၉။၂၅ နာရီ နှင့် ကိုယ်တွေ့ပြစ်ရပ်များ ၁၆၃

“လေးလေးကတော့ ကျွန်ုတ်တို့ အားနည်းချက်ကို ထိအောင် ဖြေလိုက်တာပဲနော်”

“မသိရင်မေး. . . မစင်ရင်ဆေးတဲ့မောင်ရ”

“အချိန်လေးရှိတုံး. . . လေးလေးကို ထပ်မေးချင်သေးတယ်ဗျာ”

“ဘာများတုံး. . . မောင်ရဲ့”

“လေးလေးက. . . ယာဉ်မတော်တဆူးတွေနဲ့ မကြာခကာတွေ ဆုံးပြီး. . . ကြီးကျယ်တဲ့ ထိခိုက်ဒဏ်ရာမရတာ ဘာကြောင့်လို့ ထင်လဲလေးလေး”

“ဦးက မြန်မာ ဗုဒ္ဓဘာသာဝင် မိဘနှစ်ပါးက ဖွေးဖွားတဲ့ မြန်မာဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တယ်၊ နေ့နေ့. . . ညည်ကိုယ်လုပ်နိုင်တဲ့ ဗုဒ္ဓအဆုံးအမန္တာအညီ လုပ်ကိုင်တယ်၊ နေထိုင်တယ်၊ မေတ္တာပို့မယ်၊ ခန့်စစ်အတွင်း အချိန်ပိုတွေမှာဗုဒ္ဓဂါတာတော်တွေ ရွှေတ်ဖတ်မယ်၊ ဒါက ဗုဒ္ဓအဆုံးအမနည်းပါ။ မိမိအတိတ်ကံကောင်းခဲ့ရင် အန္တရာယ်ပိုကင်းမယ်၊ မိမိအတိတ်ကံ မကောင်းရင် အန္တရာယ်သက်သာမယ်။

အဓိက ကံငါးပါး လုံခြုံရင် ပိုကောင်းမယ်၊ ဒါမှမဟုတ်သူ့အသက်သတ်ခြင်းကို ရှောင်ရမယ်၊ ကိုယ့်ပယောကနဲ့ သူများ အသက်မသေစေနဲ့ ဖြစ်နိုင်ရင် သူများအသက်ပိုရှည်နိုင်အောင်ကြီးစားရင်. . . ကိုယ်လည်း အသက်ရှည်မှာပေါ့. . . ကိုယ်ပြနိုင်တဲ့ ကောင်းမှုကုသိုလ် ပြကိုပြရမယ်၊ ကောင်းမှုကုသိုလ်

ကြောင့်လည်း အန္တရာယ်က လွတ်နိုင်တယ်၊ သက်သာနိုင်တယ်၊ ဒါကို ယုံကြည်မှုရှိရမယ်။

ဦး... ၁၍၁၂၂က အမေကြီးကို ရှင်ပြုပေးမယ် လုပ်တိုင်း ပြည်တွင်းသောင်းကျွန်းသူတွေကြောင့် သုံးကြိမ် လောက် အလျှပ္ပါယ်ရပြီး ရှင်မပြုခဲ့ရဘူး။ .. ဒါကြောင့် ဦးအနေ နဲ့ ရဟန်း (၂၃) ပါး၊ ရှင် (၂၄၅) ပါး၊ သီလရှင် (၂၈) ပါး ကို တစ်ဦးတည်း ဒကာခံပြီး သာသနပြုပေးတယ်။ ..

ဦးရဲ့... အမေ အသက် (၃၀) ကျော် အရွယ်လောက် က ကိုချစ်ဆေးဆိုတဲ့ပုဂ္ဂိုလ်ရဲ့ သွေးတစ်ပုလင်းနဲ့ အသက် (၃၀) အထိ နေနိုင်အောင် အသက်ပြန်ရှင်ယူတယ်၊ ဒါကြောင့် ဦး အသက် (၁၈) နှစ်ပြည့်တာနဲ့ ယနေ့အထိ သွေးလျှော့တာ သွေး အကြိမ် (၁၁၁) ကြိမ် လျှော့ပြီးပြီး... မောင်”

“ပုံချွေအဆုံးအမမှာ ဝင့်ကြွေးဝင့်ကံပါရင် (အကုသိုလ်) အန္တရာယ်ကြံမှာပါပဲ၊ ဒါကိုလည်း ယုံကြည်ရမယ်...”

“ဒါဆို... ဘာကြောင့် လေးလေးက အသက်အန္တရာယ် ကလွတ်ပြီး ထိခိုက်ဒဏ်ရာရမှာ မကြီးကျယ်ရတာလဲ”

“သတိနဲ့လည်း ဆိုင်လိမ့်မယ်ထင်တယ်”

“ဘယ်လို သတိလည်း လေးလေး”

“မောင့်ကို ပြောပြုခဲ့တဲ့ ဖြစ်စဉ်အချို့အပြင် ဦးရဲ့ဘဝမှာ ဦးငယ်ငယ်က မီးရထားမိုင်းထိတဲ့အထဲပါခဲ့တာ နှစ်ကြိမ်ရှုံးတယ်

တီးချောင်းလက် ပမာဏံး နလုံးမှ နင့် ကိုယ်တွေ့ပြစ်ရပ်များ ၁၆၅

.... မန္တလေးလမ်း သူငွေးကုန်းနဲ့ ပိန်းဇလုပ်ဘူတာကြား တံတားမှာတစ်ကြိမ်

- ပြည်လမ်း... ဥက္ကားသုံးဆယ်ကြား.. မီးနှင်းချောင်းတံတား မှာ တစ်ကြိမ်ဖြစ်ခဲ့တယ်။

- ဝါးအပြည့်တင်ထားတဲ့ကားနဲ့ ကားဘရိတ်ပေါက်ပြီး ဖလုံ ချောင်းထဲကျခဲ့ဖူးတယ်၊ ကားခေါင်းထဲမှာရှိတဲ့ ယာဉ်မောင်းနဲ့ ဦး... ကားနဲ့အတူ ရေနှစ်ခဲ့ရသေးတယ်။

- ဝါးရောင်းပြီးအပြန် သုံးဆယ်မြို့မရောက်မဲ့... ၁၉၆၈လေး ကွင်းစပ်မှာ မိုးရေ့ဖွဲ့ဖွဲ့နဲ့ ကားစလမ်းဖြစ်ပြီး တုံးလုံးမှာက်ရာမှာ ပါဖူးတယ်။

- ကျိုက်ထိုးရှိုး ဘုရားအသွား... ကျိုက်ထို့မြို့မရောက်မဲ့ ဘုံကြားတောင်ထိပ်အရောက် ရွှေ့သီးကျွတ်ထွက်ပြီးတောင် ထိပ်ကနေ အရွတ်တိုက် ကားနောက်ပြန်ကျဖူးတယ်... ”လို ရွှေးပိုင်းမှာ ပြောမိသလိုပဲ။

“စောစောက လေးလေးပြောတဲ့ သတိကြောင့်ဆိုတာလေး ပြောပါဦးလေးလေး”

“သတိဆိုတာ... ကိုယ့်ကိုကို ဆုံးမတဲ့သတိပါ... ဥပမာတစ်ခုပြောပြမယ်။ ဦးကြည်ညိုတဲ့ ဆရာတော်ကြီးက ဆုံးမဖူးတယ်၊ နိုးထသည်မှ အိပ်ကြသည့်တိုင် ဆင်ခြင်ဖို့.. မွေးသည်မှ သသည်အထိ ဆင်ခြင်ဖို့...”

“ကောင်းတဲ့ စိတ်ကိုမွေး”

“ကောင်းတဲ့ အကြံကိုကြံ”

“ကောင်းတဲ့ စကားကိုပြော”

“ကောင်းတဲ့ အလုပ်ကိုလုပ်”တဲ့ . . . ဦးက . . . သေချာ

ပေါက်လုပ်ဖြစ်တာက . . . လူအသက်တွေ ကြောကြောရှည်ဖို့ အသက်ရှင်စေဖို့ . . . သွေးလျှောက်တယ် တတ်နိုင်တဲ့ ဒါနပြောက်တယ် သတ္တဝါတွေ ကျွန်းမာချမ်းသာဖို့ မေတ္တာပို့တယ်။ ကာယက် မြောက်ကူညီတယ် အတွေ့အကြံတစ်ခု ပြောပြီမယ်။

ရန်ကုန်မြို့၊ တာမွေမြို့နယ် တာမွေပလာအ အဆောက် အခြား ဆောက်လုပ်ဆဲကာလမှာ သွားလျှောက်တယ် ခွေး တစ်ကောင် လည်ပင်းစပ်လျှက်ဖြစ်နေတော့ ခွေးက ကြောက် အားလန်းအား ရှုန်းလော လည်ပင်းမှာ သွားလျှောက်တင်းကျပ် လေဖြစ်ပြီး အသက်ထွက်မတတ်ဖြစ်နေတာကို တွေ့ဆုံးလိုက် ရတယ်။ ဦးလည်း အနီးမှာရှုတဲ့ အိမ်တစ်အိမ်က ‘ပလာယာ’ ဌားပြီး သွားလျှောက်ဖြတ် ကယ်တင်ပေးလိုက်မိတယ်။

အဲဒီနေ့ မွန်းလွှဲ (၁၂၂၀)နာရီခန့် တာမွေကနေ ဦးနေထိုင်ရာဖြစ်တဲ့ ဒုဂုမြို့သစ်တောင်ပိုင်းကို ဦးရဲ့ ညီမောင် မောင်းတဲ့ ဆန်နိုပစ်ကပ်ကားနဲ့ ပြန်လာမိတယ်။ ဦးက ခေါင်းခန်းမှ ထိုင်းနောက်ခန်းမှာ ကလေးနှစ်ဦးနဲ့ ဝါးကူလားထိုင်တစ်လုံး ပါလာတော့ ကလေးတွေကို ပိတ်ထားသလို ဖြစ်နေတာပေါ့။

ဦးတို့ကား ဒုဂုတောင်း မြောက်လမ်းဆံကနေ ပြည်ထောင်စု လမ်းအတိုင်းမောင်းလာတော့ မီးရထား သံလမ်းကူးတစ်ခုကို

တီးချောင်းလက် ပမာဏံး နလုံးမှ နင့် ကိုယ်တွေ့ပြစ်ရပ်များ ၁၆၇

အရောက် သံလမ်းတံ့ခါး ပိတ်မထားလို့ ဖြတ်မောင်းရာက သံလမ်းအလည် တည့်တည့်ရောက်မှ ကားကထိုးရပ်သွားတယ် ဦးနဲ့ ညီမောင်းမှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့ သစ်ပင်ကွယ် များကြေားကပေါ်လာတဲ့ တရွေ့ရွှေ့သာ နှေးနှေးမောင်းလာတဲ့ ရန်ကုန် သန်လျင်ရထားကို တွေ့လိုက်ရတယ်။ ဦးတို့ အလွတ်ရှုန်းရင် ကလေးတွေကို ကယ်နိုင်မည်မဟုတ်တော့ဘူး။ ကားကို မရ၊ ရအောင် ပြန်နိုးပြီး တစ်ရှိန်ထိုးမောင်းလိုက်တော့ ရထားက ဦးတို့ကားရဲ့ ဖင်ပိုင်းကို လေဟပ်ပြီး ဆက်လက်ခုတ်မောင်းသွားတယ်။

ကံကောင်းတာက ရထားအရှိန် နည်းတာလည်း ဖြစ်မယ် . . . ဦး မနက်ပိုင်းက ခွေးရဲ့ အသက်ကို ကယ်ခဲ့တာ ကြောင့် ပြန်ပြီးအကျိုးပေးတာလည်း ဖြစ်နိုင်တယ်။ စေတနာ အကျိုးပေးတာလည်း ဖြစ်မယ်။ ပြန်လည်စဉ်းစားမိတိုင်းသည်းထိတ်ရင်ဖို့ ခံစားနေရပဲပါ။

သတိလက်လွှတ်နေတဲ့ သူထက်စာရင် . . . အကျိုးထူးတွေ့ထိုး ခံစားရပဲတယ် . . . ။

ပုံသေနည်းလားလို့ မေးရင်တော့ . . . မဟုတ်ဘူးလို့ ဖြေမှုပါ . . . ဒါပေမယ့် သတိကြီးသူ စည်းကမ်းရှိသူ၊ ကြိုးတ်တွေက်ဆနိုင်သူဟာ . . . အောင်မြှင်မှုတွေ ရတတ်တာ . . . တစ်ကမ္မာလုံးက လူသားတွေ လက်ခံစားပါတယ်။

“လေးလေးကတော့ . . . ဘာကိုဖြေဖြေ . . . သတိရှိဖို့ စည်းကမ်းရှိဖို့တွေကို . . . အမိကထားပြီး ဖြေတယ်နော်”

“ဘယ်တော့မှ မရှိနိုင်တဲ့ . . . အမြတမ်းမှန်နေစေမယ့်
အဖြန့် ရလဒ်ကောင်းပေးနိုင်တာ . . . သတိရှိခြင်း၊ စည်းကမ်း
ကောင်းရှိခြင်းတွေပါပဲ . . . လုပ်ကြည့်ပါ စမ်းကြည့်ပါ ရလဒ်
ကောင်းရစေမှာပါ”

“ကျွန်တော့ကို . . . တစ်ခုခု မှတ်မှတ်ရရ စကားလေး
လက်ဆောင်ပေးပါ၌ . . . လေးလေး”

“ကိုယ့်ပယောဂကြောင့် သူ့အသက်မသေစေနဲ့ . . .
သတ္တဝါမှန်သမျှ အသက်ပို့ရှည်ပါစေဖို့ ကာယကာ၊ ဝစီကာ၊
မနောကံနဲ့ သတိမပြတ် ဆောင်ရွက်ပါ၊ ကံငါးပါး လုံနိုင်ရင်
ပိုကောင်းတယ်။”

**ကောင်းတဲ့စိတ်ကို မွေး၊ ကောင်းတဲ့အကြံကို ကြုံ၊ ကောင်း
တဲ့စကားကို ပြော၊ ကောင်းတဲ့အလုပ်ကို လုပ်။ . . .**

“ကျေးဇူးပါပဲလို့ . . . ထပ်ပြောပါရစေလေးလေး”

“ဟော . . . ရှိန်ကုန်ထွေက်မယ့်ကား . . . ရောက်လာပြီ
ဦး . . . သွားတော့မယ်မောင် . . . ”

“တစ်နေ့နေ့ . . . ပြန်ဆုံးပါရစေလေးလေး”

“ကောင်းပါပြီဗျာ”